

ယောဟန်

ယောဟန် ရေးသားပြုစုလှုံ့ ခရစ်တော်ရဲ့

သတင်းကောင်း

နိဒါန်း

ယောဟန် ရေးသားပြုစုလှုံ့ ခရစ်တော်ရဲ့ သတင်းကောင်း ဟု ယေရှုခရစ်တော်ရဲ့ အသက်တာဟို့ ဖော်ပြလှုံ့ ဓမ္မသစ်ကျမ်းနှိုက် ပါဝင်သော စာအုပ်များထဲမှ တခုဖြစ်အယ်။ သူ့လိုတခုစီဟို့ “ဧဝံဂေလိတရား” ဟု ခေါ်အယ်။ ၎င်းဟို့ “သတင်းကောင်း” ဟု ဆိုလိုအယ်။ ယေရှုသေပင်းနောက် မသေ၊ မာကု၊ လုကာနဲ့ ယောဟန်လို့ဟု ၎င်းလို့အား ရေးသားခဲ့အယ်။ ယောဟန်ရေးသားပြုစုလှုံ့ သတင်းကောင်းအရ ခရစ်တော်မွေးဖွားပင်းနောက် ၉၀ ခုနှစ်ခန့်တွင် တမန်တော်ယောဟန်ဟု ရေးသားခဲ့တာ ဖြစ်နိန်အယ်။ စာအုပ်ဟု ယောဟန်ဟို့ စာရေးသူလို့ မပြောပေမဲ့ စာရေးဟန်ဟု ၁ ယောဟန်၊ ၂ ယောဟန်နဲ့ ၃ ယောဟန်ရဲ့ စာတွေနဲ့ ရမ်းဆွဲတူအယ်။ ဆွေခေတ်စာရေးဆရာအချို့ ဟု ဟောအချိန်နှိုက် ယောဟန်ဟို့ ဖောက်မြို့နှိုက် နေထိန်စေသောကျောနဲ့ ဟောစာအုပ်ဟို့ ဖောက်မြို့တွင် ရေးခဲ့ခြင်း ဖြစ်နိန်အယ်။

စာအုပ်ရဲ့ ရည်ရွယ်ချက်မှာ ယေရှုဟု အသက်ဆုင်

သော ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောင်းဟို ယုံကြည်စေရန် ကူညီဖို့ဖြစ်ကျောင်း ဆင်းလင်းစွာ ဖော်ပြထားအယ် (၂၀.၃၁)။ ဟေအရာဟို ယုံကြည်ခြင်းအားဖြင့် ငါလို့ဟ သူရဲ့နာမနှိုက် အသက်ဟို ရလိမ့်မယ်။ အဲစာအုပ်ဟို ယုဒနဲ့ ယုဒမဟုတ်သော စာဖတ်ပရိသတ် နေမျိုးလုံးအတွက် ရေးသားထားခြင်း ဖြစ်အယ်။ ယောဟန်ရဲ့ ဧဝံဂေလိတရားဟ အခြားသော ဧဝံဂေလိတရား သုံးမျိုးနဲ့ ရမ်းဆွဲကွာခြားအယ်။ သူဟ ယေရှုပြုလုပ်သော အံ့ဖွယ်သောအမှုများအပေါ် အာရုံစိုက်ခဲ့ပင်း သူရဲ့ ပုံဥပမာများအကျော်ဟို အများကြီး မရေးခဲ့ပါ။ ယေရှုရဲ့ နှစ်ခြင်းခံခြင်းနဲ့ ကန္တာရတွင် သွေးဆောင်သလို အဓိကဖြစ်ရပ်များဟို ဟေဧဝံဂေလိတရားတွင် မရေးထားပေ။

အကျော်အရာ အကျဉ်းချုပ်

၁။ ယောဟန်ဟ အခန်းကြီး ၁ တွင် ဧဝံဂေလိတရားဟို စတင်ခဲ့အယ် (၁.၁-၁၈)

၂။ အဲပင်းရင်၊ ယေရှုလုပ်ဆောင်ခဲ့သော အံ့ဖွယ်သော အမှုများစွာ အကျော်န်း သူရေးခဲ့အယ် (၁.၁၉-၁၂.၅၀)

၃။ နောက်တခု၊ ယေရှုရဲ့ အသက်တာတွင် သူရဲ့ အသေခံခြင်းနဲ့ ဆုတ်ပြန်ထမြောက်ခြင်းအထိ ဦးတည်လဲ့ အဖြစ်အပျက်များစွာဟို သူဖော်ပြအယ် (၁၃.၁-၂၀.၃၁)

၄။ ယောဟန်ဟ ဧဝံဂေလိတရားဟို အခန်း ၂၁ တွင်

အဆုံးသတ်ပင်း ယေရှုဟ သေခြင်းမှ ထမြောက်
ပင်းလဲ့နောက် လူလို့အား ပေါ်ထွန်းခဲ့လဲ့ အချိန်
များအကျောန်း ပြောပြကာ စာအုပ်ရေးရခြင်းရဲ့
ရည်ရွယ်ချက်ကို ဖော်ပြခဲ့အယ် (၂၁.၁-၂၅)

အသက်ဖြစ်သော နှုတ်ကပတ်တော်

¹ အစဦး နှိုက် နှုတ်ကပတ် တော်* ဆို အယ်၊
နှုတ်ကပတ် တော် ဟ ဘုရားသခင် နဲ့ အတူ ဆို အယ်၊
နှုတ်ကပတ်တော်ဟလည်း ဘုရားသခင် ဖြစ်အယ်။

² နှုတ်ကပတ်တော်ဟ အစဦးနှိုက် ဘုရားသခင်နဲ့အတူ
ဆိုအယ်။

³ ခပ်သိမ်းသောအရာလို့ဟ နှုတ်ကပတ်တော်အားဖြင့်
ဘုရားသခင် ပြုလုပ်အယ်၊ ဖန်ဆင်းခြင်းနဲ့ ကင်းလွတ်
လျက် ဖြစ်သောအရာ တစုံတခုမျှ မဆို။

⁴ အဲနှုတ်ကပတ်တော်ဟ အသက်ရဲ့ အရင်းအမြစ် ဖြစ်
အယ်၊† အေးအသက်ဟ လူလို့ဆေ အလင်းကို ယူဆောင်
လာအယ်။

⁵ အဲအလင်းဟ မိုက်ထဲတွင် တောက်ပယွေ့ မိုက်ဟ အဲ
အလင်းကို စလိုမှ မဖုံးကွယ်နိန်။

⁶ ဘုရားသခင်ဆေမှ စေလွှတ်ခံရလဲ့ ယောဟန် နာမယ်
ဆိုသော လူတဦး ဆိုအယ်။

* **1:1** နှုတ်ကပတ်တော်၊ အဲဟာမဟုတ်ရင် ယေရှု ခရစ်တော်၊ ဟို
ရည်ညွှန်းအယ်။ † **1:4** အဲနှုတ်ကပတ်တော်ဟ အသက်ရဲ့ အရင်းအမြစ်
ဖြစ်အယ်၊ အဲဟာမဟုတ်ရင် နှုတ်ကပတ်တော်ဟ အသက်နဲ့အတူ
တလုံးတဝတည်း ဖြစ်အယ်။ **1:6** မ ၃.၁: မာ ၁.၄: လု ၃.၁,၂

7 လူအပေါင်းလို့ဟ သူ့အားဖြင့် ယုံကြည်လာမဲ့အကျော
န်း သူဟ အလင်းအကျောန်းကို သက်သေခံရန် သက်သေ
အဖြစ် လာအယ်။

8 သူဟ အဲအလင်း မဟုတ်၊ အလင်း အကျောန်း
သက်သေခံရန် လာသောသူ ဖြစ်အယ်။

9 အဲအလင်းဟ လောကဟို့ ကြွလာယွေ့ လူသား
အပေါင်းလို့ပေါ်တွင် တောက်ပလဲ့ — စစ်မန်သော အလင်း
ဖြစ်အယ်။

10 အဲနှုတ်ကပတ်တော်ဟ ဟေလောကနှိုက် ဆီအယ်၊
ဟေလောကဟ သူ့အားဖြင့် ဖြစ်လာသော်လည်း လောက
ဟ ကိုယ်တော်ဟို့ အသိမှတ်မပြုဝူး။

11 ကိုယ်တော် ဟ မိမိ မွေးဖွားရာ ပြေ ဟို့ ကြွလာ
သော်လည်း မိမိရဲ့ လူမျိုးများဟ ကိုယ်တော်ဟို့ လက်မ
ခံကြ။

12 အဲလိုလဲ ကိုယ်တော်ဟို့ လက်ခံသမျှသောသူတည်း
ဟူသော ကိုယ်တော်ရဲ့ နာမဟို့ ယုံကြည်သောသူလို့အား
ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ခွင့်ဟို့ ပေးအယ်။

13 သူလို့ဟ သဘာဝနည်းလမ်းဖြင့် ဘုရားသခင်ရဲ့ လူပဲ့
သငယ် ဖြစ်လာကြတာ မဟုတ်၊ အဲဟဟ လူသား အဖတ
ဦးရဲ့ လူပဲ့သငယ်အဖြစ် မွေးဖွားလာခြင်းဖြင့် ဘုရားသခင်
တတ်တိုင်းဟ သူလို့ရဲ့ အဖ ဖြစ်အယ်။

14 နှုတ်ကပတ်တော် ဟ လူသား အဖြစ် ခံယူယွေ့
ကျေးဇူးတော်နဲ့ သမ္မာတရားဟို့ ပြေစုံလျက် ငါလို့ထဲတွင်

ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို
 မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါး
 တည်းသော သားတော်အဖြစ် ခံယူရဆီလဲ့ ဘုန်းအသရေ
 ဖြစ်အယ်။

15 ယောဟန်ဟ ကိုယ်တော်အကျော်န်းဟို သက်သေခံ
 အယ်။ သူဟ “ ‘ငါ့နောက်ကြွလာသူပေမဲ့လည်း ငါ့ထက်
 ကြီးမြတ်အယ်၊ ပစကို့ ကိုယ်တော်ဟ ငါမမွေးခင်ရင်း
 ဆီနေတာ ဖြစ်အယ်’ ဟု ငါပြောခဲ့သူဟ အေးသူပင် ဖြစ်
 အယ်” လို့ ကြွေးကြော်လေအယ်။

16 ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ ပြေစုံကြွယ်ဝတာနဲ့
 အညီ ငါလို့အား ကောင်းချီးမင်္ဂလာ တခုပင်းနောက် တခု
 ချပေးအယ်။

17 ဘုရားသခင်ဟ ပညတ်တရားဟို မောရှေအားဖြင့်
 ပေးအယ်၊ အဲလိုလဲ ကျေးဇူးတော်နဲ့ သမ္မာတရားဟ ယေရှု
 ခရစ်အားဖြင့် ဖြစ်လာအယ်။

18 ဘုရားသခင်ဟို စသူမှ မမျော်ဖူးဝူး။ ဘုရားသခင်
 နဲ့ တူယွေ ခမည်းတော်ဘက်နှိုက် ဆီသော တပါးတည်း
 သော သားတော်ဟ ဘုရားသခင်ဟို သိစေအယ်။

နှစ်ခြင်းယောဟန်ရဲ့ တရားစကား

(မဿဲ ၃.၁-၁၂; မာကု ၁.၁-၈; လုကာ ၃.၁-၁၈)

19 အခု ယေရှုရှလင်မြို့ဆီ ယုဒ အာဏာဆီသောသူလို့
 ဟ ယဇ်ပုရောဟိတ်နဲ့ လေဝီအနွယ်ဝင် အချို့လို့ဟို ယော

ဟန်ဆေ စေလွှတ်ယွေ “နင်ဟ စသူတုန်း” လို့ သူ့ဟို
မေးမြန်းကြအယ်။

²⁰ သူဟ ဝန်ခံပင်း မငြင်းဘဲ “ငါဟ ခရစ်တော် မဟုတ်”
လို့ ဝန်ခံခဲ့အယ်။

²¹ သူလို့ဟ “အဲကျောန့် နင်ဟ စသူတုန်း၊ ဇေယျာ ဖြစ်
သလော” လို့ မေးကြအယ်။

ယောဟန်ဟ “ငါဟ ဇေယျာ မဟုတ်” ဟု ဆိုအယ်။

သူလို့ဟလည်း “နင်ဟ ပရောဖက်လော” လို့ မေးကြ
အယ်။

သူဟ “မဟုတ်ဝူး” ဟု ပြန်ပြောအယ်။

²² သူလို့ဟလည်း “နင်ဟ စသူဖြစ်တုန်း၊ ငါလို့ဟို
စေလွှတ်လိုက်သူလို့အား ပြန်ပင်း ဖြေခိုန်ရန် နင်အကျော
န့်ဟို နင် စလိုပြောမှာတုန်း” ဟု ပြောကြအယ်။

²³ ယောဟန်ဟ ပရောဖက် ဟေရှာယ ဖော်ပြခဲ့လဲ့
အတိုင်း၊

“ငါဟ ‘ထာဝရဘုရားရဲ့ လမ်းခရီးအတွက် ဖြောင့်တန်း

အော်န် ပြုကြလော့

တောကန္တာရနှိုက် ဟစ်ကြော်နေသောသူရဲ့ အသံ ဖြစ်
အယ်’ ” လို့ ဖြေအယ်။

²⁴ ဟ ရီရဲ့လို့ထဲမှ စေလွှတ်ခြင်းခံရသော သတင်း
သယ်ဆောင်သူများဟ၊

‡ **1:21 ပရောဖက်၊** အဲသူဟ မေဆိုယ ကြွလာမှာဟို မျော်လင့်နေသူဖြစ်ပင်း
အဲအကျောန့်ဟို ကြေညာလဲ့သူ ဖြစ်အယ်။

25 “နင်ဟ မေဆိယ မဟုတ်၊ ဧလိယလည်း မဟုတ်၊ ပရောဖက်လည်း မဟုတ် ပစာကျောနဲ့ နှစ်ခြင်းမင်္ဂလာဟို ပေးတာတုန်း” လို့ သူ့ဟို မေးကြအယ်။

26 ယောဟန်ဟလည်း “ငါဟ ယေနဲ့ နှစ်ခြင်းမင်္ဂလာဟို ပေးအယ်၊ အဲလိုလဲ နင်လို့အလယ်မှာ နင်လို့မသိလဲ သူတယောက် ရပ်လျက် ဆိနေအယ်။

27 အဲသူဟ ငါ့နောက်တွင် ကြွလာသောသူ ဖြစ်အယ်၊ အဲလိုလဲ ငါဟ သူ့ဖိနပ်ကြိုးတောင် မဖြည်ထိုက်” လို့ ဖြေအယ်။

28 ယောဟန် နှစ်ခြင်းမင်္ဂလာပေးရာ ယော်ဒန်မြစ် အဆွေဖက်ကမ်းဆီ ဗေသနိရွာမှာ အေးအမှုအရာ ဖြစ်ပျက်ခဲ့အယ်။

ဘုရားသခင်ရဲ့ သိုးသငယ်

29 နောက်နေ့ခိုက် သူ့ဆေဟို ယေရှု ကြွလာတာဟို မျော်ရင် ယောဟန်ဟ “လောကသားလို့ရဲ့ အပစ်ဟို ယူဆောင်သွားသော ဘုရားသခင်ရဲ့ သိုးသငယ်ဟို ကျွဲကြလော့။

30 ‘ငါ့နောက်ကြွလာသူပေမဲ့လည်း ငါ့ထက် ကြီးမြတ်အယ်၊ ပစာကို ကိုယ်တော်ဟ ငါမမွေးခင်ရင်း ဆိနေတာ ဖြစ်အယ်’ ဟု ငါပြောခဲ့သူဟ အေးသူပင် ဖြစ်အယ်။

31 ကိုယ်တော်ဟ စသူဖြစ်တာဟို မခင်ဟ ငါမသိ၊ အဲလိုလဲ ဣသရေလအမျိုးသားလို့ သူ့ဟို သိဆိန်နီကြစေရန် ငါဟ ယေနဲ့ နှစ်ခြင်းမင်္ဂလာဟို ပေးခြင်း ဖြစ်အယ်” လို့ ဆိုအယ်။

³² အဲပင်းရင် ယောဟန် သက်သေခံတာဟ “ဝိညာဉ်တော်သည် ချိုးတူးမလိုမျိုးနဲ့ ခေါင်းခင်မှ ဆင်းလာပင်း ကိုယ်တော်အပေါ်မှာ နားတာဟို ငါမျော်ရပီ။

³³ ကိုယ်တော်ဟ စသူဖြစ်တာဟို အခုထိ ငါမသိ၊ အဲလိုလဲ ယေဖြင့် နှစ်ခြင်းပေးရန် ငါ့ဟို စေလွှတ်သော ဘုရားသခင်ဟ ‘ဝိညာဉ်တော်သည် ဆင်းသက်ယွေ့ သူ့အပေါ်မှာ နားတာဟို နင်မျော်ရလိမ့်မယ်၊ အဲသူဟ သန့်ဆုင်းသော ဝိညာဉ်တော်နှိုက် နှစ်ခြင်းပေးသောသူ ဖြစ်အယ်’ လို့ ငါ့အား မိန့်အယ်။

³⁴ ငါမျော်ရပီဖြစ်ယွေ့ ဟေသူဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောင်းဟို ငါသက်သေခံအယ်” ဟု ဆိုအယ်။

ယေရှုရဲ့ ပထမဆုံးတဘွဲတော်များ

³⁵ နောက်တနေ့နှိုက် အဲနေရာမှာ ယောဟန်ဟ မိမိရဲ့ တဘွဲနေယောက်နဲ့အတူ ရပ်နေစဉ်၊

³⁶ ယေရှု ကြွလာ တာ ဟို မျော် သောအခါ သူဟ “ဘုရားသခင် ရဲ့ သိုး သငယ် ဟို ကျေ့လော့” ဟု ဆိုအယ်။

³⁷ အဲလို သူပြောတာဟို တဘွဲနေယောက်လို့ဟ ကြားသောအခါ ယေရှုရဲ့ နောက်ဟို လိုက်ကြအယ်။

³⁸ ယေရှုဟ နောက်သို့လှည့်ယွေ့ ကျေ့ရာ အေးသူလို့ လိုက်လာတာဟို မျော်ရင် “နင်လို့ ပစာဟို အလိုဆံကြတုန်း” လို့ မေးအယ်။

အေးသူလို့ဟ “ရဲဗုဗိ၊ ကိုယ်တော်ဟ ပစာနားမှာ နေလို့
နိုး” ဟု ပြောအယ်၊ (ရဲဗုဗိအနက်မှာ “ဆရာ” ဟု ဆိုလို
အယ်။)

³⁹ ကိုယ်တော်ဟ “လာယွေ့ ကျွေ့ကြလော့” လို့ ဖြေ
အယ်။ အေးအချိန်ဟ ညခင်းလေးနာရီခန့်လောက် ဖြစ်
အယ်။ အဲလိုမို့ သူလို့ဟ လိုက်ယွေ့ ကိုယ်တော်နေရာအရပ်
ဟို မျော်ပင်း ကိုယ်တော်နဲ့အတူ အဲနေ့နှိုက် အတူနေကြ
အယ်။

⁴⁰ ယောဟန် စကားဟို ကြားယွေ့ ကိုယ်တော်ရဲ့ နောက်
ဟို လိုက်သွားသောသူ နေယောက်ထဲမှ တယောက်မှာ ရှိ
မုန် ပေတရုရဲ့ ညီအနုဒြေ ဖြစ်အယ်။

⁴¹ သူဟ အကိုဖြစ်သူ ရှိမုန်ဟို ဦးရင် ဆွာယွေ့ “မေ
ဆိုယဟို ငါတွေ့ပီ” ဟု ပြောအယ်၊ မေဆိုယအနက်မှာ
“ခရစ်တော်” ဖြစ်အယ်။

⁴² အဲပင်းရင် သူဟ ရှိမုန်အား ယေရှုဆေဟို ခေါ်သွား
အယ်။

ယေရှုဟ ရှိမုန်ဟို ကျွေ့ယွေ့ “နင်နာမယ်ဟ ယောဟန်
သား ရှိမုန် ဖြစ်အယ်၊ အဲလိုလဲ နင့်ဟို ကေဖဟု ခေါ်ရလိမ့်
မယ်” ဟု ပြောအယ်။ ကေဖဟ ပေတရုဟု နာမယ်နဲ့တူတူ
ဖြစ်ယွေ့ “ကျောက်” ဟု အနက်ဆီအယ်။

ယေရှုဟ ဖိလိပ္ပုနဲ့ နာသနေလဟို ခေါ်ခြင်း

⁴³ နောက်တနေ့နှိုက် ယေရှုဟ ဂါလိလဲပြေသို့ ထွက်ခွာ
ရန် ဆုံးဖြတ်ခဲ့အယ်။ ဖိလိပ္ပုဟို တွေ့ရင် ကိုယ်တော်ဟ

“ငါ့နောက်ကို လိုက်လော့” မိန့်အယ်။

⁴⁴ ဖိလိပ္ပုဟ ဗက်ဇဲဒမြို့မှ ဖြစ်အယ်။ ဗက်ဇဲဒမြို့ဟ အနုဒြေနဲ့ ပေတရုလို့ နေထိန်သောမြို့ ဖြစ်အယ်။

⁴⁵ ဖိလိပ္ပုဟ နာသနေလကို တွေ့သဖြင့် “မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများတွင်လည်း ရေးသား ဖော်ပြထားသူကို ငါလို့ တွေ့ပီ။ အေးသူဟ ယောသပ်ရဲ့ သား၊ နာဇရက်မြို့မှ ယေရှု ဖြစ်အယ်” ဟု ဆိုအယ်။

⁴⁶ နာသနေလဟ “နာဇရက်မြို့မှ ကောင်းလဲ့အရာ တစုံ တခု ထွက်ပေါ်နိုင်ပါသလော” လို့ မေးအယ်။

ဖိလိပ္ပုဟ “လာယွေ့ ကျေမန့်” လို့ ပြန်ဖြေအယ်။

⁴⁷ ယေရှုဟ သူ့ဆေကို နာသနေလ လာနေတာ မျှော် သောအခါ သူဟ “ဟေမှာ ဣသရေလအမျိုးသားစစ် ဖြစ် အယ်။ သူ့တွင် ပစာအမားမျှ မဆီမန့်” လို့ ကိုယ်တော်အ ကျောက်ကို ပြောအယ်။

⁴⁸ နာသနေလဟ “ကိုယ်တော် စလို ငါ့ကို သိတုန်း” လို့ ကိုယ်တော်အား မေးအယ်။

ယေရှုဟ “နင့်အား ဖိလိပ္ပု မခေါ်ခင် သဘောသဖန်း ပင်အောက်မှာ ဆီနေခါ နင့်ကို ငါမျှော်အယ်” လို့ ပြန်ဖြေ အယ်။

⁴⁹ နာသနေလဟ “ဆရာ၊ နင်ဟ ဘုရားသခင်ရဲ့ သား တော် ဖြစ်အယ်။ ဣသရေလအမျိုးသားလို့ရဲ့ ဘုရင် ဖြစ် အယ်” လို့ ပြန်ဖြေအယ်။

50 ယေရှုဟ “သင်တို့သမီးပင်အောက်တွင် နင့်တို့ ငါ
မျှော်အယ်ဟု ဆိုသောကျောနဲ့ နင် ယုံကြည်သလော။
အေးထက်ပိုယွေ့ ကြီးမြတ်သောအရာလို့တို့ နင် မျှော်ရ
လိမ့်မယ်။

51 နင်လို့အား ငါ အမန်ပြောတာဟ ခေါင်းခင်ပွင့်လျက်
လူသားအပေါ်တွင် ဘုရားသခင်ရဲ့ ခေါင်းခင်တမန်များ
ဆင်းလျက် တက်လျက်နေကြတာတို့ နင်လို့ မျှော်ရကြ
လိမ့်မယ်” ဟု မိန့်အယ်။

2

ကာနမြို့ မင်္ဂလာဆောင်ပွဲ

1 နောက်နေရက်ပင်းနောက် ဂါလိလဲပြေ ကာနမြို့မှာ
မင်္ဂလာဆောင်ပွဲ ကျင်းပအယ်။ အဲနေရာတို့ ယေရှုရဲ့ အ
မေ့ လာရောက်အယ်။

2 ယေရှုနဲ့ သူ့ရဲ့ တဘွဲ့တော်လို့လည်း အေးပွဲသို့ ဖိတ်
ခြင်းတို့ ခံရအယ်။

3 စပျစ်ယေ ကုန်သွားသောအခါ ယေရှုရဲ့ အမေ့ဟ
“အေးသူလို့မှာ စပျစ်ယေ မဆီတော့ဝူး” လို့ ယေရှုအား
ပြောကြားအယ်။

4 ယေရှုဟ “ငါ ပစာ လုပ်ရမယ်ဆိုတာတို့ နင်ပြောဖို့ မ
လိုဝူး၊ ငါ့အချိန် မရောက်သေးဝူး” လို့ ပြန်ပြောအယ်။

5 အဲအခါ ယေရှုရဲ့ အမေ့ဟ အစေခံလို့အား “သူစေခိုင်း
လဲအတိုင်း လုပ်ဆောင်ကြလော့” ဟု ဆိုအယ်။

6 ယုဒ အမျိုးသား လို့ ရဲ့ ထုံးတမ်းစဉ်လာ စ လေ့ အရ သန့်စင်မှုဟို ပြုရန် ရည်ရွယ်ချက်ဖြင့် ကျောက်အိုးကြီး ခြောက်လုံးဟို ထားအယ်။ အဲယေအိုးတလုံးစီဟ ဂါလိနေ ဆယ်နဲ့ သုံးဆယ်ခန့်လောက် ဆန့်အယ်။

7 ယေရှုဟ “အေးအိုးများတွင် ယေအပြေ ထည့်ကြ လော့” လို့ အစေခံလို့အား မိန့်အယ်။ သူလို့ဟ အိုးအဝ ထိ ယေပြေအောက် ထည့်ကြအယ်။

8 အဲပင်းရင် ကိုယ်တော်ဟ “အေးအိုးများမှ အခု ယေ ကတစ်ဟို ခပ်ယွေ့ ပွဲအုပ်ဆေ ယူသွားကြလော့” ဟု သူလို့ အား မိန့်အယ်။ သူလို့ဟ ပွဲအုပ်ဆေဟို ယေ ယူသွားအယ်။

9 ပွဲအုပ်ဟ စပျစ်ယေအဖြစ် ပြောင်းလဲလာသောယေဟို မြည်းကျေ့အယ်။ အစေခံလို့ဟ စပျစ်ယေဟို ပစာမှ ရ ဆီကျောန်းဟို သိကြသော်လည်း ပွဲအုပ်မှာ မသိ၊ အဲလိုလဲ ပွဲအုပ်ဟ မင်္ဂလာဆောင်သတို့သားဟို ခေါ်ပင်းရင်၊

10 “လူတိုင်းဟို စပျစ်ယေကောင်းနဲ့ အဦးဆုံး ဧည့်ခံ တတ်အယ်၊ ဧည့်သည်လို့ ရမ်းဆာ့ မူးပင်းနောက် စပျစ် ယေအညံ့ဟို ထည့်ပေးလေ့ ဆီအယ်။ အဲလိုလဲ နင်ဟ စပျစ်ယေကောင်းဟို အခုထိ သိမ်းထားပီ” ဟု ဆိုအယ်။

11 ယေရှုဟ ဟေဦးရင်ဆုံးသော နိမိတ်လက္ခဏာဟို ဂါ လီလဲပြေ ကာနုမြို့တွင် ပြုလျက် ကိုယ်တော်ဟ မိမိရဲ့ ဘုန်းအသရေဟို ထင်ဆွားစေအယ်။ သူ့ရဲ့ တဘွဲတော်လို့ ဟ ကိုယ်တော်ဟို ယုံကြည်ကြအယ်။

12 အဲဟာပင်းနောက် ယေရှုနဲ့ သူ့အမေ၊ ညီအကိုများနဲ့ တဘွဲတော်လို့ဟ ကပေရနောင်မြို့ဟို ကြွေ့ရက်ကတစ်နေ့ထိန်အယ်။

ယေရှု ဗိမာန်တော်ဟို သွားခြင်း
(မသဲ ၂၁.၁၂,၁၃; မာကု ၁၁.၁၅-၁၇; လုကာ ၁၉.၄၅,၄၆)

13 ယုဒအမျိုးသားလို့ရဲ့ ပသခါပွဲ နီးကပ်လာသောအခါ ယေရှုဟ ယေရုရှလင်မြို့ဟို သွားအယ်။

14 ယေရှုဟ ဗိမာန်တော်အတွင်းတွင် နွားများ၊ သိုးများ၊ ချိုးတူးငက်များဟို ရောင်းသူများနဲ့ ငွေလဲလှယ်နေသူများ စားပွဲနှိုက် ထိန်နေတာဟို တွေ့အယ်။

15 အဲအခါ ကြိုးနဲ့ ကျာပွတ်ဟို ပြုလုပ်ပင်း သိုး၊ နွားနဲ့တကွ အဲလူအားလုံးဟို ဗိမာန်တော်ထဲမှ မောင်းထုတ်အယ်။ ငွေလဲလှယ်သူလို့ရဲ့ ငွေများဟို မောက်ချယွေ့ သူလို့ရဲ့ စားပွဲများဟို လောပစ်အယ်။

16 ကိုယ်တော်ဟ ချိုးတူးငက်လို့ ရောင်းသူများအား “ဟေအရာများဟို ယူသွားကြ၊ တို့ဖရဲ့ အိုင်တော်ဟို ဆေးမဖြစ်စေနဲ့” မိန့်အယ်။

17 သူ့ရဲ့ တဘွဲတော်လို့ဟ “ကိုယ်တော်ရဲ့ အိုင်တော်အတွက် စိတ်အားထက်သန်ခြင်းဟ ငါ့ဟို လွှမ်းမိုးလျက် ဆိအယ်” ဟူသော ရေးထားတာဟို သတိရကြအယ်။

18 ယုဒအာဏာပိုင်လို့ဟ မေးခွန်းများနဲ့ ကိုယ်တော်ဆေ
ဟို ပြန်လာပင်း “နင်ဟ ဟေအမှုအရာများဟို ပြုလုပ်ပိုင်
ကျောင်း သိသာစေရန် ငါလို့အား ပစာ နိမိတ်လက္ခဏာဟို
ပြမှာတုန်း။”

19 ယေရှုဟ “ဟေဗိမာန်တော်ဟို ဖြိုဖျက်ကြလော့၊ သုံး
ရက်အတွင်း ငါ ပြန်လည် တည်ဆောက်မယ်” ဟု မိန့်
အယ်။

20 ယုဒ အမျိုးသား လို့ ဟ “ဟေ ဗိမာန် တော် ဟို
တည်ဆောက် ရန် လေး ဆယ့် ခြောက် နှစ် ကြာ အယ်၊
နင်ဟ သုံးရက်နဲ့ ပြန်ဆောက်မို့လော့” ဟု ပြောပြန်ကြ
အယ်။

21 အဲလိုလဲ ယေရှုဟ မိမိ ကိုယ်ခန္ဓာဖြစ်သော ဗိမာန်
တော်ဟို ရည်ညွှန်းယွှေ ပြောခြင်းဖြစ်အယ်။

22 ကိုယ်တော် သေခြင်းမှ ဆုတ်ပြန်ထမြောက်ပင်းနောက်
တဘွဲ့တော်လို့ဟ ကိုယ်တော်မိန့်ခဲ့သော စကားဟို အမှတ်ရ
ကြအယ်။ အဲပင်းရင် ကျမ်းစာနဲ့ ယေရှု မိန့်ခဲ့သော စကား
ဟို ယုံကြည်ကြအယ်။

လူသဘောသဘာဝဟို ယေရှု သိခြင်း

23 ပသခါပွဲအတွင်း ယေရှုရှလင်မြို့နှိုက် ယေရှုဆိစဉ် ရ
မ်းဆွဲသောလူလို့ဟ ကိုယ်တော်ပြုသော နိမိတ်လက္ခဏာ
များဟို မျော်ရကြသဖြင့် ကိုယ်တော်ဟို ယုံကြည်လာကြ
အယ်။

24 အဲလိုလဲ ယေရှုဟ အဲသူလို့ဟို မယုံကြည်ဝူး၊ အကျောန်းမှာ ကိုယ်တော်ဟ ခပ်သိမ်းသောသူလို့အား သိအယ်။

25 ကိုယ်တော်ဟ သူလို့ရဲ့ စိတ်နေလုံးဟို သိသောကျောန် ကိုယ်တော်အား လူအကျောန်းဟို စသူမှ ပြောရန် မလို။

3

ယေရှုနဲ့ နိကောဒင်

1 ဟရိရဲ့လို့ အဖွဲ့ဝင်ဖြစ်သော နိကောဒင် နာမယ်ဆီသော ယုဒအမျိုးသား ခေါင်းဆောင်တယောက် ဆီအယ်။

2 သူဟ ညှိုက် ယေရှုဆေဟို လာယွေ “ရဗ္ဗီ၊ ကိုယ်တော်ဟ ဘုရားသခင်ဆေမှ လာသော ဆရာဖြစ် ကျောန်းဟို ငါလို့ သိအယ်။ အကျောန်းမှာ ဘုရားသခင် အတူ မပါ ဆီရင် ကိုယ်တော် ပြုနေသော ဟေ နိမိတ် လက္ခဏာများဟို စသူမျှ ပြုနိုင်မှာ မဟုတ်မန့်” ဟု ပြောအယ်။

3 ယေရှုဟ “နင်လို့အား ငါ အမန်ဆိုတာဟ တဖန်*မွေးဖွားခြင်းမခံသူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မမျှော်နိုင်” ဟု ပြန်ဖြေအယ်။

4 နိကောဒင်ဟလည်း “အသက်ကြီးသောသူဟ စလိုမွေးဖွားခြင်းဟို ခံရမှာတုန်း၊ သူ့မေဖိုက်ထဲဟို ပြန်ယွေဝင်ပင်း ဒုတိယအကြိမ် မွေးဖွားခြင်းဟို ခံရမယ်လော” ဟု မေးအယ်။

* 3:3 တဖန်၊ အဲဟမဟုတ်ရင် အဲထက်ပိုပင်း။

5 ယေရှုဟ “နင်အား ငါ အမန်ဆိုတာဟ၊ ယေ နဲ့ ဝိညာဉ်တော်အားဖြင့် မွေးဖွားလာသူ မဟုတ်ရင် စသူမျှ ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ မဝင်ရ။

6 အသွေးအသားအားဖြင့် မွေးဖွားသူဟ အသွေးအသား ဖြစ်အယ်၊ အဲလိုလဲ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူဟ ဝိညာဉ် ဖြစ်အယ်။

7 တဖန်†မွေးဖွားခြင်း ခံရကြမယ်လို့ ငါဆိုသောကျောက် မအံ့ဩနဲ့။

8 လေဟ မိမိတိုက်လိုရာသို့ တိုက်တတ်အယ်။ လေရဲ့ အသံဟို ကြားရပေမဲ့ ပစာအရပ်မှ တိုက်လာအယ် အဲဟာ မဟုတ်ရင် ပစာအရပ်ဟို တိုက်လိမ့်မယ်ဟို နင်လို့ မသိနိ န်။ အဲလိုမို့ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူတိုင်းဟလည်း ဟေတိုင်းတိုင်းပင် ဖြစ်အယ်” ဟု ပြောအယ်။

9 နိကောဒင်ဟ “ဟေအမှုအရာလို့ဟ စလို ဖြစ်နိန်မှာ တုန်း” ဟု မေးအယ်။

10 ယေရှုဟလည်း “နင်ဟ ဣသရေလအမျိုးသားလို့ ရဲ့ ကြီးမြတ်လဲ့ ဆရာတဦးဖြစ်လျက်နဲ့ အဲအရာဟို မသိ သလော။

11 နင့်အား ငါ အမန်ဆိုတာဟ ငါလို့ဟ မိမိလို့သိသော အရာဟို ပြောကြအယ်၊ မျော်သောအရာဟို သက်သေခံ ကြအယ်၊ အဲလိုလဲ ငါလို့ရဲ့ သက်သေခံချက်ဟို နင်လို့ လက်မခံကြ။

† 3:7 တဖန်၊ အဲဟာမဟုတ်ရင် အဲထက်ပိုပင်း။

12 ဟေ လောက နဲ့ဆိုင်သော အရာ များဟို ငါ ဖော်ပြသောအခါ နင်လို့ မယုံရင် ခေါင်းခင်နဲ့ ဆိုင်သောအရာများဟို ဖော်ပြသောအခါ စလို နင်လို့ ယုံကြမှာတုန်း။

13 ခေါင်းခင်မှ ဆင်းသက်လာသော လူသားမှတစ်ပါး စသူမျှ ခေါင်းခင်ဘုံသို့ မရောက်ဖူးကြ” မိန့်အယ်။[‡]

14 မောရှေဟ တောကန္တာရနှိုက် တိုင်ထိပ်ပေါ်တွင် ကြွေးမြွေဟို မြှောက်ထားသလို လူသားဟလည်း အဲတိုင်းတိုင်း မြှောက်ထားခြင်းဟို ခံရလိမ့်မယ်။

15 အဲလိုမို့ သူ့ဟို ယုံကြည်သောသူတိုင်းဟ ထာဝရအသက်ဟို ရဆံလိမ့်မယ်။

16 ဘုရားသခင်ဟ လောကသားလို့ဟို ရမ်းဆွဲ ချစ်သောကျောနဲ့ မိမိရဲ့တပါးတည်းသော သားတော်ဟို ပေးအယ်။ အဲဟဟ သားတော်ဟို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ဟို ရဆံစေရန် ဖြစ်အယ်။

17 အကျော့နီးမှာ ဘုရားသခင်ဟ သားတော်ဟို ဟေလောကသို့ စေလွှတ်တာဟ လောကသားလို့ဟို အပစ်စီရင်ရန် မဟုတ်။ အဲလိုလဲ လောကသားလို့ဟ သားတော်အားဖြင့် ကယ်တင်ခြင်း ခံရရန်အတွက် ဖြစ်အယ်။

18 သားတော်ဟို ယုံကြည်သူဟ အပစ်စီရင်ခြင်း မခံရ။ အဲလိုလဲ မယုံကြည်သူဟတော့ ဘုရားသခင်ရဲ့ တပါးတည်းသော သားတော်ဟို မယုံကြည်သောကျောနဲ့ အပစ်စီရင်ခြင်းဟို ခံရအယ်။

[‡] 3:13 ကိုးကားချက်ဟို အခန်းငယ် ၂၁ တွင် ဆက်လက်ပင်းဖော်ပြနိုင်အယ်။

19 အပစ်စီရင်ခြင်းရဲ့ အကျောန်းအရာဟာ ဟေလို ဖြစ်အယ်၊ အလင်းဟာ ဟေလောကသို့ ရောက်ဆီလာအယ်၊ အဲလိုလဲ လူလို့ဟာ ဆိုးယုတ်သောသူများဖြစ်သောကျောန်းအလင်းထက် မိုက်ဟို ပိုပင်း ချစ်ကြအယ်။

20 ဆိုးယုတ်သောအကျင့်ဟို ကျင့်သောသူအပေါင်းလို့ဟာ အလင်းဟို မုန်းယွှေ့ မိမိလို့အကျင့်နှိုက် အပစ်ပါတာဟို မထင်ဆွားစေဖို့ အလင်းအနီးဟို မချဉ်းကပ်လိုကြ။

21 အဲလိုလဲ သမ္မာတရားဟို ကျင့်သောသူများမှာ မိမိပြုသောအရာလို့ဟာ ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ဖြစ်ကျောန်း သူလို့ သိသာထင်ဆွားစေရန် အလင်းဟို ချဉ်းကပ်လာအယ်။

ယေရှုနဲ့ ယောဟန်

22 အဲပင်းရင် ယေရှုဟာ တဘွဲတော်လို့နဲ့အတူ ယုဒနယ်ဟို ကြွပင်း အေးအရပ်တွင် တဘွဲတော်လို့နဲ့အတူ နေလျက် နှစ်ခြင်းမင်္ဂလာဟို ပေးလေအယ်။

23 ယောဟန်ဟာလည်း ရှာလိမ်မြို့အနီး အဲနန်အရပ်တွင် ယေများစွာ ဆိသောကျောန်း နှစ်ခြင်းမင်္ဂလာဟို ပေးလျက်နေအယ်။ လူလို့ဟာ ယောဟန်ဆေသို့ လာယွှေ့ နှစ်ခြင်းမင်္ဂလာဟို ခံယူကြအယ်။

24 အဲဟာဟာ ယောဟန် ထောင်ထဲနှိုက် ထည့်ထားခြင်း မခံရသေးကျောန်း ဖြစ်အယ်။

25 ယောဟန်ရဲ့ တဘွဲ့အချို့လို့ဟ ထုံးတမ်းစဉ်လာစ လေ့အရ သန့်ဆွတ်ခြင်းအကျောက်နဲ့ ပတ်သက်ယွေ့ ယုဒ အမျိုးသားတယောက်နဲ့ စတင် အငြင်းပွားကြအယ်။

26 အဲလိုမို့ သူလို့ဟ ယောဟန်ဆေဟို လာပင်း “ဆရာ၊ ယော်ဒန်မြစ် အဆွေဘက်ကမ်းဆီ ကိုယ်တော်ဆေဟို လာ ရောက်ခဲ့ဖူးသူ လူတယောက်ဟို သတိရလော့။ သူရဲ့အ ကျောက်နဲ့ ဆရာဟို သက်သေခံခဲ့ဖူးပါအယ်၊ အခု သူဟ နှစ်ခြင်းမင်္ဂလာဟို ပေးလျက်နေအယ်၊ လူအပေါင်းလို့ဟ လည်း သူ့ဆေဟို လာလျက်နေကြအယ်” လို့ ပြောအယ်။

27 ယောဟန်ဟ “ဘုရားသခင် မပေးအပ်ရင် စသူမှ စ လိုအရာဟိုမျှ မရနိန်။

28 ‘ငါဟ မေဆိုယ မဟုတ်၊ သူ့ဆွေနှိုက် စေလွှတ်ခြင်း ခံရသောသူသာ ဖြစ်အယ်’ ဟု ငါပြောခဲ့ကျောက်နဲ့ နင်လို့ တတ်တိုင်းဟ ငါရဲ့ သက်သေများ ဖြစ်ကြအယ်။

29 မင်္ဂလာဆောင်သတို့သမီး ဟို သိမ်းပိုက် ရ သူ ဟ မင်္ဂလာဆောင်သတို့သား ဖြစ်အယ်၊ အဲလိုလဲ သတို့သား ရဲ့ မိတ်ဆွေဟ အဆင်သင့်စောင့်ဆိုင်းကာ သတို့သားရဲ့ အသံဟို နားထောင်လျက်နေအယ်၊ သတို့သားရဲ့ အသံဟို ကြားသော် ရမ်းဆွ့ ဝမ်းသာအားရသလို ငါဟလည်း အခု အပြေအဝ ဝမ်းသာရလေပီ။

30 အဲသူဟ တိုးပွားရမယ်၊ ငါဟတော့ ဆိုးယုတ်ရမယ်”

§ 3:25 ယုဒအမျိုးသားတယောက်၊ အချို့ လက်ရေးမူကျမ်းများတွင် ယုဒအမျိုးသားအချို့၊ ဟု ပါဆိအယ်။ 3:28 ယော ၁.၂၀

ဟု ပြန်ဖြေအယ်။

ခေါန်းခင်ဘုံမှ ကြွလာသောသူ

³¹ အထက်မှ ကြွလာသောသူဟု အလုံးစုံလို့ထက် ကြီးမြတ်အယ်။ မြေကြီးမှ ဖြစ်သောသူဟု မြေကြီးနဲ့ဆိုင်ယွေ့ မြေကြီးနဲ့ဆိုင်သောအရာများဟို ပြောတတ်အယ်၊ ခေါန်းခင်မှ ကြွလာသောသူဟု အလုံးစုံလို့ရဲ့ အထက်မှာ ဆီအယ်။

³² ကိုယ်တော်ဟု မိမိမျှော်ခံ ကြားခဲ့ရသောအရာလို့ဟို ဟောပြောသော်လည်း ကိုယ်တော်ရဲ့ သက်သေခံချက်ဟို စသူမျှ လက်မခံကြ။

³³ ကိုယ်တော်ရဲ့ သက်သေခံချက်ဟို လက်ခံသောသူဟတော့ အေးလို လက်ခံခြင်းအားဖြင့် ဘုရားသခင်ဟု သစ္စာစောင့်တာဟု အသိမှတ်ပြုအယ်။

³⁴ ဘုရားသခင်ဟု မိမိစေလွှတ်သောသူအား ဝိညာဉ်တော်ဟို အပြေအဝ ချပေးသောကျောနဲ့ အေးသူဟု ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ဟောပြောတတ်အယ်။

³⁵ ခမည်းတော်ဟု သူ့သားတော်ဟို ချစ်ယွေ့ အရာခပ်သိမ်းလို့ဟို သားတော်လက်သို့ ပေးအပ်ပီ။

³⁶ သားတော်ဟို ယုံကြည်သူဟု ထာဝရ အသက်ဟို ရအယ်၊ သားတော်ရဲ့ စကားဟို မနာခံသောသူဟတော့ အသက်ဟို မရဘဲ ဘုရားသခင်ရဲ့ အမျက်တော်ဟု သူ့အပေါ်နှိုက် တည်လိမ့်မယ်။

4

ယေရှုနဲ့ ရှမာရိအမျိုးသမီး

¹ ယေရှုဟ ယောဟန်ထက် ပိုပင်းများလဲ့ တဘွဲများဟို နှစ်ခြင်းပေးလျက်နေတာဟို ဖာရိရှဲလို့ ကြားသိကြအယ်။

² အမန်မှာ ယေရှုတတ်တိုင်း စသူဟိုမှ နှစ်ခြင်း မပေး၊ တဘွဲတော်လို့သာ ပေးခြင်း ဖြစ်အယ်။

³ အဲလိုမို့ ဖာရိရှဲလို့ ကြားကျောင်းဟို ယေရှုသိသောအခါ ယုဒပြေမှ ထွက်ခွာယွေ့ ဂါလိလဲပြေဟို ပြန်သွားအယ်။

⁴ လမ်းတွင် ရှမာရိနယ်ဟို ဖြတ်ယွေ့ သွားရအယ်။

⁵ ယာကုပ်ဟ သူ့ရဲ့ သားယောသပ်အား ပေးလဲ့ မြေကွက်အနီးဆီ ရှမာရိနယ်၊ ရှခါ နာမယ် ဆိသောမြို့ ဟို ရောက်အယ်။

⁶ အေးအရပ်တွင် ယာကုပ်ရဲ့ ယေတွင်း ဆီအယ်။ ယေရှု ဟ ခရီးသွားယွေ့ ပင်ပန်းသဖြင့် ယေတွင်းအနီးတွင် ထိန် နေအယ်။ အေးအချိန်ကား မွန်းတည့်အချိန်ခန့် ဖြစ်အယ်။

⁷ ရှမာရိ အမျိုးသမီးတဦးဟ ယေခပ်ရန် ရောက်ဆီ လာအယ်။ ယေရှုဟ “ငါသောက်ဖို့ ယေပေးမန့်” လို့ အေး အမျိုးသမီးဟို မိန့်လေအယ်။

⁸ သူ့ရဲ့ တဘွဲတော်လို့ဟ အစားအစာဝယ်ရန် မြို့ထဲဟို သွားနေခိုက် ဖြစ်အယ်။

⁹ ရှမာရိအမျိုးသမီးဟ “နင်ဟ ယုဒ အမျိုးသားတ ယောက်ဖြစ်ပါလျက် ရှမာရိ အမျိုးသမီးဖြစ်သူ ကျွန်မ ဆေမှ စလို သောက်ဖို့ တောင်းတုန်း” လို့ မေးအယ်။ အေး

လို့ မေးရလဲ့အကျောန်းမှာ ယုဒလူလို့ဟ ရှမာရိလူလို့ရဲ့ မုတ်နဲ့ ပန်းကန်လို့ဟို အသုံးပြုလေ့ မဆံကြသောကျောန် ဖြစ်အယ်။*

10 ယေရှုဟ “ဘုရားသခင် ပေးလဲ့ ဆုကျေးဇူးနဲ့ နှင့်အား သောက်ဖို့ ယေတောင်းနေသူဟ စသူဖြစ်တာဟို နင်သိရင် အေးသူဆေမှ အသက်ယေဟို တောင်းလိမ့်မယ်၊ အေးသူ ဟလည်း နှင့်အား အေးယေဟို ပေးလိမ့်မယ်” ဟု မိန့်လေ အယ်။

11 အေးအမျိုးသမီးဟ “ဆရာ၊ ယေတွင်းဟ နက်ပင်း ကိုယ်တော်မှာ ခပ်စရာ ယေပိုး မဆီမနဲ့။ ဖယ်နားဟနေ ပင်း အသက်ယေဟို ရမာလုန်း။

12 ငါလို့ ဖိုးဘေး ယာကုပ်ဟ သူတတ်တိုင်းမှစယွေ လူပွဲသင်ယျား၊ တိရစ္ဆာန်များဟ ဟေယေတွင်း ယေဟို သောက်ခဲ့ကြအယ်။ ကိုယ်တော်ဟ အဖ ယာကုပ်ထက်ပင် ကြီးမြတ်သလော” ဟု ဆိုအယ်။

13 ယေရှုဟ “ဟေယေဟို သောက်သောသူတိုင်း နောက် တဖန် ယေငတ် လိမ့်အုံးမယ်၊

14 အဲလိုလဲ ငါပေးလဲ့ ယေဟို သောက်သူဟ နောက် တဖန် ဖယ်တော့မှ ယေငတ်ခြင်းနဲ့ ကင်းလွတ်လိမ့်မယ်။ အမန်တကယ် ငါပေးလဲ့ ယေဟ အဲသူလို့နှိုက် ထာဝရ အ

* 4:9 ယုဒလူလို့ဟ ရှမာရိလူလို့ရဲ့ မုတ်နဲ့ ပန်းကန်လို့ဟို အသုံးပြုလေ့ မဆံကြသောကျောန် ဖြစ်အယ်။ အဲဟာမဟုတ်ရင် ယုဒအမျိုးသားလို့ဟ ရှမာရိအမျိုးသားလို့ရဲ့ စလိုအရာဟိုမျှ အသုံးမပြုခြင်းကျောန် ဖြစ်အယ်။

သက်ဆိုင်ခြင်းအလိုငှာ ထွက်သောစမ်းယေ ဖြစ်လိမ့်မယ်”
ဟု မိန့်လေအယ်။

15 အဲအမျိုးသမီးဟ “ဆရာ၊ ကျွန်မဟ နောက်တခါ
ယေ မငတ်စေရန်နဲ့ ဟေအရပ်ကို လာယွေ့ ယေ မခပ်ရ
အောန် အေးယေဟို ကျွန်မအား ပေးမန့်” ဟု ပြောအယ်။

16 ယေရှုဟ “သွားလော့၊ နင့်ဖိုးအိုဟို ခေါ်ပင်း ဟေဟို
လာလော့” လို့ မိန့်အယ်။

17 အဲအမျိုးသမီးဟ “ကျွန်မမှာ ဖိုးအို မဆိပါ” ဟု
ပြန်ပြောအယ်။

ယေရှုဟ “နင့်မှာ ဖိုးအို မဆိဟု ဆိုတာဟ မန်အယ်။

18 နင့်မှာ ဖိုးအို ငါးယောက် ဆိခဲ့ဖူးပီ၊ အခု နင်နဲ့အတူ
နေသောသူဟ နင်ရဲ့ဖိုးအို မဟုတ်။ နင်ဟ မန်သောစကား
ဟို ငါ့အား ပြောအယ်” ဟု မိန့်လေအယ်။

19 အဲမိန်းမဟ “ဆရာ၊ နင်ဟ ပရောဖက်ဖြစ်ကျောင်းဟို
ကျွန်မ မျော်အယ်။”

20 “ငါ လို့ရဲ့ ဘိုးဘေးများဟ ဟေ တောင်ပေါ်မှာ
ဘုရားသခင်ဟို ဝတ်ပြုကိုးကွယ် ခဲ့ကြအယ်၊ အဲလိုလဲ
ယုဒလူလို့ဟ ဘုရားသခင်ဟို ဝတ်ပြုကိုးကွယ်ရမဲ့ နေရာ
ဟ ယေရုရှလင်မြို့နှိုက် ဆိတာဟု ပြောဆိုကြအယ်” ဟု
ဆောက်အယ်။

21 ယေရှုဟ “အချင်းမိန်းမ၊ ငါ့စကားဟို ယုံလော့၊ ဟေ
တောင်ပေါ်နှိုက် အဲဟာမဟုတ်ရင် ယေရုရှလင်မြို့နှိုက်

လည်းကောင်း ခမည်းတော်ကို ဝတ်ပြုကိုးကွယ်ခြင်း မပြု
တော့မဲ့အချိန် ရောက်ဆီလာလိမ့်မယ်။

²² ရှုမာရီအမျိုးဖြစ်လဲ့ နင်လို့ဟ မိမိလို့တကယ်မသိ
လဲ့ ဘုရားကို ဝတ်ပြုကိုးကွယ်ကြအယ်၊ အဲလိုလဲ ငါလို့
ဟတော့ ငါလို့သိလဲ့ ဘုရားကို ဝတ်ပြုကိုးကွယ်ကြအယ်၊
ပစာကို ကယ်တင်ခြင်းဟ ယုဒအမျိုးသားဆေမှ တဆင့်
သက်ရောက်လာသောကျောနဲ့ ဖြစ်အယ်။

²³ ဝတ်ပြုကိုးကွယ်သူလို့ဟ ခမည်းတော်အား အမန်
စင်စစ်ဖြစ်လဲ့အတိုင်း ဝိညာဉ်တော် တန်ခိုးအားဖြင့် မန်
ကန်စွာ ဝတ်ပြုကိုးကွယ်ရမဲ့အချိန် ရောက်လာမယ်ဖြစ်
ရာ အခုပင် ရောက်လျက်ဆီအယ်၊ အကျောနီးမှာ ခမည်း
တော်ဟ အေးလိုမျိုးသော ဝတ်ပြုကိုးကွယ်သူလို့ဟို အ
လိုဆီအယ်။

²⁴ ဘုရားသခင်ဟ နာမ်ဝိညာဉ် ဖြစ်ယွေ ဘုရားသခင်
အား ကိုးကွယ်သူလို့ဟ နာမ်ဝိညာဉ်နဲ့ သမ္မာတရားအားဖြင့်
ကိုးကွယ်ရမယ်” ဟု မိန့်အယ်။

²⁵ မိန်းမဟ “ခရစ်တော်ဟု ခေါ်သော မေဆီယ ကြွလာ
တာဟို ကျွန်မ သိပါအယ်၊ အေးသခင် ကြွလာသောအခါ
ငါလို့အား အမှုအရာခပ်သိမ်းဟို ဖော်ပြပါလိမ့်မယ်” ဟု
ဆောက်အယ်။

²⁶ ယေရှုဟလည်း “နင်နဲ့ စကားပြောနေသူဟ ငါပင် ဖြစ်
အယ်” ဟု ပြန်ပြောအယ်။

²⁷ အဲအချိန်နှိုက် တဘွဲတော်လို့ ပြန်ရောက်လာ ကြ

အယ်၊ သူလို့ဟ အေးမိန်းမနဲ့ ကိုယ်တော် စကားပြောနေတာကို တွေ့ရသဖြင့် အံ့သြကြအယ်။ အဲလိုလဲ အေးမိန်းမဟို “ပစာဟို နင် အလိုဆီတုန်း” ဟူယွေ့ လည်းကောင်း၊ ကိုယ်တော်အား “ပစာကျောနဲ့ အေးမိန်းမနဲ့ နင် စကားပြောနေတာတုန်း” ဟူယွေ့ လည်းကောင်း စသူမျှ မမေးဆောက်ကြ။

²⁸ အဲပင်းရင် မိန်းမဟ မိမိရဲ့ ယေအိုးဟို ထားခဲ့ယွေ့ မြို့ထဲဟို ပြန်သွားပင်း အဲမှာဆီလဲ

²⁹ “ငါ ပြုခဲ့သမျှသောအရာလို့ဟို ငါ့အား ပြောပြသူဟို လာပင်း ကျေ့ကြပါ။ သူဟ မေဆိုးယ ဖြစ်လိမ့်မယ်လော” ဟု လူလို့အား ဆိုအယ်။

³⁰ အဲလိုမို့ လူလို့ဟ မြို့ထဲမှထွက်ယွေ့ ကိုယ်တော်ဆေဟို လာကြအယ်။

³¹ ဟေအချိန်အတွင်းနှိုက် တဘွဲတော်လို့ဟ “ဆရာ၊ အစားအစာ သုံးဆောင် ပါ” ဟု ကိုယ်တော် အား တောင်းပန်ကြအယ်။

³² အဲလိုလဲ ကိုယ်တော်ဟ “နင်လို့ မသိကြလဲစားဖို့ အစားအစာဟို ငါမှာဆီအယ်” ဟု မိန့်အယ်။

³³ အေးကျောနဲ့ တဘွဲတော်လို့ဟ “ကိုယ်တော်အား တစုံတယောက်သောသူဟ အစားအစာဟို ပို့ပီလော” လို့ အချင်းချင်း စတင်ပင်း မေးကြအယ်။

³⁴ ယေရှုဟ “ငါ့ဟို စေလွှတ်သော သူရဲ့အလိုတော်ဟို ဆောင်ရွက်ယွေ့ သူရဲ့ အမှုဟို ပီးမြောက်စေခြင်းဟ ငါရဲ့

အစားအစာ ဖြစ်အယ်။

³⁵ နင်လို့ဟ ‘နောက်လေးလမျှကြာရင် ကောက်ရိတ်ချိန် ရောက်လိမ့်မယ်’ ဟု ဆိုတတ်ကြအယ် မဟုတ်လော။ အဲလိုလဲ နင်လို့အား ငါဆိုတာဟ လယ်ပြင်လို့ဟို မျော်ကျေ လော့၊ သီးနှံလို့ဟ မှည့်ဝင်းနေပင်း ရိတ်သိမ်းရန် အသင့် ဖြစ်နေပီ။

³⁶ ရိတ်သူဟ အခဟို ခံယူပင်း ထာဝရ အသက်ဆွင် ခြင်းအလိုငှာ သီးနှံများဟို ရိတ်သိမ်းအယ်၊ အဲလိုမို့ စိုက် သူနဲ့ ရိတ်သူလို့ဟ အတူဝမ်းမြောက်ကြလိမ့်မယ်။

³⁷ ‘တဦးဟ စိုက်ယွေ့ နောက်တဦး ရိတ်ရအယ်’ ဟု အေး စကားဟ မန်ကန်လျက် နေအယ်။

³⁸ နင်လို့ မစိုက်မပျိုးလဲ လယ်မှ အသီးအနှံများဟို ရိတ်သိမ်းရန် နင်လို့အား ငါစေလွှတ်အယ်၊ အခြားသော သူလို့ဟ စိုက်ပျိုးလုပ်ဆောင်ကြယွေ့ နင်လို့ဟ အကျိုးဟို ခံစားကြယာအယ်” ဟု မိန့်အယ်။

³⁹ ရှမာရိအမျိုးသမီးဟ “ဟေသူဟ ငါပြုခဲ့သမျှသော အမှုအရာများဟို သက်သေခံခဲ့အယ်” ဟု ဆိုသဖြင့် အေး မြို့ဆီ ရှမာရိလူ အမြောက်အမြားပင် ယေရှုအား ယုံကြည် လာကြအယ်။

⁴⁰ အဲလိုမို့ ရှမာရိလူလို့ဟ ကိုယ်တော်ဆေဟို ရောက်လာ ကြသောအခါ မိမိလို့ဆေတွင် နေပါဟု တောင်းပန်ကြ အယ်၊ ယေရှုဟ အေးအရပ်တွင် နေရက်မျှ နေလေအယ်။

⁴¹ ကိုယ်တော်ရဲ့ တရားဟို ကြားနာရသော ကျောနဲ့

ကိုယ်တော်ဟို ယုံကြည်လာကြသူ အမြောက်အများလည်း ဆီအယ်။

⁴² အေးသူလို့ဟ မိန်းမအား “အခု ငါလို့ဟ ကိုယ်တော် အား ယုံကြည်လာကြတာဟ နင့်စကားကျောနဲ့ မဟုတ်၊ ကိုယ်တော်ရဲ့တရားဟို ငါလို့တတ်တိုင်း ကြားကြရသော ကျောနဲ့ ဖြစ်အယ်၊ ဟေသူဟ လောကရဲ့ ကယ်တင်ဆု င် အစစ်အမန်ပင်ဖြစ်ကျောန်း ငါလို့ သိကြပီ” ဟု ဆိုကြ အယ်။

ယေရှုဟ အရာဆိတဦးရဲ့ သားဟို ကျန်းမာစေခြင်း

⁴³ အေးအရပ်နှိုက် နေရက်နေပင်းနောက် ယေရှုဟ ဂါ လိလဲပြေဟို ကြွလေအယ်။

⁴⁴ ပရောဖက်ဟ မိမိနေရင်းပြေနှိုက် ဂုဏ်သရေမဆီ ကျောန်း ယေရှုတတ်တိုင်း သက်သေခံအယ်။

⁴⁵ ဂါလိလဲပြေသို့ ရောက်သောအခါ ဂါလိလဲပြေသား လို့ဟ ကိုယ်တော်ဟို လက်ခံ ကြိုဆိုကြအယ်၊ ပစာကို ယေရှုလင်မြို့တွင် ကျင်းပခဲ့လဲ့ ပသခါပွဲတော်ဟို သူ လို့တတ်တိုင်းရောက်ခဲ့ကြပွေ့ အေးပွဲတော်အတွင်းနှိုက် ကိုယ်တော်ပြုခဲ့သော အမှုအရာအပေါင်းဟို မျော်ခဲ့ကြ အယ်။

⁴⁶ အေးနောက် ကိုယ်တော်ဟ ယေဟို စပျစ်ယေ ဖြစ် စေခဲ့ရာ ဂါလိလဲပြေ ကာနမြို့ဟို တခါကြွအယ်။ ကပေရ

နောင်မြို့နှိုက် အရာဆိတဦး ဆိယွေ သူရဲ့သားဟ ဖျားနာနေအယ်။

47 ယုဒပြေမှ ဂါလိလဲပြေသို့ ယေရှုကြွလာကျောင်းတိုအဲအရာဆိဟ ကြားသောအခါ မိမိရဲ့ သားဟ သေခါနီး ဖြစ်သောကျောနဲ့ ကိုယ်တော်ဆေတို့ သွားပင်း သားရဲ့ အနာရောဂါတို့ ပျောက်ကင်းစေပါမဲ့အကျောင်း ဆောက်ထားအယ်။

48 ယေရှုဟလည်း “နင်လို့ဟ နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအမှုလို့တို့ မပျော်ရရင် ပစာအခါမှ ယုံကြည်ကြမယ် မဟုတ်” ဟု မိန့်အယ်။

49 အရာဆိဟ “ဆရာ၊ ငါရဲ့သား မသေခင် ကြွလာမန့်” ဟု ဆောက်အယ်။

50 ယေရှုဟလည်း “သွားလော့၊ နင့်သားဟ အသက်ဆွင်လိမ့်မယ်” ဟု မိန့်အယ်။

အေးသူဟ ယေရှုမိန့်လဲ့စကားတို့ ယုံကြည်လျက် သွားလေအယ်။

51 သူဟ လမ်းမှာဆီနေသေးစဉ် သူရဲ့ အစေခံများ ရောက်လာယွေ “နင့်ရဲ့ သားငယ်ဟ သက်သာလာပါပီ” ဟု ပြောကြားကြအယ်။

52 အဲသူဟ “ဖယ်ချိန်နှိုက် သားငယ် ရောဂါသက်သာ သွားတာတုန်း” ဟု မေးသောအခါ အစေခံများဟ “မနေ့ မွန်းလွဲတနာရီခန့်တွင် အဖျားပျောက်အယ်” ဟု ပြန်ဖြေအယ်။

53 အေးအခါ ဖခင်ဖြစ်သူဟု အေးအချိန်သည် “နင့်ရဲ့ သား အသက်ဆုင်လိမ့်မယ်” ဟု ယေရှု မိန့်သောအချိန် ဖြစ်ကျောန်းတို့ သတိရလေအယ်။ အဲလိုမို့ သူနဲ့တကွ အိုင် သူအိုင်သားအပေါင်းလို့ဟု ကိုယ်တော်အား ယုံကြည်ကြ အယ်။

54 ဟေဟ ယုဒပြေမှ ဂါလိလဲပြေတို့ ယေရှု ကြွလာပင်း နောက် ဒုတိယအကြိမ် ပြလဲ့ အံ့ဖွယ်နိမိတ်လက္ခဏာ ဖြစ် အယ်။

5

ယေကန်အနီးရှိ ကျန်းမာစေခြင်း

1 အဲပင်းရင် ယုဒအမျိုးသားလို့ရဲ့ ဘာသာရေးပွဲတော် အတွက် ယေရှုဟု ယေရုရှလင်မြို့တို့ သွားလေအယ်။

2 ယေရုရှလင်မြို့ရှိ သိုးထင်ခါးအနီးမှာ ယေကန် ဆီ အယ်* အေးယေကန်တို့ ဟေဗြဲစကားဖြင့် ဗေသေသဒ †ဟု ခေါ်အယ်။ အေးယေကန်တို့ မုခ်ငါးခုဖြင့် ခြံရံထား အယ်။

3 အဲမုခ်များအောက်တွင် — မျက်စေ့ကန်းသူ၊ ခြေမ စွမ်းသူ၊ လေဖြတ်သူမှ စ ယွေ့ လူနာ အမြောက်အမြား လဲလျောင်းလျက် နေကြအယ်။

* 5:2 ယေရုရှလင်မြို့ရှိ သိုးထင်ခါးအနီးမှာ ယေကန် ဆီအယ်။ အဲဟာမဟုတ်ရင် သိုးထင်ခါးအနီးမှာ ယေကန် ဆီအယ်။ † 5:2 ဗေသေသဒ၊ အချို့ လက်ရေးမူကျမ်းတွင် ဗေသေဒ၊ ဟု ပါဆီအယ်။

4 †

5 အဲ နေရာ တွင် သုံး ဆယ့် ဆစ် နေ ပတ်လုံး မ ကျန်းမာသောသူ လူတယောက် ဆီအယ်။

6 အဲသူလဲလျောင်းနေတာဟို ယေရှု မျော်သောအခါ ကာလကြာမြင့်စွာ ဟေလို လဲလျောင်းနေခဲ့တာဟို သိ အယ်၊ အေးလိုမို့ ကိုယ်တော်ဟ “နင်ဟ ကျန်းမာလိုပါ သလော” ဟု မေးအယ်။

7 အဲသူဟ “ဆရာ၊ ယေ လှုပ်ဆွားလာသောအခါ ငါ့ဟို ယေကန်ထဲသို့ ချပေးမဲ့သူ တယောက်မျှ မဆီမန့်။ ငါဆင်း မယ်ပြုနေစဉ် အခြားသူတယောက်ဟ ဦးရင် ယေကန်ထဲ ဟို ဆင်းသွားတတ်ပါအယ်” ဟု ပြန်ပြောအယ်။

8 ယေရှုဟ “ထလော့၊ နင့်အိပ်ယာဟို ယူယွေ့ လှမ်းသွား လော့” ဟု အေးသူအား မိန့်အယ်။

9 အဲသူဟ ခုတုံး ကျန်းမာလာသဖြင့် မိမိရဲ့ အိပ်ယာဟို ယူယွေ့ လှမ်းသွားလေအယ်။

အေးနေ့ကား ဥပုသ်နေ့ ဖြစ်အယ်။

10 အဲလိုမို့ ယုဒအာဏာပိုင်လိုဟ ကျန်းမာလာသူအား “ခနေ့ဟ ဥပုသ်နေ့ ဖြစ်ယွေ့ နင့်အိပ်ယာဟို ဆောင်ယူခြင်း မှာ ငါလို့ ပညတ်တော်နဲ့ ဆန့်ကျင်နေအယ်” ဟု ဆိုအယ်။

† 5:4 အချို့သော လက်ရေးမူကျမ်းများတွင် အခန်းငယ် ၃၁-၄ ဟို၊ သူလို့ ယေလှုပ်ဆွားဖို့ စောင့်ဆိုင်းနေကြအယ်။
 ၄ ပစာကို ခုတုံးချိန်မှစပင်း သခင်ဘုရားရဲ့ ခေါင်းခင်တမန်တပါးဟ ယေကန်ထဲဟို ဆင်းကာ ယေ ပေါင်းထည့်ထားအယ်။

11 အဲလိုလဲ သူဟ “ငါ့အား ကျန်းမာစေသူဟ ‘နင့်အိပ်ယာဟို ယူယွေ လှမ်းသွားလော့’ လို့ ခိုင်းပါအယ်” ဟု ပြန်ပြောအယ်။

12 အဲလိုမို့ သူ့လို့ဟ “နင့်အား အိပ်ယာဟို ယူယွေ လှမ်းသွားလော့ဟု ဆိုသူဟ စသူလဲ” ဟု သူ့အား မေးကြအယ်။

13 အဲလိုလဲ ကျန်းမာလာသောသူသည် ယေရှုဟ စသူ ဖြစ်တယ်ဆိုတာဟို မသိ၊ အကျောန်းမှာ အဲအရပ်နှိုက် လူအများဆီယွေ ယေရှုဟ မထင်မဆွား ထွက်သွားအယ်။

14 အဲပင်းရင် ယေရှုဟ အေးသူဟို ဗိမာန်တော်ထဲတွင် တွေ့ဆုံသဖြင့် “နားထောင်လော့၊ နင်ဟ အခု ကျန်းမာလာလေပီ၊ နောက်ထပ် အပစ်မလုပ်နဲ့ အဲဟာမဟုတ်ရင် နင်ဟ ဟေထက် ဆိုးရွားသောအဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်” ဟု မိန့်လေအယ်။

15 အဲပင်းရင် သူဟ ထွက်သွားယွေ မိမိအား ကျန်းမာစေသောသူမှာ ယေရှုဖြစ်ကျောန်း ယုဒအာဏာပိုင်လို့အား ပြောလေအယ်။

16 အေးလိုမို့ ဟေအမှုအရာဟို ဥပုသ်နေ့နှိုက် ပြုသော ကျောန် ယုဒအာဏာပိုင်လို့ဟ ယေရှုအား ညှဉ်းဆဲကြအယ်။

17 ယေရှုဟလည်း “ငါ့ခမည်းတော်ဟ အခုတိုင်အောက် အလုပ်လုပ်တာ ဖြစ်ယွေ ငါလည်း အလုပ်လုပ်အယ်” ဟု သူလို့အား ပြန်ပြောလေအယ်။

18 အဲ အ ကျော န်း ကျော န်း ယုဒ အာဏာပိုင် လို့ ဟ

ကိုယ်တော်ဟို သတ်ရန် ပို့ယွေ့ ကြိုးစားဆွာကြအယ်၊
ဥပုသ်နေ့ဟို ဖောက်ဖျက်ရုံမက ဘုရားသခင်ဟို မိမိရဲ့
အဖဟုခေါ်လျက် မိမိတတ်တိုင်း ဘုရားနဲ့ တန်းတူထား
သောကျောနဲ့ ဖြစ်အယ်။

သားတော်ရဲ့ အခွင့်အာဏာ

¹⁹ ယေရှုဟ ယုဒအာဏာပိုင်လို့အား “နင်လို့အား ငါ
အမန်ဆိုအယ်၊ ခမည်းတော်ပြုလဲ့ အမှုအရာများဟို မျော်
ယွေ့ပြုခြင်းမှတပါး အခြားစလိုအရာဟိုမျှ မိမိတတ်တိုင်း
မပြုနီနီ၊ ပစကို့ ခမည်းတော် ပြုသမျှအတိုင်း သား
တော်လည်း ပြုအယ်။

²⁰ ခမည်းတော်ဟ သားတော်ဟို ချစ်သဖြင့် မိမိပြုသမျှ
သောအမှုအရာများဟို သားတော်အား ပြသအယ်။ ဟေ
အမှုအရာများထက်ပင် ကြီးစွာသောအမှုအရာများဟို ပြု
ရန် ခမည်းတော်ဟ သားတော်အား ပြသပေးမယ် ဖြစ်ယွေ့
နင်လို့ဟ အံ့ဩကြလိမ့်မယ်။

²¹ ခမည်းတော်ဟ သေလွန်သောသူလို့ဟို အသက်ဆိုင်
စေသလို အဲတိုင်းတိုင်း သားတော်ဟလည်း မိမိအလိုဆီ
သူလို့ဟို အသက်ဆိုင်စေအယ်။

²² ခမည်းတော်ဟ စသူဟိုမျှ တရားစီရင်တော်မမူ။
သားတော်အား တရားစီရင် ပိုင်ခွင့်ဆီသမျှဟို ပေးအပ်
ထားအယ်။

²³ အဲလိုမျိုး လူအပေါင်းလို့ဟ ခမည်းတော်အား ရှိသေကြ
လဲ့တိုင်း သားတော်အား ရှိသေကြရမယ်။ သားတော်အား

မရှိသောသူဟု သားတော်ကို စေလွှတ်သော ခမည်းတော်အား မရှိသောသူ ဖြစ်အယ်။

24 “နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့ စကားကို ကြားယွေ့ ငါ့ကို စေလွှတ်သောသူကို ယုံကြည်သောသူဟု ထာဝရအသက်ကို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းကို မခံရဘဲ သေခြင်းမှ အသက်ဆွင်ခြင်းကို ကူးမြောက်သောသူ ဖြစ်အယ်။

25 နင်လို့အား ငါ အမန်ဆိုတာဟ သေလွန်သောသူလို့ဟ ဘုရားသခင်ရဲ့ သားတော်အသံကို ကြားယွေ့ ကြားသောသူလို့ဟ အသက်ဆွင်ရမဲ့အချိန် ရောက်လာမယ်ဖြစ်ရာ အခုပင် ရောက်လာလေပီ။

26 အကျောန်းမှာ ခမည်းတော်ဟ မိမိနှိုက် အသက်ဆွင်လွဲတိုင်းတိုင်း သားတော်ကိုလည်း မိမိနှိုက် အသက်ဆွင်စေခြင်းငှာ အခွင့်ပေးအယ်။

27 သားတော်ဟ လူသားဖြစ်သောကျောန်း ခမည်းတော်ဟ တရားစီရင်ခြင်း အခွင့်ကိုလည်း သားတော်အား ပေးပီ။

28 ဟေအမှုအရာကို နင်လို့ မအံ့ဩကြနဲ့၊ လုတ်တိုင်းမှ လူသေလို့ဟ သားတော်ရဲ့ အသံတော်ကို ကြားယွေ့၊

29 ထွက် လာ ကြ မဲ့ အချိန် ကျ ရောက် လိမ့် မယ်။ အကျင့်ကောင်းကို ပြုခဲ့သူလို့ဟ ထမြောက်ယွေ့ အသက်ဆွင်လိမ့်မယ်၊ ဆိုးညစ်သောအမှုကို ပြုကျင့်သောသူလို့ဟလည်း ထမြောက်ယွေ့ အပစ်စီရင်ခြင်းကို ခံရ

လိမ့်မယ်။

ယေရှုရဲ့ သက်သေခံများ

30 “ငါဟာ မိမိအလိုအလျောက် စလိုအရာဟိုမှ မပြုနိုင်နဲ့၊ ငါဟာ ကြားရလဲ့အတိုင်းသာ တရားစီရင်ယွေ့ ကိုယ့်အလိုမဟုတ်ဘဲ ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်ဟို လိုက်နာသောကျောက်ခဲရဲ့ စီရင် ဆုံးဖြတ်ချက်ဟာ မန်ကန်အယ်။

31 “ငါဟာ မိမိရဲ့ အကျောက်ခံဟို သက်သေခံရင် ငါရဲ့ သက်သေခံချက်ဟာ မန်ကန်မှု မဆီ။

32 အဲလိုလဲ ငါ့အကျောက်ခံဟို သက်သေခံသောသူ တပါးဆီအယ်၊ သူဟာ ငါ့အကျောက်ခံ သက်သေခံချက်ဟာ မန်အယ်ဆိုတာ ငါသိအယ်။

33 နင်လို့ဟာ ယောဟန်ဆေဟို နင်လို့ရဲ့ သတင်းသယ်ဆောင်သူများ စေလွှတ်ခဲ့ကြအယ်၊ သူဟာ သမ္မာတရားဘက်နှိုက် သက်သေခံအယ်။

34 အဲကျောက်ခံ လူရဲ့ သက်သေခံချက်ဟို ငါ ခံယူတာ မဟုတ်၊ အဲလိုလဲ နင်လို့ ကယ်တင်ခြင်း ခံရစေရန် ဟေစကားဟို ငါပြောအယ်။

35 ယောဟန်ဟာ တောက်လောင်ယွေ့ ထွန်းလင်းသော မီးဖူးလိုမျိုး ဖြစ်အယ်၊ နင်လို့ဟာ သူရဲ့ အလင်းနှိုက် ခဏသာ ပျော်မွေ့ လိုကြအယ်။

36 အဲလိုလဲ ယောဟန်ရဲ့ သက်သေခံချက်ထက် ကြီးမြတ်လဲ သက်သေခံချက် ငါ့မှာ ဆီအယ်၊ ခမည်းတော် ငါ့အား ပေးအပ်သဖြင့် ခုတိုး ငါ ပီးမြောက်အောင် လုပ်ဆောင်ဖို့ ဆီလဲအရာများဟ ငါ့ဟို ခမည်းတော် စေလွှတ်ကျောက် သက်သေခံကြအယ်။

37 ငါ့ဟို စေလွှတ်သော ခမည်းတော် တတ်တိုင်း ဟလည်း ငါ့အကျောက်ဟို သက်သေခံအယ်။ နင်လို့ဟ ခမည်းတော်ရဲ့ အသံဟို ပစာအခါမျှ မကြားဝူးကြ အဲဟာ မဟုတ်ရင် ပုံသဏ္ဌာန်တော်ဟိုလည်း မမျှော်ဝူးကြ၊

38 ခမည်းတော် စေလွှတ်သောသူဟို မယုံကြည်ကြလဲ အတွက် နှုတ်ကပတ်တော်ဟ နင်လို့ရဲ့ စိတ်နေလုံးတွင် မကိန်းအောင်း။

39 ကျမ်းစာဟို ဆာဖေယွေ ထာဝရအသက်ဟို တွေ့ဆံလိမ့်မယ်ဟု နင်လို့ ထင်မှတ်ကြသောကျောက် ကျမ်းစာဟို လေ့လာကြအယ်။ အေးကျမ်းစာပင် ငါ့အကျောက်ဟို သက်သေခံအယ်၊

40 အဲလိုလဲ နင်လို့ဟ အသက်ဟို ရဆီရန် ငါ့ဆေဟို လာခြင်းငှာ အလိုမဆီ။

41 “ငါဟ လူလို့ဆေမှရသော ဘုန်းအသရေဟို မခံမယူ၊

42 အဲလိုလဲ နင်လို့အကျောက်ဟို ငါ သိအယ်။ နင်လို့စိတ်နေလုံးတွင် ဘုရားသခင်ဟို ချစ်ခြင်း မဆီကြ။

43 ငါဟ ခမည်းတော်ရဲ့ အခွင့်အာဏာနဲ့ ရောက်ဆီလာ

သော်လည်း နင်လို့ဟ ငါ့ကို လက်မခံကြ၊ အခြားသူတစ်ဦး
တယောက်ဟ ကိုယ်ပိုင်အခွင့်အာဏာနဲ့ ရောက်ဆီလာပါမူ
နင်လို့ လက်ခံကြလိမ့်မယ်။

⁴⁴ နင်လို့ဟ အခြားသူတယောက်ရဲ့ ဘုန်းအသရေ
ဟို လက်ခံလိုကြအယ်၊ အဲလိုလဲ တဆူတည်းဆိုသော
ဘုရားသခင်ရဲ့ ချီးမွမ်းဂုဏ်ပြုခြင်းဟို ခံရရန် မကြိုးစား
ကြ၊ အဲလိုမို့ နင်လို့ဟ ငါ့ကို စလို ယုံကြည်နိုင်ကြမှာတုန်း။

⁴⁵ ငါဟ နင်လို့အား ခမည်းတော်ရဲ့ ဆွေတော်နှိုက် အ
ပစ်တင်စွပ်စွဲလိမ့်မယ်ဟု မထင်ကြနဲ့။ နင်လို့အား အပစ်
တင်မဲ့သူဟ နင်လို့ ကိုးစားသော မောရှေပင် ဖြစ်အယ်။

⁴⁶ မောရှေဟ ငါအကျော့နဲ့ဟို ရေးထားတာဖြစ်ယွေ နင်
လို့ဟ မောရှေဟို ယုံကြည်ခဲ့ရင် ငါ့ကိုလည်း ယုံကြည်ကြ
လိမ့်မယ်။

⁴⁷ အဲလိုလဲ နင်လို့ဟ မောရှေ ရေးသားဖော်ပြချက်များ
ဟို မယုံကြည်ကြသဖြင့် စလို ငါ့စကားဟို ယုံနိုင်ကြမှာ
တုန်း” ဟု မိန့်လေအယ်။

6

ယေရှုဟ လူငါးထောင်ဟို ကျွေးမွေးခြင်း

(မသဲ ၁၄.၁၃-၂၁; မာကု ၆.၃၀-၄၄; လုကာ ၉.၁၀-
၁၇)

¹ အဲပင်းရင် ယေရှုဟ ဂါလိလဲအိန် တိဗေရိအိန် ဟု
လည်း ခေါ်သော ဟို ကူးလေအယ်။

² လူနာများအား ရောဂါပျောက်ကင်းစေလွှဲ နိမိတ်လက္ခဏာကို တွေ့မျှော်ခဲ့ကြသောကျောက် လူအုပ်ကြီးဟု နောက်တော်ကို လိုက်ကြအပ်၏။

³ ယေရှုဟု တောင်ပေါ်ကို တက်ယွေ့ သူ့ရဲ့ တဘွဲတော် လို့နဲ့အတူ ထိန်အပ်၏။

⁴ ယုဒအမျိုးသားလို့ရဲ့ ပသခါပွဲရောက်ရန် အချိန် နီးလာပြီ။

⁵ ယေရှုဟု ဝေ့ကျွေ့ပင်း မိမိဆေသို့ လူအုပ်ကြီး လာနေတာကို မျှော်ပင်း “ဟေသူလို့စားရန် အစားအစာ အလုံအလောက်ကို ပစာမှာ ဝယ်ရမှာလုနီး” ဟု ဖိလိပ္ပုအား မေးအပ်၏။

⁶ ဟေလိုမေးခြင်းမှာ ဖိလိပ္ပုကို စမ်းသပ်လိုယွေ့ ဖြစ်အပ်၏။ အမန်တကယ် ကိုယ်တော်ဟု သူပစာလုပ်မယ်ဆိုတာ သိဆိပင်း ဖြစ်အပ်၏။

⁷ ဖိလိပ္ပုဟု “လူတိုင်းအတွက် ကတစ်စီကျွေးရန် ငွေဒင်္ဂါး* ၂၀၀ ဖိုးနဲ့ ဝယ်ရင်တောင်မှ မုန့်လုံလောက်မယ် မဟုတ်ပါ” ဟု ပြန်ဖြေအပ်၏။

⁸ ရှိမုန့် ပေတရုရဲ့ ညီ အိန္နုဒြေ နာမယ်ဆိုသော သူ့ရဲ့ တဘွဲတော်တယောက်ဟု။

⁹ “ဟေနေရာတွင် မုယောမုန့်ငါးလုံးနဲ့ ငါးနေကောင်ပါသော လပွဲသူငယ်တယောက် ဆိပါအပ်၏။ အဲလိုလဲ ဟေလောက်များသော လူလို့အား လောက်အောက် ကျွေးနိုင်

* 6:7 **ငွေဒင်္ဂါး**။ ငွေဒင်္ဂါးတပြားဟု ကျေးလက် အလုပ်သမားတဦးရဲ့ နေ့စဉ် အားခ ဖြစ်အပ် (ရှု မ ၂၀.၂)။

မယ် မဟုတ်ပါ” ဟု ဆောက်အယ်။

10 ယေရှုဟ “လူလို့အား ထိန်စေကြလော့” ဟု မိန့်အယ်။
အဲအရပ်တွင် မြက်ထူထပ်လျက် ဆီအယ်။ ၅,၀၀၀ ခန့်
လောက်ဆိုလဲ ယောက်ျားလို့ဟ မြက်ခင်းပေါ်တွင် ထိန်ကြ
အယ်။

11 အဲပင်းရင် ယေရှုဟ မုန့်ဟိုယူယွေ ဘုရားသခင်အား
ကျေးဇူးတော်ဟို ချီးမွမ်းပင်း ထိန်နေသော သူလို့အား
ဝေငှပေးအယ်။ သူဟ ငါးဟိုလည်း အဲတိုင်းတိုင်းပြုပင်း
လူလို့ဟ သူလို့ အလိုဆိုလဲအတိုင်း ရကြအယ်။

12 အဲသူလို့ဟ ဝစ္စ စားကြပင်းသောအခါ ကိုယ်တော်
ဟ “စားပင်းသော မုန့်အပိုင်းအစများဟို အလေလွင့်မဖြစ်
ရအောင် သိမ်းကြလော့” ဟု တဘွဲတော်လို့အား မိန့်အယ်။

13 အဲလိုမို့ တဘွဲတော်လို့ဟ ကောက်သိမ်းကြရာ လူလို့
စားခဲ့သော မုယောငါးလုံးမှ စားပင်းသော အပိုင်းအစများ
ဟို တောင်းတဆယ့်နေတောင်း အပြေရကြအယ်။

14 ဟေ လို ကိုယ်တော် ပြ သော အံ့ဩဖွယ် နိမိတ်
လက္ခဏာဟို မျော်ကြရသောသူလို့ဟ “ဟေသူဟ လောက
ဟို ကြွလာမယ်ဟုဆိုသော ပရောဖက်†အမန်ပင် ဖြစ်
အယ်” ဟု ဆိုကြအယ်။

15 ယေရှုဟ အေးသူလို့လာယွေ မိမိအား အတင်း
ခေါ်ဆောင်ကာ ဘုရင်မြှောက်ကြမယ်ဟို သိသဖြင့် သူ
တတ်တိုင်း တောင်ပေါ်ဟို တဖန်ထွက်သွားအယ်။

† 6:14 ပရောဖက်၊ ရှု ၁.၂၁။

ယေရှုဟ ယေပေါ်မှာ လမ်းဆောက်ခြင်း

(မသံ ၁၄.၂၂-၃၃; မာကု ၆.၄၅-၅၂)

¹⁶ ညခင်းအချိန်ရောက်သောအခါ ယေရှုရဲ့ တဘွဲတော် လို့ဟ ဂါလိလဲအိန်ဟို ဆင်းသွားကြအယ်။

¹⁷ လှေပေါ်သို့ တက်ကြပင်းရင် အိန်တဖက်ကမ်းဆီ က ပေရနောင်မြို့ဆေဟို ပြန်သွားကြအယ်။ ညရောက်လာ သော်လည်း ယေရှုဟ သူလိုဆေဟို မရောက်သေး။

¹⁸ အဲအချိန်နှိုက် လေပြင်းကျရောက်နေသဖြင့် အိန် တွင် လှိုင်းထလာအယ်။

¹⁹ တဘွဲတော် လို့ဟ သုံးလေးမိုင်ခန့် လှော်ခတ်ပင်း သောအခါ ယေရှု ယေပေါ်မှာ လမ်းဆောက်ယွေ့ မိမိလို့ လှေအနီးသို့ ကြွလာတာဟို မျော်ကြအယ်။ အေးအခါ သူ လို့ဟ ကြောက်ရွံ့ကြအယ်။

²⁰ ယေရှုဟ “မကြောက်ကြနဲ့၊ ငါပင် ဖြစ်အယ်” ဟု မိန့် အယ်။

²¹ အဲအခါ သူလို့ဟ လိုလိုလားလားပင် လှေပေါ်ဟို ခေါ် ဖိတ်ကြအယ်။ လှေဟ သူလို့သွားရန် ရည်ရွယ်ထားသော ကမ်းခြေသို့ ခုတုံး ရောက်ကြအယ်။

လူလို့ဟ ယေရှုဟို ဆွာကြခြင်း

²² နောက်တနေ့နှိုက် အိန်တဖက်ကမ်းတွင် နေရစ်ခဲ့ သော လူအုပ်လို့ဟ အေးအရပ်နှိုက် လှေတစင်းတည်းဆီ ခဲ့တာဟို အမှတ်ရကြအယ်။ အေးလှေတွင် ယေရှုဟ တ

ဘဲတော်လို့နဲ့ မသွားဘဲ တဘဲတော်လို့သာ ထွက်ခွာသွားကြတာဟို သူလို့ သိကြအယ်။

²³ တိဗေရိမြို့မှ အခြားလှေများဟာ သခင်ဘုရားကျေးဇူးတော်ဟို ချီးမွမ်းယွေ့ လူလို့အား မုန့်ဟို ကျွေးမွေးခဲ့လဲ အရပ်အနီးဟို ရောက်လာကြအယ်။

²⁴ လူအုပ်ဟာ အေးအရပ်နှိုက် ယေရှုမှစယွေ့ တဘဲတော်လို့ မပါဆီကျောန်းဟို သိမျော်သဖြင့် အေးလှေများပေါ်သို့ တက်ပင်း ယေရှုဟို ဆာရန် ကပေရနောင်မြို့ဟို သွားကြအယ်။

အသက်မုန့်ဖြစ်သော ယေရှု

²⁵ အိန်တဖက်ကမ်းတွင် ယေရှုဟို တွေ့ကြသောအခါ သူလို့ဟာ “ဆရာ၊ ဟေအရပ်ဟို ပစာအချိန် ကြွလာမှာတုန်း” ဟု မေးဆောက်ကြအယ်။

²⁶ ယေရှုဟာ “နင်လို့အား ငါ အမန်ဆိုတာဟာ နင်လို့ ငါ့ဟို ဆာကြခြင်းမှာ ငါပြလဲ့ နိမိတ်လက္ခဏာများဟို မျော်ရသောကျောန် မဟုတ်၊ မုန့်ဟို စားယွေ့ ဝသောကျောန်သာ ဖြစ်အယ်။

²⁷ ပုပ်ပျက်တတ်သော အစားအစာအတွက် မဟုတ်ဘဲ လူသားဟာ နင်လို့ဟို ပေးမဲ့ ထာဝရ အသက်တိုင်အောင် တည်မြဲသော အစားအစာအတွက် လုပ်ဆောင်ကြလော့။ အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဟာ အဲလူသားဟို အသိအမှတ်ပြုအယ်” ဟု မိန့်အယ်။

28 အဲပင်းရင် သူလို့ဟလည်း “ငါလို့ဟ ဘုရားသခင် အလိုတော်ဆီလဲ့အရာဟို ဆောင်ရွက်နိန်ရန် စလို ပြုရမှာ တုန်း” ဟု သူ့ဟို မေးဆောက်ကြအယ်။

29 ယေရှုဟ “ဘုရားသခင် နင့်ဟို လုပ်စေချင်တဲ့အရာ ဟ ဘုရားသခင် စေလွှတ်သောသူဟို ယုံကြည်ရန်ပင် ဖြစ် အယ်” ဟု ပြန်ဖြေအယ်။

30 အဲသူလို့ဟ “အဲလိုမို့ ငါလို့ မျော်ယွေ ကိုယ်တော်ဟို ယုံကြည်နိန်စေရန် ပစာ နိမိတ်လက္ခဏာဟို ပြရမှာတုန်း၊ ပစာအမှုဟို လုပ်ဆောင်ရမှာတုန်း၊

31 ကျမ်းစာတွင် ‘ကိုယ်တော်ဟ အေးသူလို့စားရန် ခေါ် န်းခင်မှ မုန့်ဟို ချပေးအယ်’ ဟု ပါဆိလဲ့အတိုင်း ငါလို့ရဲ့ ဘိုးဘေးများဟ တောကန္တာရတွင် မနုန့်မုန့်ဟို စားရကြ အယ်” ဟု ဆောက်ကြအယ်။

32 ယေရှုဟ “နင်လို့အား ငါ အမန် ဆိုအယ်၊ မောရှေဟ နင်လို့အား ခေါ်န်းခင်မှ မုန့်ဟို ပေးတာ မဟုတ်၊[‡] ငါ့ခမည်း တော်ဟ နင်လို့အား ခေါ်န်းခင်မှ အမန်ဖြစ်သော မုန့်ဟို ပေးအယ်။

33 အကျော့န်းမှာ ဘုရားသခင်ရဲ့ မုန့်ဟ ခေါ်န်းခင်မှ ဆင်းသက်ယွေ လောကီသားလို့အား အသက်ဟို ပေး သောသူ ဖြစ်အယ်” ဟု မိန့်အယ်။

34 အဲအခါ သူလို့ဟ “သခင်ဘုရား၊ အေးမုန့်ဟို ငါလို့ အား အစဉ်ပေးပါ” ဟု ဆောက်ကြအယ်။

[‡] 6:32 မောရှေဟ နင်လို့အား ခေါ်န်းခင်မှ မုန့်ဟို ပေးတာ မဟုတ်၊ အဲဟာမဟုတ်ရင် နင်လို့အား မောရှေ ပေးတာ မဟုတ်။

35 ယေရှုဟု သူလို့အား “ငါဟု အသက်မုန့် ဖြစ်အယ်၊ ငါ့ဆေဟို လာသောသူဟု ပစာအခါနှိုက်မျှ ဆာငတ်လိမ့်မယ် မဟုတ်၊ ငါ့ဟို ယုံကြည်သောသူဟုလည်း ပစာအခါမျှ ယေငတ်လိမ့်မယ် မဟုတ်။

36 အခု နင်လို့ဟု ငါ့ဟို မျော်ကြသော်လည်း မယုံကြည်ကြဟု ငါ ဆိုခဲ့ပီ။

37 ငါ့အား ခမည်းတော် ပေးသောသူအပေါင်းလို့ဟု ငါ့ဆေဟို လာကြလိမ့်မယ်။ ငါ့ဆေ လာသောသူဟို ငါဟု ပစာအခါမျှ ပစ်ပယ်လိမ့်မယ် မဟုတ်၊

38 ပစာကို ငါဟု ငါ့အလိုတော်အတိုင်း ခေါ်ခင်ဘုံမှ ဆင်းသက်လာတာ မဟုတ်ဘဲ ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်အတိုင်း ဆောင်ရွက်ရန် လာတာဖြစ်အယ်။

39 ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်မှာ ကိုယ်တော်ပေးထားသော သူအပေါင်းလို့တွင် တစုံတယောက်မျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့နှိုက် ဆုင်ပြန်ထမြောက်ရန် ဖြစ်အယ်။

40 သားတော်ဟို ဖူးမျော်ယွေ ယုံကြည်လာသူအပေါင်းလို့ဟု ထာဝရအသက်ဟို ရစေရန် ငါ့ခမည်းတော် အလိုတော် ဆီအယ်၊ ငါဟုလည်း သူလို့အား နောက်ဆုံးသောနေ့နှိုက် ဆုင်ပြန်ထမြောက်စေမယ်” ဟု မိန့်လေအယ်။

41 ကိုယ်တော်ဟု “ငါသည် ခေါ်ခင်ဘုံမှ ဆင်းသက်သောမုန့် ဖြစ်အယ်” ဟု မိန့်သဖြင့် လူလို့ဟု စတင်ညည်းညူကြအယ်။

42 သူလို့ဟလည်း “ဟေသူဟ ယောသပ်ရဲ့ သား ယေရှု မဟုတ်လော၊ သူ့မိဘများဟို ငါလို့သိကြတာ မဟုတ်လော၊ အခု သူဟ ပစကျောနဲ့ ‘ငါဟ ခေါင်းခင်ဘုံမှ ဆင်းသက်လာအယ်’ ဟု ဆိုရတုန်း” ဟု ပြောကြအယ်။

43 ယေရှုဟ “နင်လို့တတ်တိုင်းကြားတွင် အပစ်မတင်ကြနဲ့” ဟု ပြန်ဖြေအယ်။

44 “ငါ့ဟို စေလွှတ်သော ခမည်းတော် မပို့ဆောင်ရင် စသူမှ ငါ့ဆေဟို မလာနိုင်၊ ငါ့ဆေ လာသောသူဟို ငါဟ နောက်ဆုံးသောနေ့၌ ဆင်ပြန်ထမြောက်စေမယ်။

45 ပရောဖက်ကျမ်းများတွင် ‘အေးသူအပေါင်းလို့ဟ ဘုရားသခင် သွန်သင်ခြင်းဟို ခံရသောသူများ ဖြစ်ကြလိမ့်မယ်’ ဟု ရေးထားအယ်။ ခမည်းတော်ဆေ၌ ကြားယွေ နည်းခံယူသောသူတိုင်းဟ ငါ့ဆေဟို လာကြအယ်။

46 ဟေလိုပြောရာ၌ ခမည်းတော်ဟို မျော်ဖူးသူ တစုံတယောက်ဆိုတာဟု မဆိုလို၊ ဘုရားသခင်ဆေမှ ကြွလာသူတဦးတည်းသာ ခမည်းတော်ဟို မျော်ခဲ့အယ်။

47 နင်လို့အား ငါ အမန်ဆိုတာဟ ငါ့ဟို ယုံကြည်သောသူဟ ထာဝရ အသက်ဟို ရအယ်။

48 ငါဟ အသက်မုန့် ဖြစ်အယ်။

49 နင်လို့ရဲ့ ဖိုးဘေးများဟ တောကန္တာရ၌ မနနမုန့်ဟို စားခဲ့ပေမဲ့ သူလို့ဟ သေဆုံးသွားကြအယ်။

50 အဲလိုလဲ ဟေမုန့်ဟို စားသုံးသောသူဟ သေခြင်းနဲ့ ကင်းလွတ်မဲ့အကျောနဲ့ ခေါင်းခင်ဘုံမှ ဆင်းသက်သော

မုန့်ဖြစ်အယ်။

51 ငါဟ ခေါင်းခင်မှ ဆင်းသက်သော အသက်မုန့် ဖြစ်အယ်။ စသူမဆို ဟေမုန့်ဟို စားရင် ထာဝရ အသက်ဆိုင်လိမ့်မယ်။ လောကီသားလို့ အသက်ဆိုင်ဖို့ ငါပေးလဲ့မုန့်ဟ ငါရဲ့အသား ဖြစ်အယ်” ဟု မိန့်အယ်။

52 အဲအခါ ယုဒလူလို့ဟ “ဟေသူဟ သူရဲ့အသားဟို ငါလို့စားရန် စလို ပေးနိန်မှာတုန်း” ဟု သူလို့တတ်တိုင်း စတင် ငြင်းခုံကြအယ်။

53 ယေရှုဟ “နင်လို့အား ငါ အမန်ဆိုအယ်၊ လူသားရဲ့ အသားဟို မစား၊ သူရဲ့ အသွေးဟို မသောက်ရင် နင်လို့ နှိုက် အသက်မဆိ။

54 ငါ့အသားဟို စားယွေ့ ငါ့အသွေးဟို သောက်သော သူဟ ထာဝရအသက်ဟို ရအယ်၊ ငါဟလည်း နောက်ဆုံး သောနေ့နှိုက် အေးသူအား ဆိုင်ပြန်ထမြောက်စေမယ်။

55 အကျောန်းမှာ ငါ့အသားဟ စစ်မန်သော စားစရာဖြစ်ပင်း ငါရဲ့ အသွေး စစ်မန်သော သောက်စရာ ဖြစ်အယ်။

56 ငါ့အသားဟို စားယွေ့ ငါရဲ့ အသွေးဟို သောက်သော သူဟ ငါနှိုက် တည်အယ်၊ ငါဟလည်း အေးသူနှိုက် တည်အယ်။

57 အသက်ဆိုင်သော ခမည်းတော်ဟ ငါ့ဟို စေလွှတ်ယွေ့ ငါဟ ခမည်းတော်ကျောန့် အသက်ဆိုင်သလို ငါ့အသားဟို စားသောသူလည်း ငါ့ကျောန့် အသက်ဆိုင်လိမ့်မယ်။

58 ဟေဟာဟ ခေါင်းခင်ဘုံမှ ဆင်းသက်သော မုန့်ဖြစ်အယ်။ နင်လို့ ဖိုးဘေးများ စားသုံးခဲ့လဲ မုန့်လိုမျိုး မဟုတ်ဘဲ၊ အေးမုန့်ဟို စားလဲသူဟလည်း နောက်မှာ သေကြရအယ်။ ဟေမုန့်ဟို စားသောသူဟ အစဉ်မပြတ် အသက်ဆုင်လိမ့်မယ်” ဟု မိန့်လေအယ်။

59 ယေရှုဟ ကပေရနောင်မြို့နှိုက် သွန်သင်စဉ် ဟေအကျောင်းအရာများဟို တရားဇရပ်တွင် မိန့်အယ်။

ထာဝရအသက်နဲ့ ဆိုင်သောစကားများ

60 သူ့ရဲ့ တဘွဲတော်များဟ အဲစကားဟို ကြားယွေ့ သူလို့ဟ “ဟေသွန်သင်ချက်လို့ဟ ရမ်းဆွဲခက်ခဲအယ်။ စသူနားထောင်နိုင်မှာတုန်း” ဟု ဆိုကြအယ်။

61 တဘွဲတော်လို့ အဲ လို့ ညည်းတွားနေကြတာဟို ယေရှု သိသဖြင့် “ဟေစကားကျောနဲ့ နင်လို့ စိတ်ပျက်ကြသလော။

62 အဲပင်းရင် လူသားဟ မိမိနေရင်းအရပ်ဆေ တက်ကြွတာဟို မျော်ကြရင် နင်လို့ စလို ထင်တုန်း။

63 ဘုရားသခင်ရဲ့ ဝိညာဉ်တော်သာ အသက်ဟို ဆုင်စေနိုင်အယ်။ လူလို့ရဲ့ တန်ခိုးဟ စလိုမျှ မတတ်နိုင်။ နင်လို့အား ငါပြောသောစကားဟ အသက်ဆုင်စေလဲ့ ဝိညာဉ်တော်နဲ့ ဆိုင်အယ်။

64 အဲလိုလဲ နင်လို့တွင် မယုံကြည်သောသူအချို့ ဆီအယ်” ဟု မိန့်လေအယ်။ အဲလို မိန့်လဲ့အကျောင်းမှာ မယုံကြည်သောသူလို့ဟ စသူလို့ဖြစ်ကြတာဟို လည်းကောင်း၊

မိမိတို့ သစ္စာဖောက်မဲ့သူဟု စသူဖြစ်တာတို့ ယေရှုဟု အစဦးဟပင် သိသောကျောန်း ဖြစ်အယ်။

⁶⁵ ကိုယ်တော်ဟ “အဲအကျောန်းကျောန်း ခမည်းတော်ဟ အခွင့်မပေးရင် စသူမျှ ငါ့ဆေတို့ မလာနိုင်ဟု နင်လို့အား ငါပြောခဲ့ပီ” ဟု မိန့်အယ်။

⁶⁶ အဲအချိန်မှစယွေ တဘွဲတော်လို့ထဲမှ အများစုဟ ပြန်လှည့်သွားပင်း ကိုယ်တော်နဲ့အတူ မလိုက်ပါတော့ဘဲ နေကြအယ်။

⁶⁷ အဲလိုမို့ ယေရှုဟု တဘွဲတော် ဆယ့်နေယောက်လို့ အား “နင်လို့ဟလည်း ငါဆေမှ ထွက်ခွာ သွားလို့ကြသလော” ဟု မေးခဲ့အယ်။

⁶⁸ ရှိမုန် ပေတရုဟ “သခင်ဘုရား၊ ငါလို့ဟ စသူဆေတို့ သွားရမှာတုန်း၊ ထာဝရအသက်နဲ့ဆိုင်သော စကားလို့ဟ ကိုယ်တော်နှိုက်သာ ဆိပါအယ်။

⁶⁹ ကိုယ်တော်ဟ ဘုရားသခင်ဆေမှ ကြွလာသော သန့်ဆင်းသောသူဖြစ်ကျောန်းဟိုလည်း ငါလို့ ယုံကြည်ပင်း သိကြအယ်” ဟု ဆောက်အယ်။

⁷⁰ ယေရှုဟု “ငါဟ တဆယ့်နေပါးသော နင်လို့တို့ ရွေးချယ်တာ မဟုတ်လော၊ အဲလိုလဲ နင်လို့ထဲမှ တဦးဟ နတ်ဆိုး ဖြစ်အယ်” ဟု ပြန်ပြောအယ်။

⁷¹ တဆယ့် နေပါးသော တဘွဲတော် အဝင် ဖြစ်သော်လည်း ကိုယ်တော်တို့ သစ္စာဖောက်မဲ့သူ ရှိမုန် ရှိကာ

ရုတ်ရဲ့သား ယုဒတို့ ရည်ညွှန်းခြင်း ဖြစ်အယ်။

7

ယေရှုနဲ့ သူရဲ့ ညီများ

¹ အဲပင်းရင် ယေရှုဟ ဂါလိလဲပြေတွင် လှည့်လည်သွားအယ်။ ယုဒ အာဏာဆီသောလို့ဟ ကိုယ်တော်တို့ သတ်ရန် ဆွာကြံနေကြသောကျော့နဲ့ ယုဒပြေနှိုက် လှည့်လည်ရန် အလိုမဆီ။

² အဲလိုလဲ ယုဒအမျိုးသားလို့ရဲ့ တဲတော်ပွဲ နီးလာသောအခါ၊

³ ယေရှုရဲ့ ညီလို့ဟ “နင်ပြုသောအရာများဟို နင်ရဲ့ တဘွဲများ မျော်စေရန် ဂါလိလဲပြေမှ ထွက်ခွာယွေ ယုဒပြေဟို သွားလော့။

⁴ စသူမဆို ထင်ပေါ်ကျော်ကြားလိုရင် ပစာအမှုဟိုမျှ လျှို့ဝှက်စွာ မပြုတတ်။ နင်ဟ ဟေအမှုအရာများဟို ပြုမယ်ဆိုပါဟ နင်ရဲ့အကျော့နဲ့ဟို ကမ္ဘာတခုလုံး သိအောင် ပြုမန်” ဟု ဆိုကြအယ်။

⁵ သူရဲ့ ညီများဟပင် ကိုယ်တော်တို့ မယုံကြည်ကြ။

⁶ ယေရှုဟ သူလို့အား “ငါ့အချိန် မရောက်သေး။ နင်လို့အတွက် ခပ်သိမ်းသောအချိန်ဟ အသင့်ဆီအယ်။

⁷ လောကီသားလို့ဟ နင်လို့ဟို မမုန်းနိန်၊ အဲလိုလဲ ငါ့ဟို မုန်းကြအယ်။ ဟေလိုမုန်းကြခြင်းမှာ ငါဟ သူလို့ရဲ့ ဆိုးညစ်သောအကျင့်များဟို ပြောသောကျော့နဲ့ ဖြစ်အယ်။

8 အဲပွဲတော်ဟို နင်လို့ သွားကြပါ။ ငါ့အချိန် မရောက်သေးသောကျောန် အဲပွဲဟို ငါ မသွားဝူး”* ဟု ပြန်ယွေ့ မိန့်လေအယ်။

9 အဲလို မိန့်ပင်းနောက် ကိုယ်တော်ဟ ဂါလိလဲပြေတွင် ဆက်ယွေ့ နေလေအယ်။

တဲတော်ပွဲဟို ယေရှု ကြွလာခြင်း

10 အဲပွဲတော်ဟို သူရဲ့ ညီများ ထွက်သွားကြပင်းမှ ယေရှု ဟလည်း အဲပွဲဟို မထင်မဆွားဘဲ လျှို့ဝှက်စွာ သွားအယ်။

11 ယုဒအာဏာပိုင်လို့ဟ အဲပွဲတော်တွင် ကိုယ်တော်ဟို ဆာလျက် “အဲသူဟ ပစာနားမှာ ဆိတုန်း” ဟု မေးကြအယ်။

12 လူအုပ်ဟ ကိုယ်တော်နဲ့ပတ်သက်ယွေ့ များစွာ တီးတိုးပြောဆိုလျက် နေကြအယ်။ လူအချို့လို့ဟ “ဟေသူဟ လူကောင်း ဖြစ်အယ်” ဟု ဆိုကြအယ်။ အချို့ဟ “သူတော်ကောင်း မဟုတ်၊ လူလို့အား မောက်မားလမ်းလွဲစေသူ ဖြစ်အယ်” ဟု ဆိုကြအယ်။

13 အဲလိုလဲ သူလို့ဟ ယုဒအာဏာပိုင်လို့ဟို ကြောက်ရွံ့ကြသော ကျောန် ကိုယ်တော်ရဲ့ အကျောန်းဟို စသူမျှ ပွင့်လင်းစွာ မပြောရဲကြ။

14 ပွဲတော်ကျင်းပရက် တဝက်မျှလွန်သောအခါ ယေရှုဟ ဗိမာန်တော်ဟို တက်သွားယွေ့ စတင်ပင်း သွန်သင်အယ်။

* 7:8 ငါ မသွားဝူး၊ အချို့ လက်ရေးမူကျမ်းများတွင် ငါ သွားလိမ့်မယ် မဟုတ်၊ ဟူယွေ့ ပါဆိအယ်။

15 ယုဒအာဏာပိုင်လို့ဟ ရမ်းဆွဲအံ့သြကြယွေ့ “ဟေ သူဟ သင်ယူခြင်း မဆီဘဲ ကျမ်းများကို စလို တတ်တာ တုန်း” ဟု ဆိုကြအယ်။

16 ယေရှုဟ “ငါ့ရဲ့ သွန်သင်ချက်ဟ ငါတတ်တိုင်း ရဲ့ သွန်သင်ချက် မဟုတ်ဘဲ ငါ့ကို စေလွှတ်သောသူရဲ့ သွန်သင်ချက် ဖြစ်အယ်။

17 စသူမဆို အဲသူရဲ့ အလိုတော်ကို ဆောင်ရွက်လိုသော ဆန့်ဆီရင် ဟေသွန်သင်ချက်ဟ ဘုရားသခင်ဆေမှ လာ သလော အဲဟာမဟုတ်ရင် ငါဟ ကိုယ့်ဆန္ဒအလျောက် ဟောပြောနေသလောဆိုတာကို သိလိမ့်မယ်။

18 မိမိအလိုအလျောက် ဟောပြောသောသူဟ မိမိရဲ့ ဘုန်းအသရေကို ဆွတ်တတ်အယ်၊ အဲလိုလဲ မိမိကို စေလွှတ် သောသူရဲ့ ဘုန်းအသရေကို ဆွတ်သောသူဟတော့ ဖြောင့် မန်သောသူဖြစ်ပင်း အဲသူနှိုက် အမား မဆီ။

19 မောရှေဟ နင်လို့အား ပညတ်တရားကို ပေးတာ မဟုတ်လော၊ အဲလိုလဲ နင်လို့တွင် အဲပညတ်တရားကို နားထောင်သောသူ တစုံတယောက်မျှ မဆီ။ နင်လို့ဟ ငါ့ ကို သတ်ရန် ပစာကျောန် ဆွတ်တုန်း” ဟု ဖြေအယ်။

20 လူအုပ်ဟလည်း “နင်ဟ နတ်ဆိုးစွဲသောသူ ဖြစ် အယ်၊ စသူဟ နင့်ကို သတ်ရန် ကြိုးစားလျက်နေတုန်း” ဟု ဖြေအယ်။

21 ယေရှုဟ “ငါပြုသော နိမိတ်လက္ခဏာတခုကို နင်လို့ အားလုံးဟ အံ့သြခြင်း ဆိုကြအယ်။

22 မောရှေဟ အရေဖျားလှီးခြင်း ပညတ်တို့ နင်လို့ အားပေးခဲ့သောကျောနဲ့ နင်လို့ရဲ့ အောင်နိုင်ငယ်လို့ဟ ဥပုသ်နေ့နှိုက်ပင် အရေဖျားလှီးခြင်းတို့ ပြုကြအယ်၊ အမန်စင်စစ် ဟေအရေဖျားလှီးခြင်းဟ မောရှေဆေမှ မဟုတ်ဘဲ နင်လို့ ဖိုးဘေးဆေမှ လာအယ်။

23 လူဟ မောရှေရဲ့ ပညတ်တရား မချိုးဖောက်ရန် နင်လို့ဟ အရေဖျားလှီးခြင်းတို့ ခံရရင် ငါဟ ဥပုသ်နေ့နှိုက် လူတကိုယ်လုံးတို့ ကျန်းမာလာစေလဲ့အတွက် ပစာကျော နဲ့ ငါ့အား အူထော့ကြသလော။

24 အပြင်လက္ခဏာတို့ ထောက်ယွေ့ မစီရင်ကြနဲ့၊ အမန် တရားအတိုင်း စီရင်ကြလော့” ဟု ဖြေအယ်။

ဟေသူဟ မေရှိယဖြစ်သလော

25 ယေရုရှလင်မြို့သား အချို့လို့ဟ “ဟေသူတို့ အာဏာပိုင်လို့ သတ်ရန် ကြိုးစားနေကြတာ မဟုတ်လော။

26 ကျေမန့်၊ သူဟ လူမျှော်ကွင်းမှာ ဟောပြောလျက် သူလို့ဟ စလိုအရာတို့မျှ မပြောကြသလော၊ ဟေသူဟ မေဆိုယဖြစ်ကျောင်းတို့ အာဏာပိုင်လို့ဟ အမန်တကယ် သိဆံ့ကြပီလော။

27 အဲလိုလဲ ဟေသူဟ ပစာဆေမှ လာတာတို့ ငါလို့ သိကြအယ်၊ မေဆိုယ ကြွလာသောအခါ ပစာဆေမှ လာတာတို့ စသူမျှ မသိ” ဟု ဆိုအယ်။

28 ယေရှုဟု ဗိမာန်တော်ထဲတွင် သွန်သင်လျက်နေစဉ် “ဟုတ်အယ်၊ နင်လို့ ငါ့ကို သိယွေ့ ငါ ဖယ်နားဟ လာတာ ဟိုလည်း သိကြအယ်။ ငါဟု ကိုယ့်အခွင့်အာဏာနဲ့ လာတာ မဟုတ်ဘဲ၊ ငါ့ကို စေလွှတ်သောသူဟု ဖြောင့်မတ်သောသူ ဖြစ်အယ်။ နင်လို့ဟု ကိုယ်တော်ကို မသိကြ၊

29 အဲလိုလဲ ငါဟတော့ သူ့ကို သိအယ် ပစာကို ငါဟု အဲအဆင်ဆေမှ လာယွေ့ အဲအဆင်ဟု ငါ့ကို စေလွှတ်အယ်” ဟု ကြွေးကြော်အယ်။

30 အဲပင်းရင် လူလို့ဟု ကိုယ်တော်အား ဖမ်းဆီးရန် အခွင့်ကို ဆွဲကြသော်လည်း သူ့အချိန်မကျသေးသော ကျောနဲ့ ကိုယ်တော်အား စသူမျှ မဖမ်းဆီးကြ။

31 အဲလိုလဲ လူအုပ်ထဲမှ လူအများပင် ကိုယ်တော်ကို ယုံကြည်လာကြပင်း “မေဆွိယ ကြွလာသောအခါ အေးသူပြုတာထက် ပိုယွေ့ များသော နိမိတ်လက္ခဏာလို့ဟု ပြုမယ်လော” ဟု ဆိုကြအယ်။

ယေရှုဟု ဖမ်းဆီးရန် အစောင့်တပ်သားများ စေလွှတ်ခြင်း

32 လူအုပ်လို့ဟု ကိုယ်တော်ရဲ့အကျောနား အဲလို တီးတိုးပြောဆိုနေတာကို ဖာရိရှဲလို့ ကြားကြအယ်၊ အဲလိုမို့ သူလို့နဲ့ ယဇ်ပုရောဟိတ်ကြီးလို့ဟု ကိုယ်တော်ကို ဖမ်းဆီးရန် အစောင့်တပ်သားလို့ဟု စေလွှတ်လိုက်ကြအယ်။

33 ယေရှုဟု လူလို့အား “ငါဟု နင်လို့နဲ့အတူ ခဏတာနေပင်းရင် ငါ့ကို စေလွှတ်သောသူဆေဟို ငါ သွားရမယ်။

³⁴ နင်လို့ဟ ငါ့ကို ဆာသော်လည်း တွေ့ကြလိမ့်မယ် မဟုတ်၊ ငါဆီရာအရပ်ဟိုလည်း နင်လို့ မလာနိုင်ကြ” ဟု မိန့်အယ်။

³⁵ ယုဒအာဏာပိုင်လို့ဟ “ငါလို့ ဆာယွေ့ မတွေ့စေရန် သူဟ ပစာအရပ်ဟို သွားမလုန်း၊ တပါးအမျိုးသားလို့ နေထိန်ရာ မြို့များဟို သွားယွေ့ တပါးအမျိုးသားလို့ဟို သွန်သင်မလား။

³⁶ သူဟ နင်လို့ ငါ့ကို ဆာသော်လည်း တွေ့ကြလိမ့်မယ် မဟုတ်၊ ငါဆီရာအရပ်ဟို နင်လို့ မလာနိုင်ကြဟု ဆိုအယ်။ ဟေအဓိပ္ပာယ်ဟ ပစာလိုတုန်း” ဟု သူလို့တတ်တိုင်း မေး ကြအယ်။

အသက်ယေပေးသော စမ်းချောင်း

³⁷ ပွဲတော်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်လဲ့ နောက်ဆုံးနေ့နှိုက် ယေရှုဟ ရပ်လျက် “ယေငတ်သောသူဟ ငါ့ဆေဟို လာ ယွေ့ သောက်လော့၊

³⁸ ကျမ်းစာဆိုလဲ့အတိုင်း ‘ငါ့ဟို ယုံကြည်သောသူရဲ့ စိတ်နေလုံးထဲမှ အသက်ယေဟ စမ်းချောင်းလို စီးထွက် နေလိမ့်မယ်’”[†] ဟု အသံအကျယ်ရီးနဲ့ အော်ဟယ်။

³⁹ ဟေအရာဟ ကိုယ်တော်ဟို ယုံကြည်သောသူလို့ ခံယူရဆိမဲ့ ဝိညာဉ်တော်ဟို ရည်ညွှန်းယွေ့ မိန့်ခြင်းဖြစ်

[†] 7:38 ယေရှုရဲ့ စကားဟို အခန်းငယ် ၃၇-၃၈ တွင်၊ “ယေငတ်သောသူဟ ငါ့ဆေဟို လာယွေ့ သောက်လော့၊ ၃၈ကျမ်းစာဆိုလဲ့အတိုင်း ‘ငါ့ဟို ယုံကြည်သောသူရဲ့ စိတ်နေလုံးထဲမှ အသက်ယေဟ စမ်းချောင်းလို စီးထွက်နေလိမ့်မယ်’” ဟူယွေ့ ဘာသာပြန်ဆိုထားခြင်း ဖြစ်အယ်။

အယ်။ ယေရှုဟ ဘုန်းအသရေ ထင်ဆွားခြင်း မဆီသေး
သောကျောန် အဲအချိန်နှိုက် ဝိညာဉ်တော်ဟို ပေးတော်မမူ
သေး။

လူလို့ကြား စိတ်သဘောကွဲလွဲခြင်း

⁴⁰ နှုတ်ကပတ်တော်ဟို ကြားသောလူအုပ်ထဲမှ အချို့
ဟ “ဟေသူသည် အမန်ပင် ပရောဖက်[‡]ဖြစ်အယ်” ဟု ဆို
ကြအယ်။

⁴¹ အချို့သောသူလို့ဟ “ဟေသူဟ မေဆိယ ဖြစ်အယ်”
ဟု ဆိုကြအယ်။

အဲလိုလဲ အချို့ဟ “မေဆိယဟ ဂါလိလဲပြေမှ လာတာ
မဟုတ်ဝူး။

⁴² “မေဆိယဟ ဒါဝိဒ်ရဲ့ သားမြေးဖြစ်လိမ့်မယ်ဟု
လည်းကောင်း၊ ဒါဝိဒ်နေခဲ့လဲ့ ဗက်လင်မြို့မှ မွေးဖွားလိမ့်
မယ် ဟု လည်းကောင်း ကျမ်းစာလာအယ် မဟုတ်လော”
ဟု ဆိုကြအယ်။

⁴³ အဲလိုမို့ ယေရှုကျောန် လူအုပ်လို့ထဲမှာ စိတ်သဘော
ကွဲလွဲလျက် နေကြအယ်။

⁴⁴ လူအချို့လို့ဟ ကိုယ်တော်ဟို ဖမ်းဆီးလိုကြအယ်၊
အဲလိုလဲ စသူမျှ မဖမ်းဆီးကြ။

ယုဒအာဏာပိုင်များ မယုံကြည်ခြင်း

⁴⁵ အစောင့်တပ်သားလို့ဟ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဟ
ရိရှဲများဆေသို့ ပြန်လာကြသောအခါ သူလို့ဟ “ပစ

[‡] 7:40 ပရောဖက်၊ ရှု ၁.၂၁။

ကျောနဲ့ သူတို့ နင်လို့ မခေါ်ဆောင်လာကြတုန်း” ဟု မေးကြအယ်။

⁴⁶ အစောင့်တပ်သားလို့ဟ “ဟေသူဟောပြောသလို စသူမျှ မဟောဖူးပါ” ဟု ပြန်ပြောကြအယ်။

⁴⁷ ဖာရိရှ်လို့ဟ “နင်လို့ပင် သူရဲ့လှည့်စားခြင်းဟို ခံရကြပီလော။

⁴⁸ ခေါင်းဆောင်လို့ အဲဟာမဟုတ်ရင် ဖာရိရှ်လို့တွင် သူတို့ ယုံကြည်ခဲ့သောသူ တဦးတယောက် ဆီသလော။

⁴⁹ အဲလိုလဲ မောရှေရဲ့ ပညတ်တရားဟို မသိသော ဟေသူလို့ဟ ကျိန်ခြင်းဟို ခံရသောသူဖြစ်အယ်” ဟု ပြောကြအယ်။

⁵⁰ အဲသူလို့အထဲတွင် နီကောဒင် ပါအယ်။ သူဟ မခင်ဟ ယေရှုဆေဟို လာဖူးအယ်။ နီကောဒင်ဟ အခြားသူလို့အား

⁵¹ “ငါလို့ရဲ့ ပညတ်တရားအရ ငါလို့ဟ လူလို့ဆေမှ ကြားနာပင်း သူလို့ပြုသောအမှုလို့ဟို မစစ်ဆေးခင် သူလို့ဟို အပစ်စီရင်နိဒ်သလော” ဟု ပြောအယ်။

⁵² အဲသူလို့ဟ “နင်ဟလည်း ဂါလိလဲပြေသား ဖြစ်သလော၊ ကျမ်းစာဟို လေ့လာကျွရင် ဂါလိလဲပြေမှ ပစာပရောဖက်မျှ မပေါ်ထွန်းတာဟိုနီ နင်လို့ သိရလိမ့်မယ်” ဟု ပြန်ပြောအယ်။

အိုင်ထောင်ရေးဖောက်ပြန်မှုတွင် ဖမ်းမိသော မိန်းမ

7:50 ယော ၃:၁,၂ **၇:52** ပစာပရောဖက်မျှ မပေါ်ထွန်း၊ အချို့လက်ရေးမှုကျမ်းတစောင်တွင် ပရောဖက် ပေါ်ထွန်းလိမ့်မယ် မဟုတ်၊ ဟူယွေပါဆီအယ်။

[
53 အဲပင်းရင် သူလို့ဟ မိမိနေအိုင်ဟို ပြန်သွားကြပေမဲ့၊

8

1 ယေရှုဟ သံလွင်တောင်သို့ ကြွလေအယ်။

2 နောက်တနေ့ မနက်စောစောမှာ ကိုယ်တော်ဟ ဗိမာန်တော်ဟို ပြန်သွားခဲ့အယ်။ လူအားလုံးလို့ဟ ကိုယ်တော်ဆေ အတူဝိုင်းလာပင်း၊ ကိုယ်တော်ဟ ထိန်လျက် အဲသူလို့အား စတင်သွန်သင်အယ်။

3 ကျမ်းတတ်ဆရာလို့နဲ့ ဖာရိရှဲလို့ဟ အိုင်ထောင်ရေးဖောက်ပြန်မှုတွင် ဖမ်းမိသော မိန်းမတယောက်ဟို ခေါ်လာခဲ့ကြပင်း၊ သူလို့ဟ မိန်းမဟို မိမိလို့အားလုံးဆွေတွင် ရပ်ခိုင်းစေကြအယ်။

4 သူလို့ဟ ယေရှုအား “ဆရာ၊ ဟေမိန်းမ အိုင်ထောင်ရေးဖောက်ပြန်စဉ် ဖမ်းမိပါအယ်။

5 ပညတ်ကျမ်းတွင် မောရှေဟ အဲသို့သော မိန်းမမျိုးဟို ကျောက်ခဲနဲ့ ပေါက်ယွေ့ သတ်ရမယ်ဟု ပညတ်ထားပါအယ်။ အခု ကိုယ်တော်ဟ စလို ပြောမှာလုန်း။”

6 သူလို့ဟ ယေရှုဟို စွပ်စွဲခိုန်ရန် အေးလို့ ထောင်ချောက်ဆင်ယွေ့ မေးကြခြင်း ဖြစ်အယ်။

အဲလိုလဲ ကိုယ်တော်ဟ ငဲ့ယွေ့ မြေပေါ်တွင် သူ့ရဲ့ လက်ညှိုးနဲ့ ရေးခြစ်လျက် နေအယ်။

7 အဲသူလို့ဟ ထပ်တလဲလဲ မေးခွန်းထုတ်ကြသောအခါ ကိုယ်တော်ဟ မော့ကျေ့ယွေ့ “နင်လို့ထဲနှိုက် အပစ်ကင်း

သူတယောက်ဟ ဦးရင် သူတို့ ကျောက်ခဲနဲ့ ပေါက်စေ” ဟု မိန့်အယ်။

⁸ အဲပင်းရင် တခါ ငုံ့ယွေ့ မြေပေါ်တွင် ရေးခြစ်လျက် နေအယ်။

⁹ အဲသူလို့ဟ အဲအရာဟို ကြားသောအခါ အသက်ကြီး သူများဟ အစပြုယွေ့ တယောက်ပင်းတယောက် ထွက် သွားကြအယ်။ အဲနေရာတွင် မတ်တတ်ရပ်လျက်နေသော မိန်းမနဲ့အတူ ယေရှု တယောက်ထဲ ကျန်ခဲ့အယ်။

¹⁰ ယေရှုဟ မော့ကျေ့ယွေ့ “အချင်းမိန်းမ၊ အဲသူလို့ ဟ ဖယ်မှာလုနီး၊ နင့်အား အပစ်ဒဏ်စီရင်မဲ့သူ တစုံတ ယောက်မျှ မဆီသလော” ဟု မေးလေအယ်။

¹¹ အေးမိန်းမဟ “တယောက်မှ မဆီတော့ပါ ဆရာ” ဟု ပြန်ပြောအယ်။

ယေရှုဟ “ငါဟလည်း နင့်အား အပစ်ဒဏ် မစီရင်ပီ။ သွားလော့၊ နောက်တခါ အပစ်မလုပ်နဲ့” ဟု မိန့်အယ်။^၁*

လောကရဲ့အလင်းဖြစ်သော ယေရှု

¹² တခါ ယေရှုဟ ဖာရိရှဲလို့အား “ငါဟ လောကရဲ့ အလင်းဖြစ်အယ်၊ ငါ့နောက်ဟို လိုက်သောသူဟ အသက်

* **8:11** လက်ရေးမူကျမ်းအများစုနဲ့ အစောပိုင်း ဘာသာပြန်ကျမ်းများတွင် အခန်းကြီး (၇.၅၃—၈.၁-၁၁) စာမျက်နှာ မပါဆီခဲ့ပေ၊ အဲပင်းရင် အခြားသော အခန်းဖြစ်သော ယော ၂၁.၂၄ တွင် ပါဆီအယ်၊ အဲပင်းရင် လူ ၂၁.၃၈ တွင် ပါဆီအယ်၊ အဲပင်းရင် ယော ၇.၃၆ တွင် စာမျက်နှာ တခုအဖြစ် ပါဆီအယ်။

8:12 မ ၅.၁၄; ယော ၉.၅

ရဲ့ အလင်းဟို ရယွေ့ ဖယ်ခါမှ မိုက်တွင် သွားလာရလိမ့် မယ် မဟုတ်” ဟု မိန့်အယ်။

13 ဖာရိရှဲလို့ဟ “အခု နင်ဟ ကိုယ့်အကျော့န်းဟို သက်သေခံ နေအယ်၊ အဲလိုမို့ နင့်သက်သေခံချက်ဟ မ မန်ကန်” ဟု ပြောကြအယ်။

14 ယေရှုဟ “ငါသည် ကိုယ့်အကျော့န်းဟို သက်သေခံ သော်လည်း၊ ငါရဲ့ သက်သေခံချက်ဟ မန်ကန်အယ်၊ ပစာ ကို့ ငါဟ ပစာအရပ်မှလာယွေ့ ပစာအရပ်သို့ သွားမယ်ဟို သိသောကျော့န်း ဖြစ်အယ်။ နင်လို့ဟ ငါပစာအရပ်မှ လာ ယွေ့ ပစာအရပ်ဟို သွားမယ်ဟို မသိကြ။

15 နင် လို့ ဟ လူ တွေ သတ်မှတ် ထား လဲ့ လမ်းစဉ် အတိုင်း တရားစီရင်တတ်ကြအယ်၊ ငါဟတော့ စသူဟို မှ တရားစီရင်ခြင်း မဆဲ။

16 အဲလိုလဲ ငါ စီရင်မယ်ဆိုရင်လည်း ငါတဦးတည်း စီရင်ခြင်း မဟုတ်၊ ငါ့ဟို စေလွှတ်သော ခမည်းတော်ဟ ငါနဲ့အတူ ဆိသောကျော့န်း ငါရဲ့ စီရင်ခြင်းဟ မန်အယ်။

17 နင် လို့ ရဲ့ ပညတ် ကျမ်း နှိုက် သက်သေ နေဦး သဘောတူရင် သူလို့ပြောလဲ့အရာဟ အမန်ဖြစ်အယ်ဟု ရေးသားထားအယ်။

18 ငါဟ ကိုယ့်အကျော့န်းဟို သက်သေခံအယ်၊ ငါ့ဟို စေလွှတ်သော ခမည်းတော်ဟလည်း ငါ့အကျော့န်းဟို သက်သေခံအယ်” ဟု ပြောအယ်။

19 အဲသူလို့ဟ “နင်ရဲ့ ခမည်းတော်ဟ ဖယ်နားမှာ ဆိတုန်း” ဟု မေးကြအယ်။

ယေရှုဟ “နင်လို့ဟ ငါ့ဟိုလည်းကောင်း၊ ငါ့ခမည်းတော်ဟိုလည်းကောင်း မသိကြ၊ ပစာကို နင်လို့ဟ ငါ့ဟို သိရင် ငါ့ခမည်းတော်ဟိုလည်း သိကြလိမ့်မယ်” ဟု မိန့်အယ်။

20 ယေရှုဟ ဟေစကားများဟို မိမိတော်အတွင်းဆီ အလှူခံသေတ္တာများ ထားရာ အခန်းနှိုက် သွန်သင်ခဲ့အယ်။ ပစာကို ကိုယ်တော်ရဲ့ အချိန်မကျသေးသဖြင့် စသူမှ ကိုယ်တော်ဟို မဖမ်းဆီးကြ။

ငါသွားရာသို့ နင်လို့ မလိုက်နိန်ကြ

21 တဖန် ယေရှုဟ “ငါ သွားရလိမ့်မယ်၊ နင်လို့ဟ ငါ့ဟို ဆာပေမဲ့လည်း နင်လို့ဟ မိမိအပစ်နှိုက် သေကြလိမ့်မယ်။ ငါသွားမဲ့အရပ်သို့ နင်လို့ မလာနိန်ကြ” ဟု မိန့်အယ်။

22 အဲလိုမို့ ယုဒအာဏာပိုင်လို့ဟလည်း “ကိုယ်တော်ဟ ငါသွားမဲ့အရပ်ဟို နင်လို့ မလိုက်နိန်ကြ ဟု ပြောအယ်။ ဒါဟ သူတတ်တိုင်း သတ်သေမယ်လို့ ဆိုလိုတာလား” ဟု ပြောအယ်။

23 ယေရှုဟလည်း “နင်လို့ဟ အောက်အရပ်သားများ ဖြစ်ကြအယ်၊ အဲလိုလဲ ငါဟ အထက်ဘုံမှ လာအယ်။ နင်လို့ဟ ဟေလောကသားများ ဖြစ်ကြအယ်၊ အဲလိုလဲ ငါဟ ဟေလောကသား မဟုတ်။

24 အဲကျောန်းကျောန့် နင်လို့ဟ မိမိလို့အပစ်နှိုက် သေကြလိမ့်မယ် ဟု ငါဆိုအယ်။ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါ

ဖြစ်အယ်’ ဟို နင်လို့ မယုံကြည်ရင် မိမိလို့အပစ်နှိုက် သေလိမ့်မယ်” ဟု မိန့်အယ်။

25 သူလို့ဟ “နင်ဟ စသူတုန်း” ဟု မေးကြအယ်။

ယေရှုဟ “ငါစသူဖြစ်တာဟို အစကတည်းဟ နင်လို့အား ငါပြောခဲ့အယ်။†

26 “နင်လို့အကျောန်းနဲ့ ပတ်သတ်ယွေ့ ငါပြောစရာ ရမ်းဆာ့ ဆိအယ်၊ နင်လို့အား ပစ်တင်ရှုတ်ချစရာလည်း ရမ်းဆာ့များအယ်။ ငါ့ဟို စေလွှတ်သောသူဟ စစ်မန်ပင်း သူရဲ့ဆေမှ ငါကြားရလဲ့စကားဟိုသာ ဟေလောကနှိုက် ငါဟောပြောအယ်” ဟု မိန့်လေအယ်။

27 ယေရှုဟ ခမည်းတော်ဟို ရည်ညွှန်းယွေ့ ပြောဆိုတာဟို အဲသူလို့ဟ နားမလည်ကြ။

28 အဲလိုမို့ ယေရှုဟ “လူသားဟို မြှောက်ထားသောအခါမှ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါဖြစ်အယ်’ ဟို လည်းကောင်း၊ ငါဟ ကိုယ့်အလိုအတိုင်း ပစာအမှုဟိုမှ မပြုဘဲ၊ ငါ့ခမည်းတော်ရဲ့ သွန်သင်လဲ့အရာဟိုသာ ပြောတာဟို လည်းကောင်း နင်လို့ဟ သိကြလိမ့်မယ်။

29 ငါ့ဟို စေလွှတ်သောသူဟ ငါနဲ့အတူ ဆိအယ်၊ ငါဟ အေးအဆွင်နှစ်သက်သော အမှုအရာလို့ဟို အမြဲလုပ်နေသောကျောန် သူဟ ငါ့ဟို တယောက်တည်း ပစ်မထားဘူး” ဟု မိန့်အယ်။

† 8:25 ငါစသူဖြစ်တာဟို အစကတည်းဟ နင်လို့အား ငါပြောခဲ့အယ်၊ အဲဟာမဟုတ်ရင် ငါ ပစာကျောန် နင်လို့အား အကုန်ပြောရမှာလဲ။

30 ဟေသို့ မိန့်တာဟို ကြားရသော ရမ်းဆာသောလူလို့ ဟ ယေရှုဟို ယုံကြည်လာကြအယ်။

သမ္မာတရားဟ နင့်ဟို လွတ်မြောက်စေလိမ့်မယ်

31 အဲလိုမို့ ယေရှုဟ မိမိဟို ယုံကြည်သောသူလို့အား “နင်လို့ဟ ငါရဲ့သွန်သင်တာဟို နာခံရင်၊ နင်လို့ဟ ငါရဲ့ တဘွဲအမန် ဖြစ်ကြပင်း၊

32 နင်လို့ဟ သမ္မာတရားဟိုလည်း သိသောကျောနဲ့အေး သမ္မာတရားဟ နင်လို့အား လွတ်မြောက်စေလိမ့်မယ်” ဟု မိန့်အယ်။

33 သူလို့ဟလည်း “ငါလို့ဟ အာဗြဟံရဲ့ သားမြေးများ ဖြစ်ကြအယ်၊ စသူဆေမှာမှ ကျွန် မခံခဲ့ဖူးဝူး။ ‘နင်လို့ လွတ်မြောက်လိမ့်မယ်’ ဟု ပစာကျောနဲ့ ပြောတုန်း” ဟု မေးဆောက်ကြအယ်။

34 ယေရှုဟ “နင်လို့အားငါ အမန်ပြောတာဟ၊ အပစ်ဆိ သူတိုင်းဟ အပစ်ရဲ့ကျွန် ဖြစ်အယ်။

35 ကျွန်ဟ မိသားစုနဲ့ အစဉ်နေတာမဟုတ်၊ သားဟ အစဉ်အမြဲ နေအယ်။

36 အဲလိုမို့ နင်လို့အား သားတော်ဟ လွတ်မြောက်စေရင် နင်လို့ဟ အမန်တကယ် လွတ်မြောက်ကြလိမ့်မယ်။

37 နင်လို့ဟ အာဗြဟံရဲ့ သားမြေးဖြစ်တာဟို ငါသိ အယ်။ အဲလိုလဲ နင်လို့ဟ ငါရဲ့ သွန်သင်ချက်ဟို လက်မခံဘဲ ငါ့ဟို သတ်ဖို့ ကြိုးစားကြအယ်။

38 ငါဟ ငါ့မည်းတော် ပြသောအရာများအကျောန်း
ဟို ငါပြောအယ်၊ အဲလိုလဲ နင်လို့ဟ နင့်ရဲ့ အဖပြောလဲ
အတိုင်း ပြုကြအယ်” ဟု မိန့်လေအယ်။

39 အဲသူလို့ဟ “ငါလို့ရဲ့ အဖဟ အာဗြဟံ ဖြစ်အယ်” ဟု
ဆိုကြအယ်။

ယေရှုဟ “နင်လို့ဟ အာဗြဟံရဲ့ လူပွဲသငယ်များဖြစ်
ရင်[‡] အာဗြဟံပြုသလို ပြုကြလိမ့်မယ်။

40 ဘုရားသခင်ဆေမှ ကြားခဲ့ရသော သမ္မာတရားဟို နင်
လို့အား ဟောပြောခဲ့သူ ငါ့ဟို သတ်ရန် နင်လို့ဟ ကြိုးစား
ကြအယ်။ အာဗြဟံဟ ဟေလို ပြုခဲ့တာ မဟုတ်။

41 နင်လို့ဟ နင်လို့အဖပြုသော အမှုများဟို ပြုကြ
အယ်” ဟု မိန့်လေအယ်။

အဲသူလို့ဟလည်း “ငါလို့ဟ သူ့ရဲ့စစ်မန်သော လူ
ပွဲသငယ်များ ဖြစ်အယ်၊ ငါလို့မှာ ဘုရားသခင်တည်း
ဟူသော အဖတပါးတည်း ဆီအယ်” ဟု ပြန်ဖြေအယ်။

42 ယေရှုဟ “ဘုရားသခင်သည် နင်လို့ရဲ့ အဖမန်ရင်
နင်လို့ဟ ငါ့ဟို ချစ်ကြလိမ့်မယ်၊ ငါဟ ဘုရားသခင်ဆေမှ
လာယွေ့ အခု ဟေအရပ်ဟို ရောက်ဆီနေအယ်။ ကိုယ်ပိုင်
အခွင့်အာဏာအရ လာတာ မဟုတ်၊ အဲလိုလဲ ကိုယ်တော်
ဟ ငါ့ဟို စေလွှတ်အယ်။

[‡] 8:39 နင်လို့ဟ အာဗြဟံရဲ့ လူပွဲသငယ်များဖြစ်ရင် အာဗြဟံပြုသလို
ပြုကြလိမ့်မယ်၊ အချို့ လက်ရေးမူကျမ်းများတွင် အာဗြဟံပြုသလို
ပြုကြလျှင် နင်လို့ဟ အာဗြဟံရဲ့ သားမြေးများ ဖြစ်ကြမယ်၊ ဟု ပါဆီအယ်။

43 နင်လို့ဟ ငါပြောဆိုတာဟို ပစာကျောနဲ့ နားမလည်ကြတုန်း။ ငါရဲ့ တရားစကားဟို နင်လို့ မနာခံနိုင်သောကျောနဲ့ ဖြစ်အယ်။

44 နင်လို့ရဲ့ အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆီသောကျောနဲ့ သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။

45 အဲလိုလဲ ငါဟ သမ္မာတရားဟို ပြောသောကျောနဲ့ နင်လို့ မယုံကြည်ကြ။

46 ငါနှိုက် အပစ်ဆီကျောနဲ့ဟို စသူဟ သက်သေပြနိုင်တုန်း။ ငါဟ အမန်တရား ပြောနေတာတောင်မှ ပစာကျောနဲ့ နင်လို့ဟ မယုံကြည်တုန်း။

47 ဘုရားသခင်နဲ့ စပ်ဆိုင်သောသူဟ ဘုရားသခင်ရဲ့ စကားဟို နားထောင်တတ်အယ်။ နင်လို့ဟ ဘုရားသခင်နဲ့ မစပ်ဆိုင်သောကျောနဲ့ နားမထောင်ကြ” ဟု မိန့်လေအယ်။

ယေရှုနဲ့ အာဗြဟံ

48 ယုဒလူလို့ဟ ယေရှုအား “နင်ဟ ရှုမာရီလူဖြစ်ပင်း နတ်ဆိုးစွဲနေတာဟု ငါလို့ပြောသောစကားဟ အမန်မဟုတ်လော” ဟု ပြန်ဖြေအယ်။

49 ယေရှုဟ “ငါသည် နတ်ဆိုးစွဲသောသူ မဟုတ်၊ ငါဟ ငါ့ခမည်းတော်ကို ချီးမြှောက်အယ်၊ အဲလိုလဲ နင်လို့ဟ ငါ့ ဟို ရှုတ်ချကြအယ်။

50 ငါဟ ကိုယ့်တတ်တိုင်း ဂုဏ်အသရေဟို ဆာတာ မဟုတ်ဘဲ ငါရဲ့ ဂုဏ်အသရေဟို ဆာယွေ့ ငါ့ဖက်မှ စီရင် သောသူလည်း ဆိုသေးအယ်။

51 နင်လို့အား ငါ အမန်ဆိုအယ် ငါ့စကားဟို နာခံသော သူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု မိန့်လေအယ်။

52 ယုဒလူလို့ဟ “နင်နှိုက် နတ်ဆိုးစွဲတာဟို အခု ငါ လို့ သိကြအယ်၊ အာဗြဟံဟ သေလွန်ခဲ့ပင်း ပရောဖက် လို့လည်း သေလွန်ကြပြီ၊ ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု ဆိုလေ အယ်။

53 “နင်ဟ သေလွန်သော ငါလို့ရဲ့အဖ အာဗြဟံထက် ကြီးမြတ်သလော။ သူဟလည်းသေခဲ့ပင်း ပရောဖက်လို့ လည်း အဲတိုင်းတိုင်း သေကြပြီ။ နင်ဟ မိမိတတ်တိုင်း စ သူလို့ ထင်နေတာတုန်း” ဟု မေးကြအယ်။

54 ယေရှုဟလည်း “ငါဟ မိမိတတ်တိုင်း ချီးမြှောက်ရင် ငါရဲ့ ဂုဏ်အသရေဟ အလကားကား ဖြစ်အယ်။ ငါ့ဟို ချီးမြှောက်သောသူဟ ငါ့ခမည်းတော် ဖြစ်ပင်း အဲအဆင် ဟ ငါလို့ရဲ့ ဘုရားသခင် ဖြစ်အယ်ဟု ဆိုကြအယ်။

55 ဘုရားသခင်ဟို နင်လို့ မသိကြသော်လည်း ငါဟ

တော့ သူ့တို့ သိအယ်။ အေးအဆိုင်တို့ ငါမသိဟု ပြောရင် နင်လို့လို့မျိုး ဝါလဲ့သူဖြစ်လိမ့်မယ်။ အဲလိုလဲ ငါဟ အေးအဆိုင်တို့ သိယွေ သူ့ရဲ့စကားတို့လည်း ငါနားထောင်အယ်။

⁵⁶ နင်လို့အဖ အာဗြဟံဟ ငါကြွလာမဲ့ အချိန်ကာလတို့ မျော်ဖို့ ရမ်းဆွဲ အလိုဆီအယ်။ မျော်ရသောအခါ ဝမ်းမြောက်ခြင်းတို့ ရောက်ရလိမ့်မယ်” ဟု မိန့်လေအယ်။

⁵⁷ ယုဒလူလို့ဟ သူတို့ “နင်ဟ အသက်ငါးဆယ်မျှ မဆီဘဲ နင် အာဗြဟံတို့ မျော်ဖူးသလော” နှိ ဟု ဆိုကြအယ်။

⁵⁸ ယေရှုဟ “နင်လို့အား ငါ အမန်ဆိုအယ်၊ အာဗြဟံ မမွေးမီဟပင် ငါ ဆီအယ်” ဟု မိန့်လေအယ်။

⁵⁹ အဲအခါ သူလို့ဟ ယေရှုတို့ ပစ်ရန် ကျောက်ခဲလုံးတို့ ကောက်ယူကြအယ်၊ အဲလိုလဲ ယေရှုဟ တိမ်းဆောင်ယွေ မိမာန်တော်မှ ထွက်သွားလေအယ်။

9

ယေရှုဟ မွေးရာပါ မျက်စေ့ကန်းသောသူတယောက်တို့ ပျောက်ကင်းစေခြင်း

¹ ယေရှုဟ လမ်းဆောက်ယွေ သွားစဉ် အမေ့ဖိုက်ထဲဟ မျက်စေ့ကန်းသော သူတယောက်တို့ မျော်လေအယ်။

² ကိုယ်တော်ရဲ့ တဘွဲ့တော်လို့ဟ “ဆရာ၊ ဟေသူဟ ပစာအပစ်ကျောနဲ့ မျက်စေ့ကန်းတုန်း။ မိမိ အပစ်ကျောနဲ့

§ 8:57 နင် အာဗြဟံတို့ မျော်ဖူးသလော၊ အချို့ လက်ရေးမူကျမ်းတွင် အာဗြဟံဟ နင့်တို့ မျော်ဖူးသလော၊ ဟု ပါဆီအယ်။

လား အဲဟာမဟုတ်ရင် မိဘ အပစ်ကျောန့်လား” ဟု မေး
ဆောက်ကြအယ်။

³ ယေရှုဟ “သူ့ အပစ်ကျောန့် မဟုတ်၊ မိဘ အပစ်ကျော
န့်လည်း မဟုတ်။ သူ့မျက်စေ့မမျောရခြင်းမှာ ဘုရားသခင်
ရဲ့ တန်ခိုးတော် သူ့နှိုက် ထင်ဆွားစေရန် ဖြစ်အယ်။

⁴ ငါ့ဟို စေလွှတ်သော သူရဲ့အမှုဟို နေအချိန်နှိုက် ဆို
စဉ် ငါလို့ လုပ်ရမယ်၊ စသူမျှ မလုပ်ဆောင်နိုင်သော အချိန်
တည်းဟူသော ညအချိန် ရောက်လာလိမ့်မယ်။

⁵ ငါဟ ဟေလောကနှိုက် ဆိုနေစဉ် ဟေလောကရဲ့
အလင်း ဖြစ်အယ်” ဟု မိန့်အယ်။

⁶ ဟေလို မိန့်ပင်းနောက် ယေရှုဟ မြေပေါ်ဟို ဆံထွေးနဲ့
ထွေးယွေ့ ရွဲ့လုပ်ပင်း ကန်းနေသောသူရဲ့ မျက်စေ့ဟို ရွဲ့နဲ့
လူးယွေ့

⁷ သူ့ဟို “သွားပင်း ရှိလောင် ယေကန်နှိုက် မျက်စေ့
ဟို ဆေးလော့” ဟု မိန့်အယ်။ ရှိလောင် အဓိပ္ပာယ်မှာ
“စေလွှတ်အယ်” ဟု ဖြစ်အယ်။ အဲသူဟ သွားယွေ့ မျက်
စေ့ဟို ဆေးပင်းနောက် မျက်စေ့မျောလျက် ပြန်လာအယ်။

⁸ သူဟ ကျောန့်နန်ဖြစ်တာဟို အိုင်နီးချင်းမှစယွေ့ မျော
ဖူးသောသူလို့ဟ “ဟေသူဟ ထိန်ပင်း တောင်းစားလေ့ဆို
သောသူ မဟုတ်လော” ဟု ဆိုကြအယ်။

⁹ လူအချို့လို့ဟ “ဟုတ်အယ်” ဟု လည်းကောင်း၊
အချို့ဟ “အဲသူ မဟုတ်၊ အဲသူနဲ့ တူသောသူ ဖြစ်အယ်”
ဟု လည်းကောင်း ဆိုကြအယ်။

သူတတ်တိုင်းပင် “ငါဟ အေးသူပင် ဖြစ်အယ်” ဟု ဆိုအယ်။

¹⁰ သူလို့ဟ “နင် အခု စလိုမျက်စေ့ မျော်လာတုန်း” ဟု မေးကြအယ်။

¹¹ အေးသူဟ “ယေရှု နာမယ်ဆီသော သူတယောက်ဟ ရွံ့လုပ်ယွေ့ ငါ့မျက်စေ့ကို လူးပင်း ရှိလောင် ယေကန်ဟို သွားယွေ့ မျက်စေ့ကို ဆေးခိုင်းအယ်။ အဲလိုမို့ ငါဟ သွားယွေ့ ဆေးလိုက်ရာ မျက်စေ့မျော်လာအယ်” ဟု ဆိုအယ်။

¹² သူလို့ဟ “အဲသူဟ ဖယ်နားမှာ ဆိတ်တုန်း” ဟု မေးကြအယ်။

သူဟ “ငါမသိ” ဟု ပြန်ဖြေအယ်။

ဗာရိရှဲလို့ဟ အနာရောဂါပျောက်ကင်းမှုဟို စစ်ဆေးခြင်း

¹³ လူလို့ဟ မျက်စေ့ကန်းဖူးသော အေးသူဟို ဗာရိရှဲလို့ ဆေဟို ခေါ်ခဲ့ကြအယ်။

¹⁴ ယေရှုဟ ရွံ့နဲ့ပြုလုပ်ယွေ့ သူရဲ့မျက်စေ့ကို မျော်စေသောနေ့ဟ ဥပုသ်နေ့ ဖြစ်အယ်။

¹⁵ အဲပင်းရင် ဗာရိရှဲလို့ဟ စလို နင်ရဲ့ မျက်စေ့မျော်လုန်း ဟု မေးကြအယ်။ သူဟ အေးသူလို့အား “ငါ့မျက်စေ့နှိုက် သူဟ ရွံ့နဲ့လူးပင်း၊ ငါရဲ့မျက်စေ့ကို ဆေးလိုက်ရာ အခု မျက်စေ့မျော်လာအယ်” ဟု ဆိုအယ်။

16 ဖာရိရှဲအချို့လို့ဟ “အေးသူသည် ဥပုသ်နေ့ဟို မစောင့်ထိန်းသောကျောန် ဘုရားသခင်ဆေမှ လာသောသူ မဟုတ်” ဟု ဆိုအယ်။

အခြားသောသူလို့ဟ “အပစ်သားဖြစ်သောသူတဦးဟ ဟေလို့သော နိမိတ်လက္ခဏာလို့ဟို စလို ပြုလုပ်နိန်မှာလဲ” ဟု ဆိုကြအယ်။ အားပင်း သူလို့ထဲတွင် ကွဲပြားခြင်း ဆိုကြအယ်။

17 အေးနောက် ဖာရိရှဲလို့ဟ မျက်စေ့ကန်းဖူးသောသူ ဆေ တခါပြန်လာယွေ “နင့်မျက်စေ့မျော်စေသောသူရဲ့ အကျောန်းဟို နင်စလိုပြောမလုန်း” ဟု မေးကြအယ်။

အေးသူဟ “ပရောဖက် ဖြစ်အယ်” ဟု ပြန်ပြောကြအယ်။

18 ယုဒအာဏာပိုင်လို့ဟ မခင် အေးသူမျက်စေ့ကန်းတာဟို လည်းကောင်း၊ အခု မျက်စေ့ပြန်ပင်း မျော်လာတာဟို လည်းကောင်း မယုံကြသဖြင့် သူရဲ့မိဘလို့ဟို ခေါ်ယွေ။

19 “ဟေသူဟ နင်လို့ရဲ့ သားလော၊ နင်လို့ပြောလဲ့ အတိုင်း အမေ့ဖိုက်ထဲဟပင် မျက်စေ့ကန်းသလော၊ အေးတိုင်းမန်ရင် စလို မျက်စေ့မျော်လာတုန်း” ဟု မေးကြအယ်။

20 သူရဲ့ မိဘလို့ဟလည်း “ဟေသူဟ ငါလို့ရဲ့ သား မန်အယ်၊ ပင်းရင် အမေ့ဖိုက်ထဲဟပင် မျက်စေ့ကန်းတာဖြစ်ကျောန်း ငါလို့ သိကြအယ်။

21 အဲလိုလဲ အခု သူဟ စလိုမျက်စေ့မျော်တာဟို ငါလို့ မသိကြ၊ သူ့အား စသူ မျက်စေ့မျော်စေတာဟိုလည်း

မသိပါ။ သူ့အား မေးမိန့်။ သူဟ အရွယ်ရောက်ပီ၊ သူ
ရဲ့အကျော့န်းကို သူ့တတ်တိုင်း ပြောပြနိုင်လိမ့်မယ်” ဟု
ပြန်ပြောကြအယ်။

²² သူ့ရဲ့ မိဘဟ ဟေလို့ဖြေရခြင်းဟာ ယုဒအာဏာပိုင်
လို့ဟို ကြောက်သောကျော့န်း ဖြစ်အယ်၊ ယေရှုအား မေဆိုး
ယအဖြစ် ဝန်ခံသောသူ စသူဟိုမဆို တရားဇရပ်မှ မောင်း
ထုတ်ခံရမယ် ဟု ယုဒလူလို့ဟ သဘောတူဆုံးဖြတ်ပင်း
ဖြစ်အယ်။

²³ အေးကျော့န်း သူ့ရဲ့ မိဘလို့ဟ “သူဟ အရွယ်ရောက်
ပီ၊ သူ့ဟို မေးမိန့်” ဟု ဆိုကြခြင်း ဖြစ်အယ်။

²⁴ အေးကျော့န်း သူ့လို့ဟ မျက်စေ့ကန်းဖူးသောသူဟို
ဒုတိယအကြိမ် ခေါ်ပင်း “ကတိပေးထားလဲ့အတိုင်း ဘုရား
သခင်ဆွေနှိုက် အမန်တရားဟို ပြောမန့်၊ နင့်ဟို ကျန်းမာ
စေသောသူဟ အပစ်သားဖြစ်ကျော့န်းဟို ငါလို့ သိအယ်”
ဟု ဆိုကြအယ်။

²⁵ အေးသူဟလည်း “ဟေသူဟ အပစ်သား ဖြစ်အယ်
အဲဟာမဟုတ်ရင် မဖြစ်အယ်ဟို ငါမသိဝူး။ ငါသိလဲ့တ
ခုမှာ၊ ငါဟ မခင် မျက်စေ့ကန်းယွေ အခု မျက်စေ့မျော်
အယ်” ဟု ပြန်ပြောအယ်။

²⁶ အေးသူလို့ဟလည်း “သူဟ နင့်ဟို စလို ပြုတုန်း၊ စ
လို နင့်မျက်စေ့မျော်လာတုန်း” ဟု မေးကြအယ်။

²⁷ အေးသူဟ “နင်လို့အား ငါပြောပြပင်း ဖြစ်အယ်၊ နင်
လို့ဟ နားမထောင်ကြ။ ပစာကျော့န်း ထပ်ပင်း ကြားလိုကြ

တုန်း။ နင်လို့ဟလည်း သူ့ရဲ့ တဘဲ ဖြစ်လိုသလော” ဟု ဖြေအယ်။

28 အေးသူလို့ဟ သူ့အား ကဲ့ရဲ့ပင်း “နင်ဟ သူတဘဲ ဖြစ်အယ်၊ အဲလိုလဲ ငါလို့ဟတော့ မောရှေရဲ့ တဘဲများ ဖြစ်အယ်ဟု ပြောအယ်။

29 ဘုရားသခင်ဟ မောရှေအား ဗျာဒိတ်ပေးခဲ့ကျောင်းဟို ငါလို့ သိအယ်။ ဟေသူဟ ပစာဟလာတာဟို မသိ” ဟု ဆိုကြအယ်။

30 အေးသူဟ “သူဟ ငါ့မျက်စေ့ဟို မျော်စေ့ခဲ့သူ ဖြစ်အယ်၊ အဲလိုလဲ သူဟ ဖယ်နားဟ လာတာဟို မသိရခြင်းမှာ အံ့သြဖို့ကောင်းအယ်။

31 ဘုရားသခင်ဟ အပစ်ဆိသောသူလို့ရဲ့ စကားဟို နားမထောင်တာဟို ငါလို့ သိကြအယ်၊ ဘုရားသခင်ဟို ရိုသေလေးစားယွေ့ အလိုတော်တိုင်း လိုက်ဆောက်သူရဲ့ စကားဟို နားထောင်အယ်။

32 အမိဖိုက်ထဲဟ မျက်စေ့ကန်းသောသူဟို မျက်စေ့မျော်စေ့ဖို့ တတ်နိုင်ခြင်းဟို ကမ္ဘာဦးစကတည်းဟ တယောက်မှ မကြားဖူးဝူး။

33 ဟေသူဟ ဘုရားသခင်ဆေမှ လာသောသူမဟုတ်ရင် ပစာအမှုဟိုမှ မတတ်နိုင်” ဟု ဆိုအယ်။

34 အေးသူလို့ဟလည်း “နင်ဟ မွေးစဟပင် တကိုယ်လုံး နှိုက် ဒုစရိုက်အပစ်စွဲသောသူဖြစ်ပင်း ငါလို့ဟို သွန်သင်ဖို့ ကြိုးစားနေတာလား” ဟု ဆိုပင်း တရားဇရပ်မှ နှင်ထုတ်

လိုက်ကြအယ်။

ဝိညာဉ်မျက်စေ့ကန်းခြင်း

³⁵ သူ့လို့ဟ သူ့ဟို အပြင်မောင်းထုတ်လိုက်ကျောင်းဟို ယေရှု ကြားယွေ့ ကိုယ်တော်ဟ သူ့ဟို တွေ့သောအခါ၊ “နင် ဟ လူသားဟို ယုံကြည်သလော” ဟု မေးလေအယ်။

³⁶ အေးသူဟ “ဆရာ၊ ငါ သူ့ဟို ယုံကြည်နိုင်စေရန် အဲ သူဟ စသူဖြစ်တာဟို ငါ့ဟို ပြောပြပါ” ဟု မေးအယ်။

³⁷ ယေရှုဟ “နင်ဟ သူ့ဟို မျော်ခဲ့ပင်း ဖြစ်အယ်၊ သူဟ အခု နင်နဲ့ စကားပြောနေသောသူ ဖြစ်အယ်” ဟု မိန့်အယ်။

³⁸ အေးသူဟ “သခင်ဘုရား၊ ငါ ယုံကြည်အယ်” ဟု ဆောက်ယွေ့ ကိုယ်တော်အား ပျပ်ဝပ် ကိုးကွယ်လေအယ်။

³⁹ ယေရှုဟ “မျက်စေ့ကန်းသောသူဟို မျော်စေရန်နဲ့ မျက်စေ့မျော်သောသူဟို မျက်စေ့ကန်းစေခြင်းငှာ ငါဟ တရားစီရင်ရန် ဟေလောကဟို ကြွလာခြင်းဖြစ်အယ်” ဟု မိန့်လေအယ်။

⁴⁰ ကိုယ်တော်နဲ့အတူဆီနေသော ဟရိရှဲ့အချို့လို့ဟ အေး စကား ဟို ကြားယွေ့၊ “ငါလို့ဟ လည်း မျက်စေ့ ကန်းသောသူများ ဖြစ်ကြသလော” ဟု မေးကြအယ်။

⁴¹ ယေရှုဟ “နင်လို့ဟ မျက်စေ့ကန်းသောသူများဖြစ်ခဲ့ ကြရင် နင်လို့နှိုက် အပစ်ဆီခဲ့မယ် မဟုတ်၊ အဲလိုလဲ ငါ လို့ မျော်အယ်ဟု နင်လို့ အခုဆိုကြသဖြင့် နင်လို့အပစ်ဟ တည်မြဲတည်အယ်” ဟု မိန့်လေအယ်။

10

သိုးထိန်းလို့ရဲ့ ပုံဥပမာ

¹ ယေရှုဟ “နင်လို့အား ငါ အမန်ဆိုတာဟ သိုးခြံထဲဟို ထင်ခါးပေါက်ဟ မဝင်ဘဲ အခြားသောလမ်းနဲ့ ကျော်ဝင် သောသူဟ သူခိုး၊ ထားပြုဖြစ်အယ်။

² ထင်ခါးပေါက်မှ ဝင်သောသူဟ သိုးလို့ရဲ့ သိုးထိန်းဖြစ် အယ်။

³ အေးသူအား ထင်ခါးစောင့်ဟ သိုးထိန်းအတွက် ထင် ခါးဖွင့်ပေးတတ်အယ်။ သူရဲ့အသံဟို သိုးလို့ဟ နားထောင် တတ်ကြပင်း၊ သူဟ မိမိသိုးလို့ဟို နာမယ်ဖြင့် ခေါ်ယွေ့ ပြင်ဟို ထုတ်ဆောင်တတ်အယ်။

⁴ သူဟ သိုးလို့ဟို အပြင်ထုတ်သောအခါ၊ သိုးလို့ အ ဆွေမှ သွားယွေ့၊ သိုးလို့ဟ သူရဲ့ အသံဟို သိသောကျော န်နဲ့ နောက်ဟ လိုက်တတ်ကြအယ်။

⁵ သိုးလို့ဟ လူစိမ်းရဲ့ နောက်ဟို လိုက်လိမ့်မယ် မဟုတ်၊ အဲအစား လူစိမ်းရဲ့အသံဟို မသိသောကျောနဲ့ သူ့ဆွေမှ ထွက်ပြေးလိမ့်မယ်” ဟု မိန့်လေအယ်။

⁶ ယေရှုဟ ဟေပုံဥပမာဟို အေးသူလို့အား မိန့်အယ်။ အဲ လိုလဲ ဟရိရဲ့လို့ဟ ကိုယ်တော် စကားရဲ့ ဆိုလိုရင်းဟို နား မလည်ကြ။

သိုးထိန်းကောင်းဖြစ်သော ယေရှု

⁷ အေးကျောနဲ့ တဖန်ယေရှုဟ “နင်လို့အား ငါ အမန်ဆို တာဟ၊ ငါဟ သိုးလို့ဝင်သော ထင်ခါးပေါက် ဖြစ်အယ်။

⁸ ငါ့ဆွေနှိုက် လာသောသူဆိုသမျှလို့ဟ သူခိုးနဲ့ ထားပြ
များ ဖြစ်အယ်၊ အဲလိုလဲ သိုးလို့ဟ သူလို့ရဲ့ စကားဟို နား
မထောင်ကြ။

⁹ ငါဟ ထင်ခါးပေါက် ဖြစ်အယ်။ ငါ့အားဖြင့် ဝင်သော
သူ စသူမဆို ကယ်တင်ခြင်းခံရလိမ့်မယ်၊ သူလို့ဟ ဝင်
ထွက်သွားလာလျက် ကျက်စားရာဟို တွေ့လိမ့်မယ်။

¹⁰ သူခိုးဟ ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းဖို့သာ လာ
တတ်အယ်၊ ငါဟတော့ သိုးလို့ဟို အသက်ရဆီစေဖို့ သာ
မက — အဲအသက်ဟို ပြေစုံစေဖို့ လာခြင်းဖြစ်အယ်။

¹¹ “ငါဟ ကောင်းသော သိုးထိန်း ဖြစ် အယ်၊
ကောင်းသော သိုးထိန်းဟ သိုး လို့အတွက် မိမိအသက်
ဟို စွန့်တတ်အယ်။

¹² သိုးလို့ဟို ပိုင်သောသိုးထိန်း မဟုတ်၊ သူငှားဖြစ်သော
သူဟ ဝံပုလွေလာတာဟို မျော်ရင်၊ သိုးလို့ဟို ပစ်ထားယွေ
ထွက်ပြေးတတ်အယ်၊ အဲလိုမို့ ဝံပုလွေဟလည်း သိုးလို့ဟို
တိုက်ခိုက်ပင်း ကွဲစေတတ်အယ်။

¹³ သူငှားဟ သူငှားဖြစ်လဲ့အလျောက် သိုးလို့အတွက်
ဂရုမစိုက်ဘဲ ထွက်ပြေးတတ်အယ်။

¹⁴⁻¹⁵ ငါဟ ကောင်းသော သိုးထိန်း ဖြစ်အယ်။ ခမည်း
တော်ဟ ငါ့ဟို သိပင်း ငါဟလည်း ခမည်းတော်ဟို သိ
သလို ငါ့သိုးလို့ဟိုလည်း ငါသိယွေ ငါ့သိုးလို့ဟလည်း ငါ
ဟိုသိကြအယ်။ ငါဟ သိုးလို့အဖို့ အသေခံရန် ဆန္ဒအဆီ

အယ်။

16 ဟေသိုးခြံထဲဟ မဟုတ်သော အခြားသိုးလို့ဟိုလည်း ငါပိုင်သေးအယ်။ အေးသိုးလို့ဟိုလည်း ငါဆောင်ခဲ့ရမယ်၊ ငါ့ရဲ့ အသံဟို နားထောင်ပင်း သိုးအုပ်တအုပ်တည်းနဲ့ သိုးထိန်းတယောက်တည်း သူလို့ဟ ဖြစ်လာကြလိမ့်မယ်။*

17 “ငါဟ အသက်ဟို ပြန်လည်ရယူရန် ငါ့ရဲ့ အသက်ဟို စွန့်ချင်သော ဆနဒဆိသောကျောရံ ခမည်းတော်ဟ ငါ့ဟို ချစ်အယ်။

18 ငါ့အသက်ဟို စသူမှ မလုမယူဘဲ ငါ့ဆန္ဒအလျောက် အသက်ဟို စွန့်ခြင်း ဖြစ်အယ်။ ငါ့နှိုက် အသက်စွန့်ပိုင်ခွင့်နဲ့ နောက်တဖန် ကိုယ့်အသက်ဟို ပြန်ယူပိုင်သောအခွင့်ဟ ငါ့နှိုက်ဆီအယ်။ ငါဟ ဟေအမိန်ဟို ငါ့ခမည်းတော်ဆေမှ ရဆီအယ်” ဟု မိန့်အယ်။

19 ဟေစကားကြားလဲ ယုဒလူလို့ဟ စိတ်သဘောထား ကွဲလွဲသွားကြအယ်။

20 သူလို့ထဲမှ အများစုဟ “သူဟ နတ်ဆိုးစွဲပင်း အရူး ဖြစ်အယ်။ ပစာကျောရံ သူရဲ့ စကားဟို နားထောင်ကြတုန်း” ဟု ဆိုကြအယ်။

21 အဲလိုလဲ အခြားသောသူလို့ဟလည်း “နတ်ဆိုးစွဲသော သူဟ ဟေလိုစကားဟို မပြောနိုင်ဝူး၊ နတ်ဆိုးစွဲသောသူဟ

* 10:16 သူလို့ဟ ဖြစ်လာကြလိမ့်မယ်၊ အချို့ လက်ရေးမူကျမ်းများတွင် သူလို့ဟ ဆိုကြလိမ့်မယ်၊ ဟု ပါဆီအယ်။

မျက်စေ့ကန်းသောသူလို့ဟို မျော်စေဖို့ တတ်နိုင်သလော”
ဟု ဆိုကြအယ်။

ယေရှုအား ငြင်းပယ်ခြင်း

²² အဲအချိန်နှိုက် ယေရှုလင်မြို့တွင် ဗိမာန်တော်နှိုက် ဆက်ကပ်လဲ့ ပွဲတော်ကျရောက်လျက်ဆီအယ်။ အေးအခါ ဟ ဆောင်းရာသီဖြစ်အယ်။

²³ ယေရှုဟ ဗိမာန်တော်နှိုက်ဆီသော ရှောလမုန် မုခ် တွင် လမ်းဆောက်လျက် နေအယ်။

²⁴ အဲမှာဆီလဲ့ ယုဒလူလို့ဟ ကိုယ်တော်ဟို ဝိုင်းပင်း “နင် ဟ စလောက်ထီ ငါလို့ဟို ယုံမားစေတုန်း၊ နင်ဟ မေဆို့ယ မန်ရင် ငါလို့ဟို အတိအလင်းပြောပါ” ဟု ဆိုကြအယ်။

²⁵ ယေရှုဟ “နင်လို့အား ငါပြောပင်း ဖြစ်အယ်၊ အဲလို လဲ နင်လို့ မယုံကြ။ ငါ့ခမည်းတော်ရဲ့ အခွင့်နဲ့ ငါပြုသော အမှုလို့ဟ ငါရဲ့ သက်သေ ဖြစ်အယ်။

²⁶ အဲလိုလဲ နင်လို့ဟ ငါရဲ့ သိုးများ မဟုတ်သောကျော နဲ့ ငါ့ဟို မယုံကြ။

²⁷ ငါ့သိုးလို့ဟ ငါ့အသံဟို နားထောင်ကြအယ်။ ငါဟ သူလို့ဟို သိယွေ သူလို့ဟလည်း ငါ့နောက်ဟို လိုက်ကြ အယ်။

²⁸ ငါဟ သူလို့အား ထာဝရအသက်ဟို ပေးယွေ သူလို့ ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ စသူ မျှ အဲသိုးလို့ဟို ငါ့လက်မှ လုယူယွေ မရနိုင်နီ။

29 သူ့လို့ဟို ငါအား ပေးသော ငါ့ခမည်းတော်ဟ ခပ်သိမ်းသောသူလို့ထက် ကြီးမြတ်တာဖြစ်ယွေ၊† စသူမျှ သိုးလို့ဟို ငါ့ခမည်းတော်ရဲ့ လက်မှ မလုမယူနိန့်။

30 ခမည်းတော်နဲ့ ငါဟ တလုံးတဝတည်း ဖြစ်အယ်” ဟု မိန့်အယ်။

31 အေးနောက် ယုဒလူလို့ဟ ကိုယ်တော်ဟို ပစ်ရန် တခါ ကျောက်ခလုံးလို့ဟို ကောက်ယူကြအယ်။

32 ယေရှု ဟ လည်း “ငါဟ ခမည်း တော် ဆေ မှ ကောင်းသောအမှုလို့ဟို နင်လို့အား ပြသခဲ့အယ်။ အေး အမှုထဲမှ ပစာအမှုကျောနဲ့ ငါ့ဟို ခဲနဲ့ ပစ်မလုနီး” ဟု ပြော အယ်။

33 သူ့လို့ဟ “ကောင်းသောအမှုလို့ကျောနဲ့ ခဲနဲ့ ပစ်တာ မဟုတ်၊ နင်ဟ လူဖြစ်လျက် ဘုရားယောင်ဆောင်ယွေ ဘုရားသခင်ဟို ပစ်မားလဲ့ စကားဟို ပြောသောကျောနဲ့ ခဲနဲ့ ပစ်မယ်” ဟု ဆိုကြအယ်။

34 ယေရှု ဟ လည်း “နင် လို့ ရဲ့ ပညတ် ကျမ်းတွင် ဘုရားသခင်ဟ ‘နင်လို့ဟ ဘုရားများ ဖြစ်ကြအယ်’ ဟု ရေးထားအယ်။

35 ကျမ်းစာပြောလဲ့အရာများဟ အမြဲမန်ကန်ကျောနီး ဟို ငါလို့ သိကြအယ်၊ ဘုရားသခင်ဟ မိမိရဲ့ တရားစကား ဟို ရဆိသောလူများဟို ဘုရားများ ဟု ခေါ်အယ်။

† 10:29 သူ့လို့ဟို ငါအား ပေးသော ငါ့ခမည်းတော်ဟ ခပ်သိမ်းသောသူလို့ထက် ကြီးမြတ်တာဖြစ်ယွေ၊ အချို့ လက်ရေးမူကျမ်းများတွင် ငါ့ခမည်းတော်ဟ ခပ်သိမ်းသောသူလို့ထက် ကြီးမြတ်အယ်၊ ဟု ပါဆိအယ်။

36 ခမည်းတော်ဟ ငါ့ကို ရွေးချယ်ယွေ့ ဟေလောက
 ဟို စေလွှတ်အယ်။ အဲလိုမို့ ငါဟ ဘုရားသခင်ရဲ့ သား
 တော်ဖြစ်အယ်ဟု ဆိုခြင်းဟ ငါဟ ဘုရားသခင်ဟို ပစ်
 မားလဲ့စကားဟို ပြောအယ်လို့ စလိုကျောန့် နင်လို့ ဆိုနိန်
 တုန်း။

37 ငါဟ ခမည်းတော်ရဲ့ အမှုလို့ဟို ငါမဆောင်ရွက်ရင်
 ငါ့အား မယုံကြည်ကြန့်။

38 အဲလိုလဲ ငါဟ သူ့ရဲ့ အမှုတော်ဟို ဆောင်ရွက်ရင် ငါ့
 ဟို မယုံသော်လည်း အေးအမှုများဟို ယုံကြလော့၊ အေး
 လို ယုံကြည်ရင် ခမည်းတော်ဟ ငါ့နှိုက်ဆီလျက် ငါဟ
 ခမည်းတော်နှိုက် ဆီကျောန့်ဟို နင်လို့ သိယွေ့ နားလည်
 ကြလိမ့်မယ်” ဟု မိန့်လေအယ်။

39 အေးသူလို့ဟ ယေရှုဟို ဖမ်းဆီးရန် နောက်တခါ
 ကြိုးစားကြပြန်အယ်။ အဲလိုလဲ ကိုယ်တော်ဟ သူလို့ရဲ့
 လက်မှ ဆောင်တိမ်းယွေ့ သွားလေအယ်။

40 ယေရှုဟ ယော်ဒန်မြစ်တဖက်ဆီ မခင် ယောဟန်
 နှစ်ခြင်းပေးသောအရပ်ဟို ပြန်လည်သွားယွေ့ အေးအရပ်
 နှိုက် နေလေအယ်။

41 လူများ လို့ဟ ကိုယ်တော်ဆေဟို ရောက်လာ ကြ
 အယ်။ သူလို့ဟလည်း “ယောဟန်ဟ ပစနီမိတ်လက္ခဏာ
 ဟိုမျှ မပြ၊ အဲလိုလဲ ဟေလူအကျောန့်ဟို ယောဟန် ပြော
 သမျှ မန်အယ်” ဟု ဆိုကြအယ်။

⁴² အေးအရပ်နှိုက် လူများလို့ဟ ယေရှုဟို ယုံကြည်ကြ အယ်။

11

လာဇရု သေဆုံးခြင်း

¹ ဗေသနီရွာမှာနေလဲ့ လာဇရုလို့ ခေါ်လဲ့ လူတယောက် ဟ ဖျားနာလျက် ဆိအယ်။ ဗေသနီရွာတွင် ညီအမဖြစ်ကြ သော မာရိနဲ့ မာသလို့ နေထိန်ကြအယ်။

² ဟေမာရိဟ သခင်ဘုရားရဲ့ ခြေဟို ဆီမွေးသွန်းလော င်းယွေ့ မိမိဆိပင်ဖြင့် သုတ်ပေးသူ ဖြစ်အယ်။ ဖျားနာနေ သူလာဇရုဟ သူမရဲ့ မောင်ငယ် ဖြစ်အယ်။

³ ညီအမ လို့ ဟ ယေ ရှု ဆေ ဟို စေ လွှတ် ယွေ့ “သခင်ဘုရား၊ အဆုင်ချစ်သောသူဟ ဖျားနာလျက် နေ အယ်” ဟု ပြောလေအယ်။

⁴ ယေရှုဟ ဟေစကားဟို ကြားရင်၊ “ဟေအနာဟ သေ နာ မဟုတ်၊ ဘုရားသခင်ရဲ့ ဘုန်းဟို ထင်ဆွားစေသော အနာဖြစ်အယ်။ အေးအနာကျောနဲ့ ဘုရားသခင်ရဲ့ သား တော်ဟလည်း ဘုန်းထင်ဆွားခြင်း ဆိလိမ့်မယ်” ဟု မိန့် လေအယ်။

⁵ ယေရှုဟ မာသနဲ့ သူမရဲ့ ညီမဟို လည်းကောင်း၊ လာ ဇရုဟို လည်းကောင်း ချစ်အယ်။

6 လာဇရု ဖျားနာနေတာဟို သတင်းကြားသောအခါ ကိုယ်တော်ဟ မိမိရောက်ဆီသောအရပ်တွင် နေရက်တိုင် တိုင် ဆက်ယွေ့ နေလေအယ်။

7 အေးနောက် ကိုယ်တော်ဟ တဘွဲတော်လို့အား “ယုဒ ပြေဟို ငါလို့ နောက်တခါ သွားရအောင်” ဟု မိန့်လေအယ်။

8 တဘွဲတော်လို့ဟ “ဆရာ၊ ယုဒလူလို့ဟ ကိုယ်တော် အား မကြာခင်ဟပင် ခဲနဲ့ ပစ်ရန် ကြိုးစားကြအယ်၊ အေး အရပ်ဟို တဖန်သွားအိုးမယ်လော” ဟု ဆောက်ကြအယ်။

9 ယေရှုဟ “တနေ့တွင် တဆယ့် နေရာရီ ဆီအယ် မဟုတ်လော။ နေ့အချိန်နှိုက် သွားလာသောသူဟ နေရဲ့ အလင်းရောင်ဟို မျော်သောကျောနဲ့ ခလုတ်မတိုက်ဘဲ ကောင်းစွာ သွားလာနိုင်အယ်။

10 ညအချိန်နှိုက် သွားလာသောသူဟ အလင်းရောင်ဟို မရသောကျောနဲ့ ခလုတ်တိုက်ယွေ့ လဲတတ်အယ်” ဟု မိန့်လေအယ်။

11 ယေရှုဟ ဟေလို့မိန့်ပင်းနောက် “ငါလို့ရဲ့ မိတ်ဆွေ ဖြစ်သော လာဇရုဟ အိပ်မွေ့လျက် နေအယ်၊ သူဟို နိုးဖို့ ငါသွားမယ်” ဟု မိန့်အယ်။

12 ကိုယ်တော်ရဲ့ တဘွဲတော်လို့ဟ “သခင်ဘုရား၊ သူဟ အိပ်မွေ့လျက်နေရင် ကျန်းမာလာလိမ့်မယ်” ဟု ဆောက်ကြအယ်။

13 ယေရှုဟ လာဇရုသေကျောန်းဟို ရည်ရွယ်ပင်း မိန့်အယ်၊ အဲလိုလဲ ပုံမန် အိပ်မွေ့လျက် နေကျောန်းဟို ဆိုတာ

ဟု ကိုယ်တော်ရဲ့ တဘွဲတော်လို့ဟ ထင်ခဲ့အယ်။

14 အဲလိုမို့ ယေရှုဟ သူလို့အား “လာဇရုဟ သေပီ၊

15 နင်လို့ ယုံကြည်လာစေရန် အေးအရပ်နှိုက် ငါမဆီ
ခဲ့သောကျောနဲ့ နင်လို့အတွက် ငါဝမ်းမြောက်အယ်။ အဲ
လိုလဲ သူ့ဆေဟို သွားကြမယ်” ဟု ဆင်းဆင်းလင်းလင်း
ပြောအယ်။

16 အမြွှာပူးဟု ခေါ်လဲ့ သောမဟ မိမိရဲ့အဖော် တဘွဲ
တော်လို့အား “ငါလို့အားလုံးဟလည်း ကိုယ်တော်နဲ့အတူ
အသေခံရန် လိုက်သွားကြရအေန့်” ဟု ပြောအယ်။

ယေရှု အသက်ဆုင်ခြင်းနဲ့ ဆုင်ပြန်ထမြောက်ခြင်း

17 ယေရှု ရောက်လာသောအခါ လာဇရုဟို သံဂြိုဟ်
ယွေ့ လုတ်တိုင်းနှိုက် လေးရက်မျှဆီပီဖြစ်ကျောန်းဟို
တွေ့ဆီအယ်။

18 အခု ဗေသနိရွာဟ ယေရုရှလင်မြို့မှ နေမိုင်အကွာ
နှိုက်ဆီတာဖြစ်ယွေ့၊

19 ရမ်းဆာသောယုဒလူဟလည်း မာရိနဲ့ မာသလို့ရဲ့
မောင်ငယ် သေဆုံးသောကျောနဲ့ သူလို့ဟို နှစ်သိမ့်ရန် လာ
ရောက်ကြအယ်။

20 မာသဟ ယေရှု လာရောက် ကျောန်းဟို ကြား
သောအခါ ကိုယ်တော်ဟို ခရီးဦးကြိုရန် ထွက်သွားအယ်။
အဲလိုလဲ မာရိဟ နေအိုင်တွင် ထိန်လျက်နေအယ်။

21 မာသဟ ယေရှုအား “သခင်ဘုရား၊ ဟေအရပ်တွင်
ကိုယ်တော်ဆီခဲ့ရင် ကျွန်မရဲ့ မောင် သေမှာမဟုတ်ဝူး။

22 အဲလိုလဲ ဘုရားသခင်ဆေ ကိုယ်တော်တောင်းသမျှ လို့ဟို ကိုယ်တော်အား ဘုရားသခင် ပေးမယ်ဟို ကျွန်မသိ ပါအယ်” ဟု ဆောက်အယ်။

23 ယေရှုဟလည်း “နင်ရဲ့မောင်ငယ် အသက်ပြန်ယွေ့ ဆင်လိမ့်မယ်” ဟု သူမအား မိန့်အယ်။

24 မာသဟ “နောက်ဆုံးသောနေ့နှိုက် သေသောသူလို့ ဆင်ပြန်ထမြောက်သောကာလတွင် သူဟ အသက်ပြန် ယွေ့ ဆင်မည်ဟို ကျွန်မသိအယ်” ဟု ဖြေအယ်။

25 ယေရှုဟ “ငါဟ ထမြောက်ခြင်းနဲ့ အသက်ဆင်ခြင်း အကျောန်း ဖြစ်အယ်။ ငါ့ဟို ယုံကြည်သောသူဟ သေ သော်လည်း ဆင်လိမ့်မယ်။

26 ငါ့ဟို ယုံကြည်ယွေ့ အသက်ဆင်သောသူဆိုသမျှလို့ ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ ဟေ အရာဟို နင် ယုံကြည်သလော” ဟု မေးအယ်။

27 မာ သဟ “ယုံကြည် ပါ အယ်၊ သခင်ဘုရား၊ ကိုယ်တော်ဟ ဟေလောကဟို ကြွလာမဲ့ ဘုရားသခင် ရဲ့ သားတော် မေဆီယဖြစ်တာဟို ကျွန်မ ယုံကြည်အယ်” ဟု ပြန်ပြောအယ်။

ယေရှု ငိုကခြင်း

28 ဟေလို့ဆောက်ပင်းနောက် မာသဟ ပြန်သွားယွေ့ မိမိရဲ့ညီမ မာရီဟို တိတ်တိတ်လေးခေါ်ပင်း “ဆရာ ရောက်လာပါ၊ နင့်ဟို မေးနေအယ်” ဟု ပြောလေအယ်။

29 မာရိဟ အေးစကားကို ကြားသောအခါ ခပ်သုတ်သုတ် ထယွေ့ ကိုယ်တော်ဆေကို သွားလေအယ်။

30 အဲအခါ ယေရှုဟ ရွာထဲကို မဝင်သေးဘဲ မာသ ခရီးဦးကြိုပြုသောအရပ်နှိုက် ဆီလေအယ်။

31 မာရိအား နှစ်သိမ့်စကားပြောရန် နေအိုင်တွင် ဆီနေသော ယုဒလူလို့ဟ မာရိ ခပ်သုတ်သုတ်ထယွေ့ ထွက်သွားတာကို မျော်ကြရင် ငိုကဖို့ လုတ်တိုင်းကို သွားတာ ဟု ထင်ကြအယ်။ အေးကျော့နဲ့ သူလို့ဟ မာရိရဲ့ နောက်ကို လိုက်ကြအယ်။

32 မာရိဟ ယေရှု ဆီသော အရပ်ကို ရောက်ယွေ့ ကိုယ်တော်ကို မျော်သောအခါ ခြေတော်ရင်းနှိုက် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဟေအရပ်နှိုက် ကိုယ်တော်ဆီရင် ကျွန်မရဲ့မောင်ငယ် သေမှာမဟုတ်ဝူး” ဟု ဆောက်လေအယ်။

33 ယေရှုဟ မာရိ ငိုကနေတာကို လည်းကောင်း၊ သူနောက်လိုက် လာသော ယုဒလူလို့ ငိုကနေတာကို လည်းကောင်း မျော်သောအခါ ရမ်းဆွဲညှိုးငယ်ခြင်း၊ စိတ်နေလုံးပူပန်ခြင်း ဖြစ်လေအယ်။

34 ကိုယ်တော်ဟ “သူ့အလောင်းကို ပစာနားမှာ သဂြိုဟ်ကြတုန်း” ဟု မေးအယ်။

အေးသူလို့ဟ “သခင်ဘုရား၊ ကြွေယွေ့ ကျေ့မန့်” ဟု ဆောက်အယ်။

35 ယေရှုဟ ငိုကအယ်။

36 အဲပင်းရင် ယုဒလူလို့ဟ “ကျေမန့် လာဇရုဟို ရမ်း ဆာ့ချစ်အယ်” ဟု ပြောကြအယ်။

37 အဲလိုလဲ သူလို့ထဲမှ အချို့လို့ဟ “မျက်စေ့ကန်းသော သူဟို မျော်စေသောသူဟ လာဇရုဟို မသေစေရန် မတတ် နိန်သလော” ဟု ဆိုကြအယ်။

ယေရှုဟ လာဇရုဟို သေခြင်းမှ ထမြောက်စေခြင်း

38 တဖန် ယေရှုဟ ရမ်းဆာ့ညှိုးငယ်သောစိတ်နဲ့ လုတ် တိုင်းဂူဟို ကြွလေအယ်။ အေးဂူဟ ကျောက်ဂူဖြစ်ပင်း အဝင်ဝဟို ကျောက်တုံးနဲ့ ပိတ်ထားအယ်။

39 ယေရှုဟ “ကျောက်တုံးဟို တောကြလော” ဟု မိန့် အယ်။

သေလွန်သောသူရဲ့အမ မာသဟ၊ “သခင်ဘုရား သူဟို သင်္ဂြိုဟ်တာ လေးရက်ဆီပီ ဖြစ်ယွေ့ အခုဆိုရင် အပုပ်နဲ့ ထွက်နေလိမ့်မယ်” ဟု ဆောက်အယ်။

40 ယေရှုဟ “နင် ယုံကြည်ရင် ဘုရားသခင်ရဲ့ ဘုန်း အသရေဟို မျော်ရလိမ့်မယ်ဟူယွေ့ ငါပြောပီ မဟုတ် လော” ဟု မိန့်အယ်။

41 အဲလိုမို့ သူလို့ဟ ကျောက်တုံးဟို တောလိုက် ကြအယ်။ ယေရှုဟ အထက်ဟိုမော့ကျေလျက် “အဖ၊ ငါတော င်း ဆောက် တာ ဟို နားထောင် သော ကျော န် ကိုယ်တော်ဟို ကျေးဇူးတင်အယ်။

42 ကိုယ်တော်ဟ ငါရဲ့ ဆုတောင်းသံဟို အမြဲနားထောင် ကျောန်း ငါသိအယ်၊ အဲလိုလဲ ဟေလို့ တောင်းဆောက်

ခြင်းဟု ဝန်းရံလျက်ဆိုသော လူလို့ရဲ့အကျိုးအတွက်ဖြစ်ပင်း ငါ့ကို ကိုယ်တော်စေလွှတ်ကျောင်း သူလို့ ယုံကြည်စေရန်အတွက် ဖြစ်အယ်” ဟု ဆိုအယ်။

⁴³ အဲသို့မိန့်ပင်းနောက် ကျယ်လောင်သော အသံဖြင့် “လာဇရု၊ ထွက်လာလော့” ဟု ခေါ်လေအယ်။

⁴⁴ အေးအခါ သေလွန်သောသူဟု မိမိခြေလက်နှိုက်အဝတ်ဖြင့် ပတ်လျက်၊ မျက်နှာဟိုလည်း ပဝါနဲ့ စည်းလျက် ထွက်လာအယ်။ ယေရှုဟလည်း “သူ့အား ပတ်ထားလဲ့ အဝတ်လို့ဟို ဖြေပေးပင်း သွားခွင့်ပေးလော့” ဟု မိန့်အယ်။

ယေရှုဟို သတ်ရန် ကြံစည်ခြင်း

(မသံ ၂၆.၁-၅; မာကု ၁၄.၁-၂; လုကာ ၂၂.၁-၂)

⁴⁵ အဲလိုမို့ မာရိဆေဟို လာသော ရမ်းဆွဲသော ယုဒလူလို့ဟု ယေရှု ပြုသောအမှုဟို မျော်ရင်၊ ကိုယ်တော်ဟို ယုံကြည်ကြအယ်။

⁴⁶ အဲလိုလဲ အချို့လို့ဟု ဖာရိရှဲလို့ဆေဟို သွားယွေ့ယေရှု ပြုသောအမှုဟို ကြားပြောကြအယ်။

⁴⁷ အေးအခါ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲလို့ဟု ယုဒတရားလွှတ်တော်နှိုက် စည်းဝေးစေပင်းရင် “ငါလို့ဟု စလို ပြုလျက်နေကြတုန်း၊ အေးသူဟု အံ့ဩဖွယ်သော နိမိတ်လက္ခဏာဟို ပြုလျက်နေအယ်။

⁴⁸ သူ့ဟို ဟေအတိုင်းလွှတ်ထားရင် လူအားလုံးလို့ဟု သူ့ဟို ယုံကြည်ကြလိမ့်မယ်၊ အေးအခါ ရောမအာဏာပိုင်

လို့ဟ လာယွေ့ ငါလို့ရဲ့ ဗိမာန်တော်နဲ့ ငါလို့ရဲ့ လူမျိုးလို့ဟို
ဖျက်ဆီးကြလိမ့်မယ်” ဟု ဆိုကြအယ်။

49 အေး သူ လို့ ထဲမှ တ ဦး ဖြစ် ပင်း အေး နှစ် တွင်
ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ နာမယ်ဆိုသော
သူဟ “နိုင်လို့ဟ ပစာအရာဟိုမျှ မသိကြ။

50 ယုဒလူမျိုးလို့ သေကျေပျက်စီးတာထက်၊ လူမျိုးလို့
အတွက် လူတယောက်သေရတာဟ နှင်လို့အဖို့ ပိုယွေ့
ကောင်းတာဟို နှင်လို့ မသိကြသလော” ဟု ဆိုအယ်။

51 အေးစကားဟို ကိုယ်အလိုအလျောက် ပြောဆိုခြင်း
မဟုတ်၊ သူဟ အဲနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက်
ယေရှုဟ ယုဒလူမျိုး များအတွက် အသေခံရမယ် ဖြစ်
ကျောန်းနဲ့

52 အေးလူမျိုးအတွက် သာမက ကွဲပြားလျက်ဆိုသော
ဘုရားသခင် ရဲ့ လူပွဲ သငယ် လို့ဟို အတူစုဝေး စေရန်
အတွက်ပါ ပရောဖက်ပြု ဟောပြောခြင်းဖြစ်အယ်။

53 အဲကျောန်း သူလို့ဟ အဲနေ့မှစယွေ့ ယုဒအာဏာပိုင်လို့
ဟ ယေရှုဟို သတ်ရန် တိုင်ပင်ကြံစည်ကြအယ်။

54 အဲကျောန်း ယေရှုဟ ယုဒပြေတွင် ထင်ဆွားစွာ မ
သွားလာတော့ဘဲ၊ အေးအရပ်မှ ထွက်ယွေ့ တောကန္တာရနဲ့
နီးသော ဖေရိမ် နာမယ်ဆိုသောမြို့ဟို ကြွပင်း တဘွဲတော်
လို့နဲ့အတူ နေအယ်။

55 ယုဒလူမျိုးလို့ရဲ့ ပသခါပွဲ နီးလာပီဖြစ်ယွေ့ လူများ
လို့ဟ မိမိလို့ဟို သန့်ဆွင်းစေရန် ပွဲတော်မတိုင်ခင် နေရပ်

အသီးသီးလို့မှ ယေရှုလင်မြို့ဟို လာကြအယ်။

⁵⁶ အေးသူလို့ဟ ယေရှုဟို ဆွာလျက် နေကြအယ်။ သူလို့ဟ ဗိမာန်တော်တွင် စုရုံးကြသောအခါ “သူဟ ပွဲသို့မလာတာဟ သေချာသလော၊ စလို ထင်မှတ်ကြတုန်း” ဟု အချင်းချင်း ပြောဆိုကြအယ်။

⁵⁷ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲလို့ဟ စသူမဆို ယေရှုဆရာအရပ်ဟို သိရင် သူဟို ဖမ်းဆီးနိဇ်ရန် အကျောင်းကြားရမယ်ဟု အမိန့်ထုတ်ပြန်ထားပင်း ဖြစ်အယ်။

12

ယေရှုဟ ဗေသနိရွာနှိုက် ဘိသိက်ပေးခံရခြင်း

(မသံ ၂၆.၆-၁၃; မသံ ၁၄.၃-၉)

¹ ပသခါပွဲခံချိန် ခြောက်ရက်လိုသောအခါ သေလွန်ပင်းမှ ပြန်ယွေ့ အသက်ပြန်ဆွင်ခဲ့သူ လာဇရူ နေထိန်ရာဖြစ်သော ဗေသနိရွာဟို ယေရှုရောက်လာအယ်။

² လူလို့ဟ ဟေအရပ်နှိုက် ကိုယ်တော်အတွက် ညစာဟို ပြင်ဆင်ကြပင်း မာသဟ ဧည့်ဝတ်ပြုနေအယ်။ ကိုယ်တော်နဲ့အတူ စားပွဲနှိုက် ထိန်နေသူများထဲတွင် လာဇရူလည်း ပါအယ်။

³ အဲအခါ မာရိဟ ရမ်းဆွအဖိုးထိုက်သော နာဒုဆီမွေးအစစ် သုံးဆယ်သားဟို ယူယွေ့ ယေရှုရဲ့ ခြေဟို ဆီလိမ်းပင်း မိမိဆံပင်နဲ့ သုတ်အယ်။ အေးဆီမွေးရဲ့ ရနံ့ဟ နေအိုင်တခုလုံးဟို မွှေးကြိုင်လျက် ဆီအယ်။

4 ယေရှုရဲ့ တဘဲတော်လို့ထဲမှ တဦးဖြစ်ပင်း ကိုယ်တော်
ဟို သစ္စာဖောက်မဲ့သူ ယုဒရှုကာရုတ်ဟ

5 ပစာကျောနဲ့ “ဟေဆီမွေးဟို ငွေဒင်္ဂါး* ၃၀၀ နဲ့ ရောင်း
ယွေ့ ဆင်းရဲသောသူလို့အား မပေးတာတုန်း” ဟု ဆိုအယ်။

6 ဟေလိုပြောရာနှိုက် သူဟ ဆင်းရဲသောသူလို့အား
သနားကြင်နာသောကျောနဲ့ မဟုတ်ဘဲ၊ သူဟ သူခိုးသော
ကျောနဲ့ ဖြစ်အယ်။ သူဟ ပိတ်ဆန်အိတ်ဟို သယ်ရသော
သူဖြစ်ယွေ့ အဲအိတ်ထဲမှ ပိတ်ဆန်အချို့ဟို သူတတ်တိုင်း
အတွက် ခိုးယူသုံးစွဲလေ့ ဆိအယ်။

7 အဲလိုလဲ ယေရှုဟ “သူမဟို မနှောင့်ယှက်နဲ့၊ ငါရဲ့
အလောင်းဟို သင်္ဂြိုဟ်မဲ့နေအတွက် သူမဟ ဟေဆီမွေး
ဟို သိုထားမန့်။

8 ဆင်းရဲသောသူလို့ဟ နင်လို့နဲ့ အမြဲ ဆိလိမ့်မယ်၊ အဲလို
လဲ ငါဟတော့ နင်လို့နဲ့ အမြဲဆိမှာ မဟုတ်” ဟု မိန့်အယ်။

လာဇရုဟို သတ်ရန် ကြံစည်ခြင်း

9 ဗေသနီရွာနှိုက် ယေရှု ရောက်ဆီနေကျောနဲ့ ကြား
သောအခါ ယုဒလူအများလို့ဟ အဲနေရာဟို လာရောက်
ကြအယ်၊ သူလို့ဟ ကိုယ်တော်ကျောနဲ့သာ လာကြတာ
မဟုတ်၊ ကိုယ်တော် အသက်ပြန်ဆွင်စေခဲ့သောသူ လာ
ဇရုဟို မျော်လိုသောကျောနဲ့ ဖြစ်အယ်။

10 အဲကျောနဲ့ ယဇ်ပုရောဟိတ်ကြီးလို့ဟ လာဇရုဟို
လည်း သတ်ရန် တိုင်ပင်ကြခြင်းမှာ၊

* 12:5 ငွေဒင်္ဂါး၊ ရှု ၆.၇။

11 လာဇရုဟို အကျောန်း ပြုယွေ့ ယုဒလူမျိုးများ ပင် ယဇ်ပုရောဟိတ်ကြီးလို့ဟို ငြင်းပယ်ပင်း ယေရှုဟို ယုံကြည်လာကြသောကျောန်း ဖြစ်အယ်။

အောန်ပွဲအခမ်းအနားဖြင့် ယေရှုရှလင်မြို့ဟို ဝင်ခြင်း
(မဿဲ ၂၁.၁-၁၁; မဿဲ ၁၁.၁-၁၁; လုကာ ၁၉.၂၈-၄၀)

12 နောက်တနေ့နိုက် ပသခါပွဲဟို လာကြသော လူအုပ် ကြီးလို့ဟ ယေရှုရှလင်မြို့သို့ ယေရှု ကြွလာမယ်ဟို ကြားအယ်။

13 အဲလိုမို့ သူလို့ဟ စွန်ပလွဲခက်များဟို ကိုင်လျက် ကိုယ်တော်ဟို ခရီးဦးကြိုပြုရန် ထွက်သွားကြယွေ့ “ဟောရှုဏှာ၊ ထာဝရဘုရားရဲ့ နာမနဲ့ လာသော သခင်ဟ မင်္ဂလာဆီစေမန့်၊ ကုသရေလလို့ရဲ့ ဘုရင်ဟ မင်္ဂလာဆီစေမန့်” ဟု ကြွေးကြော်ကြအယ်။

14 ကျမ်းစာလာလဲ့အတိုင်း ယေရှုဟ မြည်းသငယ်ဟို တွေ့ပင်း စီးလျက် ကြွလာလေပီ။

15 “အို ဇိအုန်မြို့၊ မကြောက်နဲ့။

နင်လို့ရဲ့ ဘုရင်ဟ၊

မြည်းသငယ်ဟို စီးယွေ့ နင်လို့ဆီရာ ကြွလာလေပီ။”

16 ဟေအကျောန်းရာများဟို တဘွဲတော်လို့ဟလည်း ဦးရင်ဟ နားမလည်ကြဝူ၊ အဲလိုလဲ ယေရှု ဘုန်း ထင်ဆွားခြင်း ဆိသောအခါမှ ဟေအကျောန်းရာများဟ ကိုယ်တော်

ရဲ့အကျောန်း ရေးထားခဲ့ခြင်းဖြစ်ပင်း လူလို့ဟ ကိုယ်တော် အပေါ်ဟေအတိုင်းပြုလဲ့ကျောန်းဟို ပြန်သတိရကြအယ်။

17 လာဇရူဟို လုတ်တိုင်းဂူမှ ခေါ်ထုတ်ယွေ့ သေခြင်း မှ အသက်ပြန်ဆွင်စဉ်ဟ ကိုယ်တော်နဲ့အတူဆီလဲ့ လူအ ပေါင်းလို့ဟ အဲအကျောန်းဟို သက်သေခံအယ်။

18 လူအုပ်လို့ဟ အေးနိမိတ်လက္ခဏာပြ ကျောန်းဟို သတင်းကြားသောကျောန် ယေရှုအား တွေ့ရန် လာကြ အယ်။

19 ဟရိရဲ့လို့ဟ “ငါလို့မှာ လုံးဝအောက်မြင်မှု မဆီ။ ကျေ့ မန်၊ ဟေလောကတခုလုံးပင် အဲသူနောက်ဟို လိုက်သွား ကြပီ” ဟု အချင်းချင်း ပြောဆိုကြအယ်။

ယေရှုဟ သူ့ရဲ့ သေခြင်းဟို ကြိုတင်ဟောပြောခြင်း

20 ပွဲအတွင်း ကိုးကွယ်ဝတ်ပြုရန် ယေရှုရှလင်မြို့ဟို သွားကြသော လူလို့အထဲတွင် တပါးအမျိုးသားအချို့ ပါ အယ်။

21 သူလို့ဟ ဂါလိလဲပြေ ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိ ပုပုဆေဟို သွားယွေ့ “ဆရာ၊ ငါလို့ဟ ယေရှုဟို မျော်လို အယ်” ဟု တောင်းဆိုကြအယ်။

22 ဖိလိပုပုဟ အနုဒြေဆေသွားပင်း အဲအကျောန်းဟို ပြောအယ်၊ အားပင်း အဲသူနေယောက်လို့ဟ ယေရှုဟို သွားပင်း မေးအယ်။

23 ယေရှုဟ “လူသား ဘုန်းတော် ထင်ဆွားစေမဲ့အချိန် ရောက်လာပီ။

24 နင်လို့အား ငါ အမန် ဆိုအယ်၊ ဂျုံစေ့ဟ မြေသို့ကျ
ယွေ့ မပျက်ရင် တစေ့တည်း နေအယ်၊ ပျက်ယွေ့ သွားရင်
ရမ်းဆွာသော အသီးဟို သီးတတ်အယ်။

25 မိမိအသက်ဟို ချစ်သောသူဟ အသက် ဆုံးရှုံးလိမ့်
မယ်၊ ဟေလောကတွင် မိမိအသက်ဟို မုန်းသောသူဟ မိမိ
အသက်ဟို ထာဝရအသက်အတွက် စောင့်ဆောက်လိမ့်
မယ်။

26 ငါ့ရဲ့အမှုဟို ဆောင်ရွက်သောသူဖြစ်ရင် ငါ့နောက်ဟို
လိုက်ရမယ်၊ အဲမှသာ ငါဆီရာအရပ်နှိုက် သူဟလည်း
ဆံလိမ့်မယ်။ ငါ့ရဲ့အစေဟို ဆောင်ရွက်သောသူဟို ငါ့ရဲ့
ခမည်းတော်ဟ ချီးမြှောက်လိမ့်မယ်။

ယေရှု အသေခံရမဲ့အကျောန်း ဖော်ပြခြင်း

27 “အခု ငါ့ရဲ့ စိတ်နေလုံး ပူပန်ခြင်း ဆိုအယ်၊ စလို
ငါ ဆောက်ရမှာတုန်း။ ‘အို အဖ၊ ငါ့အား ဟေဒုက္ခဝေဒနာ
ရောက်ချိန်နဲ့ ကင်းလွတ်စေမန့်’ ဟု ဆောက်ရမယ်လော။
အဲလိုလဲ ငါဟ ဟေဒုက္ခဝေဒနာ ခံဖို့ရန် ရောက်ဆီလာခြင်း
ဖြစ်အယ်။

28 အို ခမည်းတော်၊ ကိုယ်တော်ရဲ့ နာမတော်အား ဘုန်း
ထင်ဆွားစေမန့်” ဟု မြွတ်ဆိုအယ်။

အဲအခါ ခေါင်းခင်မှ အသံတော်မှာ “ငါဟ ဘုန်း ထင်
ဆွားစေပီ၊ နောက်တဖန်လည်း ထင်ဆွားစေအုံးမယ်” ဟု
ပေါ်ထွက်လာအယ်။

၂၉ အေးနေရာတွင် ရပ်လျက်နေကြသော လူအုပ်ကြီးဟု အဲဒါသံဟို ကြားယွေ့ အချို့ဟု မိုးချုန်းတာဟု ဆိုကြအယ်၊ အချို့ဟုလည်း “ကိုယ်တော်အား ခေါင်းခင်တမန် စကားပြောတာ” ဟု ဆိုကြအယ်။

၃၀ အဲလိုလဲ ယေရှုဟု “ဟေအသံဟ ငါ့အတွက် မဟုတ်ဘဲ နင်လို့ အဖို့အတွက် ဖြစ်အယ်။

၃၁ အခု ဟေလောကရဲ့ တရားစီရင်ခြင်း ကာလ ဖြစ်အယ်၊ ဟေလောကဟို အစိုးရသောသူဟုလည်း အခုပင် ပြင်သို့ မောင်းထုတ်ခြင်းဟို ခံရလိမ့်မယ်။

၃၂ ငါဟု မြေမှ မြှောက်ထားခြင်းဟို ခံရသောအခါ လူအားလုံးလို့ဟို ငါ့ဆေဟို ငါ ဆွေခေါ်မယ်” ဟု မိန့်အယ်။

၃၃ အဲသို့မိန့်ခြင်းမှာ မိမိဟု စလို အသေခံရမယ်ဟို အရိပ်အမြက်အားဖြင့် ဖော်ပြခြင်း ဖြစ်အယ်။

၃၄ လူအုပ်ကြီးလို့ဟုလည်း “မေဆို့ယဟု အစဉ်အမြဲ အသက်ဆွင်အယ်ဟု ပညတ်ကျမ်းဟု ဆိုအယ်။ အဲလိုမို့ လူသားဟု မြှောက်ထားခြင်းဟို ခံရမယ်ဟု ပစာကျောနဲ့ နင်လို့ ဆိုတုန်း၊ အေးလူသားဟု စသူတုန်း” ဟု မေးကြအယ်။

၃၅ အဲကျောနဲ့ ယေရှုဟုလည်း “အလင်းဟု နင်လို့တွင် ခဏသာ ဆိုလိမ့်အယ်။ နင်လို့အား မိုက် မလွှမ်းမိုးစေရန် အလင်းဆီစဉ်အခါ သွားလာကြလော့၊ မိုက်နှိုက် သွားလာသောသူဟု မိမိဖယ်နားသွားတာဟို မသိ။

၃၆ နင်လို့ဟု အလင်းရဲ့ လူပဲ့သငယ်များဖြစ်စေရန် နင်လို့

နှိုက် အလင်းဆီစဉ်အခါ အလင်းဟို ယုံကြည်ကြလော့”
ဟု မိန့်လေအယ်။

လူလို့ရဲ့ မယုံကြည်မှု

အေးလိုမိန့်ပင်းမှ ယေရှုဟ ထွက်ကြွယွေ့ အေးသူလို့ဟို
တိမ်းဆောင်လျက် နေလေအယ်။

³⁷ ယေရှုဟ ရမ်းဆာသော နိမိတ်လက္ခဏာလို့ဟို သူလို့
မျက်မှောက်နှိုက် ပြသော်လည်း သူလို့ဟ ကိုယ်တော်ဟို
မယုံကြည်ကြ။

³⁸ ဟေသို့ဖြစ်ပျက်ရခြင်းမှာ၊

“ထာဝရဘုရား၊ စသူဟ ငါလို့ရဲ့ သတင်းစကား ဟို
ယုံကြည်မှာတုန်း၊

ထာဝရဘုရားရဲ့ တန်ခိုးတော်ဟ စသူအား ဖော်ပြ
ခြင်းခံရမှာတုန်း” ဟူသော ပရောဖက် ဟေရှာယ
ဟောဖူးသော စကားဟ ပြေစုံခြင်းသို့ ရောက်လေ
အယ်။

³⁹ အဲကျောန်းကျောန့် သူလို့ဟ မယုံကြည်ဝူး။ ပစာကို
ဟေရှာယ ဟောလဲ့တိုင်းတိုင်း၊

⁴⁰ “ဘုရားသခင်ဟ သူလို့ရဲ့ မျက်စေ့များဟို ကွယ်စေပင်း
သူလို့ရဲ့ စိတ်နေလုံးဟို ခိုင်မာစေသောကျောန့်၊

သူလို့ဟ မျက်စေ့ဖြင့် မမျော်နိုင်၊

နေလုံးသားဖြင့် နားမလည်နိုင်

မလှည့်နိုင်၊ သူလို့ဟို

ငါ ကုသပေးမယ် ဖြစ်အယ်” ဟု မိန့်အယ်။

⁴¹ ဟေရှာယဟ ယေရှုရဲ့ ဘုန်းတော်ဟို မျော်သောကျော
နဲ့ ဟေလို့ပြောပင်း ကိုယ်တော်ရဲ့ အကျောန်းဟို အေးလို့
ပြောခဲ့ခြင်း ဖြစ်အယ်။

⁴² စလိုပင်ဖြစ်စေ အာဏာပိုင် အမြောက်အမြားပင်
ယေရှုဟို ယုံကြည်လာကြအယ်။ အဲလိုလဲ ဖာရိရှဲလို့ကျော
နဲ့ တရားဇရပ်မှ မောင်းထုတ်ခံရမယ်ဟို စိုးရိမ်ယွေ့ မိမိလို့
ယုံကြည်ကျောန်းဟို ထင်ဆွားစွာ ဝန်မခံကြ။

⁴³ သူလို့ဟ ဘုရားသခင်ရဲ့ မျက်နှာသာရခြင်းထက် လူ
မျက်နှာသာရခြင်းဟို ပိုယွေ့ နှစ်သက်ကြအယ်။

ယေရှုရဲ့ စကားအားဖြင့် စီရင်ခြင်း

⁴⁴ အဲပင်းရင် ယေရှုဟ “ငါ့ဟို ယုံကြည်သောသူဟ ငါ့
ဟိုသာ ယုံကြည်တာ မဟုတ်၊ ငါ့ဟို စေလွှတ်သောသူဟို
လည်း ယုံကြည်အယ်။

⁴⁵ ငါ့ဟို မျော်သောသူဟ ငါ့ဟို စေလွှတ်သောသူဟို
လည်း မျော်တတ်အယ်။

⁴⁶ ငါ့ဟို ယုံကြည်သောသူလို့ဟ မိုက်နှိုက် မနေစေရန်
ငါဟ အလင်းအဖြစ် ဟောလောကသို့ ကြွလာပီ။

⁴⁷ ငါ့စကားဟို ကြားသောသူဟ မနာခံဘဲနေရင် အေးသူ
ဟို ငါဟ အပစ်မစီရင်။ လောကီသားလို့ဟို အပစ်မစီရင်ဖို့
ငါလာတာ မဟုတ်၊ လောကီသားလို့ဟို ကယ်တင်ရန်သာ
ငါလာအယ်။

⁴⁸ ငါ့ဟို ပစ်ပယ်ယွေ့ ငါ့စကားဟို မနာခံသော
သူအား စီရင်သောသူတယောက် ဆီသေးအယ်။ ငါ

ဟောပြောသောစကားပင် အဲသူ့ဟို နောက်ဆုံးသောနေ့ နှိုက် တရားသူကြီးအဖြစ်နဲ့ တရားစီရင်လိမ့်မယ်။

⁴⁹ ငါဟ ကိုယ်ပိုင်အခွင့်အာဏာအရ ဟောပြောခြင်း မဟုတ်၊ ငါ့ဟို စေလွှတ်သောခမည်းတော်ဟ စလို ငါ ဟောပြောရမယ်ဟို ပညတ်ပေးလေပီ။

⁵⁰ ခမည်းတော်ရဲ့ အမိန့်ဟ ထာဝရအသက်ရစေတာဟို ငါသိအယ်။ အဲလိုမို့ ခမည်းတော် ပြောစေလိုလဲ့အတိုင်း ငါ ဟောပြောအယ်” ဟု ဟေလိုကြီးသောအသံနဲ့ ကြွေးကြော် အယ်။

13

ယေရှုဟ တဘွဲတော်လို့ရဲ့ ခြေဟို ဆေးကြောပေးခြင်း

¹ အခုဟ ပသခါပွဲမတိုင်မီနှိုက် တရက် ဖြစ်အယ်။
ယေရှုဟ ဟေလောကမှ ထွက်ခွာယွဲ့ ခမည်းတော်ဆေ
ဟို သွားရမဲ့ အချိန်ကျရောက်လာကျောန်းဟို သိအယ်။
ကိုယ်တော်ဟ ဟေလောကဆီ မိမိလူလို့ဟို အစဉ် ချစ်
အယ်၊ သူလို့အား အဆုံးတိုင်အောက် ချစ်အယ်။

² ယေရှုနဲ့ သူတဘွဲတော်လို့ဟ ညစာစားလျက် နေအယ်။
ကိုယ်တော်ဟို သစ္စာဖောက်မဲ့အကျောန်း မာရ်နတ်ဟ ရှိမုန်
ရှုကာရုတ်ရဲ့သား ယုဒ စိတ်နေလုံးနှိုက် အကြံပေးထား
ပင်း ဖြစ်အယ်။*

* **13:2** ကိုယ်တော်ဟို သစ္စာဖောက်မဲ့အကျောန်း မာရ်နတ်ဟ ရှိမုန်
ရှုကာရုတ်ရဲ့သား ယုဒ စိတ်နေလုံးနှိုက် အကြံပေးထားပင်း ဖြစ်အယ်၊
အဲဟမဟုတ်ရင် မာရ်နတ်ဟ ရှိမုန်ရဲ့သား ယုဒရှုကာရုတ်ရဲ့ စိတ်နေလုံးနှိုက်
ကိုယ်တော်ဟို အပ်နှံမဲ့အကျောန်း အကြံပေးသွင်းထားပင်း ဖြစ်အယ်။

³ ယေရှုဟ မိမိအား ခမည်းတော်ဟ အာဏာအားလုံး လွဲအပ်ထားကျောန်း၊ မိမိဟ ဘုရားသခင်ဆေမှ ကြွလာယွေ ဘုရားသခင်ဆေသို့ ပြန်တော့မယ်ဟိုလည်း သိအယ်။

⁴ အဲလိုမို့ စားပွဲမှ ထယွေ ဝတ်လုံတော်ဟို ချွတ်ပင်း၊ ပုဝါဟို ယူယွေ သူရဲ့ ခါးဟို စည်းလေအယ်။

⁵ အဲပင်းရင် ယေဟို အင်တုံနှိုက် လောင်းယွေ တဘဲတော်လို့ရဲ့ ခြေဟို ဆေးပင်းမှ သူ့ခါးနှိုက် စဲထားသော ပုဝါနဲ့ သုတ်လေအယ်။

⁶ ရှိမုန် ပေတရုဆေဟို ရောက်သောအခါ သူဟ “သခင်ဘုရား၊ ကိုယ်တော်ဟ ငါ့ရဲ့ ခြေဟို ဆေးမယ်လော့” ဟု သူ့ဟို မေးဆောက်အယ်။

⁷ ယေရှုဟ “ငါ ပြုသောအမှုဟို အခု နင်မသိပေမဲ့လည်း နောက်မှ သိလိမ့်မယ်” ဟု သူ့ဟို ပြန်ဖြေအယ်။

⁸ ပေတရုဟလည်း “မဟုတ်ဝူး၊ ကိုယ်တော်ဟ ငါ့ရဲ့ ခြေဟို ပစာခါမှ မဆေးရ” ဟု ပြောအယ်။

ယေရှုဟ “နင့်ခြေဟို ငါ မဆေးရရင် နင်ဟ ငါ့တဘဲ ဖြစ်မှာ မဟုတ်တော့ဝူး” ဟု ပြန်ဖြေအယ်။

⁹ ရှိမုန် ပေတရုဟ “သခင်ဘုရား၊ ငါ့ရဲ့ ခြေဟိုသာ မဆေးပါနဲ့၊ ငါ့ရဲ့ လက်နဲ့ ဦးခေါင်းဟိုလည်း ဆေးပါ” ဟု ပြန်ပြောအယ်။

¹⁰ ယေရှုဟ “ယေချိုးပင်းသောသူဟ သူလို့ရဲ့ ခြေဟို ဆေးခြင်းမှတပါး ဆေးရသောအကျောန်း မဆီ †၊ တ

† 13:10 အချို့ လက်ရေးမူကျမ်းများတွင် သူလို့ရဲ့ ခြေဆေးခြင်းမှ၊ ဟု မပါဆီချေ။

ကိုယ်လုံး စင်ကြယ်အယ်။ နင်လို့ထဲမှ တယောက်ဟလဲ့ ပင်း အားလုံးစင်ကြယ်အယ်” ဟု မိန့်အယ်။

11 အကျောန်းမှာ ယေရှုဟ မိမိအား သစ္စာဖောက်မဲ့သူ ဟို သိပင်းဖြစ်သောကျောန်း “နင်လို့အားလုံး စင်ကြယ်တာ မဟုတ်” ဟု မိန့်ရခြင်း ဖြစ်အယ်။

12 ယေရှုဟ သူလို့ရဲ့ခြေဟို ဆေးပင်းနောက် ဝတ်လုံဟို ပြန်ယွေ့ ဝတ်ပီး သူ့နေရာဟို ပြန်သွားအယ်။ ကိုယ်တော် ဟ “နင်လို့အတွက် ငါပြုခဲ့သော အမှုဟို နားလည်ကြ သလော။”

13 “နင်လို့ဟ ငါ့ဟို ဆရာဟူ ယွေ့ လည်းကောင်း၊ သခင်ဘုရားဟူယွေ့ လည်းကောင်း ခေါ်တတ်ကြအယ်။ အဲ စကားဟာလည်း ဟုတ်မန်သောစကား ဖြစ်အယ်။ ပစာကို နင်လို့ခေါ်လဲ့အတိုင်း ငါမန်အယ်။

14 ငါဟ နင်လို့ရဲ့ သခင်ဘုရား၊ ဆရာဖြစ်လျက်နဲ့ နင် လို့ရဲ့ခြေဟို ဆေးပေးခဲ့အယ်။ အဲကျောန်း နင်လို့ဟလည်း အချင်းချင်းလို့ရဲ့ ခြေဟို ဆေးကြော ပေးသင့်အယ်။

15 ငါဟ နင်လို့နှိုက် ပြုသလို နင်လို့ဟလည်း ပြုကြရန် ပုံသက်သေဟို ပြခဲ့ပီ။

16 နင်လို့အား ငါ အမန်ဆိုတာဟ အစေခံသည် သူ့သခင် ထက် ကြီးမြတ်တာ မဟုတ်၊ တမန်ဟလည်း စေလွှတ် သောသူထက်သာယွေ့ ကြီးမြတ်တာ မဟုတ်။

17 ဟေအရာလို့ဟို နင်လို့အခု သိယွေ့ အဲအတိုင်းကျင့်

ရင် နင်လို့ဟ မင်္ဂလာဆင်ကြအယ်။

18 “နင်လို့ဆီသမျှဟို ငါရည်မှတ်ယွေ့ ပြောတာ မဟုတ်၊ ငါရွေးကောက်သောသူလို့ဟို ငါ သိအယ်။ အဲလိုလဲ ကျမ်းစာချက် ပြေစုံစေမဲ့အကျောန်း ‘ငါရဲ့အစာဟို ဝေမျှသောသူဟ ငါ့ဟို ဆန့်ကျင်ဘက်ပြုလေ့မယ်’ ဟု ဖြစ်အယ်။

19 အဲသို့ဖြစ်ပျက်သောအခါ ‘ငါဟ ငါဖြစ်လဲ့အတိုင်း ငါဖြစ်တာဟို’ နင်လို့ ယုံကြည်လာကြစေရန် အဲအရာမဖြစ်ပျက်ခင် အခု နင်လို့အား ငါပြောနှင့်ပီ။

20 နင်လို့အား ငါ အမန် ဆိုတာဟ ငါစေလွှတ်သောသူဟို လက်ခံသောသူဟ ငါ့ဟို လက်ခံအယ်၊ ငါ့ဟို လက်ခံသောသူဟလည်း ငါ့ဟို စေလွှတ်သောသူဟို လက်ခံအယ်” ဟု မိန့်အယ်။

ယေရှုဟ သူ့သစ္စာဖောက်မဲ့အကျောန်း ကြိုတင်ဖော်ပြခြင်း

(မသဲ ၂၆.၂၀-၂၅; မာကု ၁၄.၁၇-၂၁; လုကာ ၂၂.၂၁-၂၃)

21 ယေရှုဟ ဟေအကျောန်းအရာလို့ဟို မိန့်ပင်းမှ စိတ်နေလုံးပူပန်ခြင်း ဆီယွေ့ “နင်လို့အား ငါ အမန်ဆိုအယ်၊ နင်လို့ထဲမှ တယောက်ဟ ငါ့ဟို သစ္စာဖောက်လိမ့်မယ်” ဟု သက်သေခံအယ်။

22 တဘွဲတော်လို့ဟ စသူဟို ရည်မှတ်ယွေ့ မိန့်တာဟို တွေးယွေ့ မရန်နိသဖြင့် အချင်းချင်း တယောက်ဟိုတယောက် ကျေကြအယ်။

23 တဘွဲတော်လို့ထဲမှ တဦးဖြစ်လဲ ယေရှု ချစ်သော သူဟ ကိုယ်တော်ရဲ့ ဘေးဘက်နှိုက် ထိန်လျက်နေအယ်။

24 ရှိမုန် ပေတရဟလည်း “ကိုယ်တော်ဟ စသူဟို ဆိုတာတုန်း” ဟု မေးဆောက်ပင်း အဲတဘွဲတော်အား မျက်ရိပ်ပြအယ်။

25 အဲလိုမို့ အေးတဘွဲတော်ဟ ယေရှုရဲ့ ဘေးဟို ကပ်ပင်း “သခင်ဘုရား၊ အဲသူဟ စသူတုန်း” ဟု မေးအယ်။

26 ယေရှုဟလည်း “ဟေမုန့်ကတစ်ဟို ပန်းကန်ထဲတွင် နှစ်ယွေ့ ငါ ပေးသောသူဟ အဲသူပင် ဖြစ်အယ်” ဟု မိန့်အယ်။ အဲမုန့်ကတစ်ဟို ပန်းကန်တွင် နှစ်ပင်း ရှိမုန် ရှကာ ရုတ်ရဲ့သား ယုဒအား ပေးလေအယ်။

27 အဲမုန့်ဟို ခံယူပင်းနောက် စာတန်ဟ သူရဲ့အထဲဟို ဝင်လေအယ်။ ယေရှုဟ ယုဒအား “နင်ပြုရမဲ့အမှုဟို အလျင်အမြန်ပြုလော့” ဟု မိန့်လေအယ်။

28 အဲလိုလဲ ယေရှုဟ ပစာကျောနဲ့ ဟေသို့မိန့်တာဟို စားပွဲနှိုက် ထိန်နေသောသူတယောက်မျှ နားမလည်ကြ။

29 အချို့သောတဘွဲတော်လို့ဟ ယုဒသည် ပိတ်ဆန် အိတ်ဟို ထိန်းသိမ်းရသောသူဖြစ်သောကျောနဲ့ ယေရှုဟ ဟေပွဲအတွက် လိုအပ်သောအရာများဟို ဝယ်ယူလော့ အဲဟာမဟုတ်ရင် ဆင်းရဲသောသူလို့အား တစုံတခုဟို ပေး

သင့်အယ်ဟု ထင်မှတ်ကြအယ်။

³⁰ ယုဒဟ မုန့်ကတစ်ကို ခံယူပင်းရင် ခုတိုး ထွက်သွားအယ်။ အဲအချိန်ဟ ညအချိန် ဖြစ်အယ်။

ပညတ်တော်သစ်

³¹ ယုဒထွက်သွားပင်းနောက် ယေရှုဟ “အခု လူသားဟ ဘုန်းတော် ထင်ဆွားခြင်း ဆီယွေ ဘုရားသခင်ဟလည်း လူသားအားဖြင့် ဘုန်းတော် ထင်ဆွားခြင်း ဆီအယ်။

³² ဘုရားသခင်ဟ လူသားအားဖြင့် ဘုန်းထင်ဆွားခြင်း ဆီရင်၊ ဘုရားသခင်ဟ မိမိတတ်တိုင်းအားဖြင့် သူရဲဘုန်းတော်ကို ထင်ဆွားစေလိမ့်မယ်၊ အဲဘုန်းတော်ကို ခုတိုး သူ့ကို ထင်ဆွားစေလိမ့်မယ်။

³³ ငါချစ်လဲ့ လူပွဲသငယ်လို့၊ ငါဟ နင်လို့နဲ့အတူ ခဏသာ နေရလိမ့်မယ်။ နင်လို့ဟ ငါ့ကို ဆွာကြလိမ့်မယ်၊ အဲလိုလဲ ‘ငါသွားရာအရပ်ကို နင်လို့ မလာနိုင်ကြ’ ဟု ယုဒအာဏာပိုင်လို့အား ပြောခဲ့လဲ့အတိုင်း အခု နင်လို့အား ငါပြောအယ်။

³⁴ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို နင်လို့အား ငါပေးအယ်။ ငါဟ နင်လို့ကို ချစ်လဲ့တိုင်းတိုင်း နင်လို့ဟလည်း အချင်းချင်း ချစ်ကြရမယ်။

³⁵ နင်လို့ဟ အချင်းချင်း ချစ်ကြရင် လူအပေါင်းလို့ဟ အဲမေတ္တာကို ထောက်ယွေ နင်လို့ဟ ငါရဲ့ တဘွဲများ ဖြစ်ကျေနန်းကို သိကြလိမ့်မယ်” ဟု မိန့်လေအယ်။

ယေရှုဟ ပေတရုငြင်းဆိုမယ်ဟို ကြိုတင်ဖော်ပြခြင်း
(မသံ ၂၆.၃၁-၃၅; မာကု ၁၄.၂၇-၃၁; လုကာ ၂၂.၃၁-
၃၄)

³⁶ ရှိမှန် ပေတရုဟ ကိုယ်တော်အား “သခင်ဘုရား၊ ပ
စာအရပ်ဟို ကြွမှာတုန်း” ဟု မေးဆောက်အယ်။

ယေရှုဟ “ငါသွားရာအရပ်သို့ နင်ဟ အခု မလိုက်နိန်၊
နောက်မှ လိုက်ရလိမ့်မယ်” ဟု ပြန်ပြောအယ်။

³⁷ ပေတရုဟ လည်း “သခင်ဘုရား၊ ပစာကျေန့်
ကိုယ်တော်နဲ့အတူ အခု မလိုက်နိန်တုန်း။ ကိုယ်တော်
အတွက် ငါဟ အသက်ဟိုပင် စွန့်ပါမယ်” ဟု ဆောက်
အယ်။

³⁸ ယေရှုဟလည်း “နင်ဟ ငါ့အတွက် တကယ်ဘဲ နင့်
အသက်ဟို စွန့်မယ်လော၊ နင့်အား ငါ အမန်အကန် ဆို
အယ်၊ ကြက်မတွန်ခင် နင်ဟ ငါ့ဟို မသိဟု သုံးကြိမ်တိုင်
အော်န် ငြင်းဆိုလိမ့်မယ်” ဟု ပြန်ပြောအယ်။

14

ယေရှုဟ ခမည်းတော်ဆေဟို သွားသောလမ်း

¹ ယေရှုဟ “နင်လို့ စိတ်နေလုံးပူပန်ခြင်း မဆီစေနဲ့။
ဘုရားသခင်ဟို ယုံကြည်ကြလော့* ငါ့ဟိုလည်း ယုံကြည်
ကြလော့။

* 14:1 ယုံကြည်ကြလော့၊ အဲဟာမဟုတ်ရင် နင်လို့ ယုံကြည်ကြလော့။

2 ငါ့အဖေရဲ့ အိုင်တော်နှိုက် နေရာအခန်း ရမ်းဆာ့ ဆီ အယ်၊ မဆီရင် မဆီကျောန်း နင်လို့အား ငါ ပြောခဲ့လိမ့် မယ်၊ နင်လို့အတွက် နေရာပြင်ဆင်ရန် ငါသွားရမယ်။

3 အဲသို့သွားယွေ နင်လို့အတွက် နေရာပြင်ဆင်ပင်းရင် ငါဆီရာအရပ်နှိုက် နင်လို့လည်း ဆီစေရန် ပြန်လာယွေ နင်လို့အား ငါနဲ့အတူဆီစေရန် သိမ်းဆည်းမယ်။

4 ငါသွားရာအရပ်သို့ ရောက်သောလမ်းကို နင်လို့ သိကြ အယ်” ဟု မိန့်အယ်။

5 သောမဟ “သခင်ဘုရား၊ ကိုယ်တော်ဟ ပစာအရပ်သို့ သွားမယ်ဟို ငါလို့ မသိတာဖြစ်ယွေ အဲလမ်းဟို ငါလို့ စ လို့ သိနိန်မှာတုန်း” ဟု ဆောက်အယ်။

6 ယေရှုဟ “ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေ ဟို မရောက်နိန်။

7 အခု နင်လို့ဟ ငါ့ဟို သိကြပီ ဖြစ်ယွေ ငါ့ခမည်းတော် ဟိုလည်း သိကြလိမ့်မယ်၊† အခုမှစယွေ ခမည်းတော်ဟို နင်လို့ သိကျွမ်းပင်း မျော်ရကြလေပီ” ဟု မိန့်အယ်။

8 ဖိလိပ္ပုဟ ကိုယ်တော်အား “သခင်ဘုရား၊ ခမည်း တော်ဟို ငါလို့အား ပြမန့်၊ အဲသို့ပြရင် ငါလို့အတွက် လုံလောက်ပီ” ဟု ဆောက်အယ်။

† 14:7 အခု နင်လို့ဟ ငါ့ဟို သိကြပီ ဖြစ်ယွေ ငါ့ခမည်းတော်ဟိုလည်း သိကြလိမ့်မယ်၊ တချို့ လက်ရေးမူကျမ်းများတွင် သူလို့ဟ ငါ့ဟို သိရင် ငါဟလည်း သိလိမ့်မယ်၊ ဟု ပါဆီအယ်။

⁹ ယေရှုဟ “ဖိလိပုပု၊ ငါဟ နင်လို့နဲ့အတူ ဟေမျှလောက် ကြာအောင် နေခဲ့ပင်းဖြစ်လျက် ငါ့ဟို နင် မသိသေး သလော၊ ငါ့ဟို မျော်သောသူဟ ခမည်းတော်ဟို မျော် အယ်။ အဲလိုမို့ ‘ခမည်းတော်ဟို ငါလို့အား ပြပါ’ ဟု ပ စာကျောနဲ့ နင်လို့ ပြောတုန်း။

¹⁰ ငါဟ ခမည်းတော်နှိုက် ဆိကျောန်းနဲ့ ခမည်းတော် ဟ ငါနှိုက် ဆိကျောန်းဟိုလည်းကောင်း မယုံကြည် သလော၊ နင်လို့အား ငါပြောသောစကားလို့ဟ ကိုယ် အလိုအလျောက် ငါပြောတာ မဟုတ်။ ငါနှိုက် တည်နေ သော ခမည်းတော်ဟ သူ့ရဲ့ အမှုများဟို ပြုခြင်းဖြစ်အယ်။

¹¹ ငါဟ ခမည်းတော်နှိုက် ဆိယွေ ခမည်းတော်ဟ ငါ နှိုက် ဆိကျောန်းဟို ယုံကြလော့။ မယုံရင် ငါပြုသောအမှု များဟို ထောက်ယွေ ယုံကြလော့။

¹² နင်လို့အား ငါ အမန် ဆိုအယ်၊ ငါ့ဟို ယုံကြည်သော သူဟ ငါပြုသောအမှုလို့ဟို ပြုလိမ့်မယ်၊ အဲအမှုလို့ထက် သာယွေ ကြီးသောအမှုလို့ဟိုလည်း ပြုလိမ့်မယ်၊ ပစာကို ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်အယ်။

¹³ နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုလျက် ဆုတောင်း သမျှအတိုင်း ငါ ပြုမယ်၊ အဲကျောနဲ့ ခမည်းတော်ဟ သား အားဖြင့် ဘုန်းထင်ဆွားလိမ့်အယ်။

¹⁴ နင်လို့ဟ ငါ့ရဲ့ နာမဟို အမှီပြုယွေ တစုံတခုသောဆု ဟို ငါ့ဟို တောင်းရင် တောင်းလဲအတိုင်း ငါ ပြုမယ်။

ယေရှုဟ သန့်ဆွတ်သော ဝိညာဉ်တော်ကို ပေးမဲ့အ
ကျောက် ကတိတော်

¹⁵ “နင်လို့ဟ ငါ့ကို ချစ်ရင် ငါ့ပညတ်လို့ဟို စောင့်ထိန်း
လိမ့်မယ်။

¹⁶ ငါဟ ခမည်းတော်ဟို တောင်းဆောက်သဖြင့် နင်လို့နဲ့
အတူ အစဉ်အမြဲဆီယွေ နင်လို့အား မစသော အခြားသော
သူတပါးဟို ပေးလိမ့်မယ်။

¹⁷ သူဟ ဘုရားသခင်အကျောက်ဆိုင်ရာ သမ္မာတရား
ဟို ဖော်ပြသော ဝိညာဉ်တော် ဖြစ်အယ်။^၁ လောကီသား
လို့ဟ အေးဝိညာဉ်တော်ဟို မျော်လည်း မမျော်၊ သိလည်း
မသိသဖြင့် မခံမယူနိုင်။ အဲလိုလဲ ဝိညာဉ်တော်ဟ နင်လို့နဲ့
အတူ တည်နေယွေ နင်လို့နှိုက် ဆိသောကျောက် နင်လို့ သိ
ကြအယ်။

¹⁸ “ငါဟ နင်လို့ဟို မိဘမဲ့အဖြစ် လောထားမှာ မဟုတ်၊
နင်လို့ဆေဟို ငါလာဦးမယ်။

¹⁹ ခဏကြာပင်းမှ လောကသားလို့ဟ ငါ့ဟို မျော်ကြ
ရမယ် မဟုတ်သော်လည်း နင်လို့ဟ မျော်ကြရလိမ့်မယ်၊
ငါဟ အသက်ဆိုင်သောကျောက် နင်လို့ဟလည်း အသက်
ဆိုင်ရကြလိမ့်မယ်။

²⁰ အဲနေ့တွင် ငါ့ခမည်းတော် နှိုက် ငါ ဆိ တာ ဟို
လည်းကောင်း၊ နင်လို့ဟ ငါနှိုက် ဆိယွေ ငါဟ နင်လို့နှိုက်
ဆိတာဟို လည်းကောင်း နင်လို့ သိကြလိမ့်မယ်။

၁ 14:17 ဖြစ်အယ်၊ အချို့ လက်ရေးမူကျမ်းများတွင် ဖြစ်လိမ့်မယ်၊ ဟု
ပါဆိအယ်။

21 “ငါ့ပညတ်လို့ဟို နာခံယွေ့ စောင့်ထိန်းသောသူဟ ငါ့ဟို ချစ်သောသူ ဖြစ်အယ်။ ငါ့ဟို ချစ်သောသူဟို ငါ့ ခမည်းတော်ဟ ချစ်လိမ့်မယ်၊ ငါ့ဟလည်း သူ့လို့ဟို ချစ် ယွေ့ သူ့ဆေနှိုက် မိမိတတ်တိုင်း ထင်ဆွားစေမယ်” ဟု မိန့်လေအယ်။

22 ယုဒရှုကာရုတ် မဟုတ်သော ယုဒဟ “သခင်ဘုရား၊ ကိုယ်တော်အား ငါ့လို့ဆေဟို ထင်ဆွားစေရန် ကြံရွယ် သော်လည်း လောကသားလို့ဆေ မထင်ဆွားတာဟ စလို တုန်း” ဟု မေးဆောက်အယ်။

23 ယေရှုဟ ယုဒအား “ငါ့ဟို ချစ်သောသူဟ ငါ့သွန်သင် ချက်ဟို နားထောင်လိမ့်မယ်။ ငါ့ခမည်းတော်ဟ အေးသူ ဟို ချစ်လိမ့်မယ်၊ ငါ့ခမည်းတော်နဲ့ ငါ့ဟလည်း သူ့ဆေဟို လာယွေ့ သူနဲ့အတူ နေထိန်မယ်။

24 ငါ့ဟို မချစ်သောသူဟ ငါ့သွန်သင်ချက်ဟို နားမ ထောင်။ နင်လို့ကြားရသော သွန်သင်ချက်ဟ ငါ့သွန်သင် ချက် မဟုတ်၊ ငါ့ဟို စေလွှတ်သော ခမည်းတော်ရဲ့ သွန်သင်ချက် ဖြစ်အယ်။

25 “နင်လို့နဲ့အတူ ဆီစဉ်တွင် ဟေအရာလို့ဟို ငါပြောခဲ့ ပီ။

26 ခမည်းတော်ဟ ငါ့နာမကျော်နဲ့ စေလွှတ်လဲ့ မစသော သူတည်းဟူသော သန့်ဆွင်းသော ဝိညာဉ်တော်ဟ နင်လို့ အား ခပ်သိမ်းသောအရာလို့ဟို သွန်သင်ပေးယွေ့ ငါပြော ခဲ့သမျှသောအရာလို့ဟို နင်လို့အား ပြန်လည် သတိရစေ

လိမ့်မယ်။

27 “ငါဟု ငြိမ်သက်ခြင်းကို နင်လို့နှိုက် ထားခဲ့အယ်၊ ငါရဲ့ ငြိမ်သက်ခြင်းကို နင်လို့အား ငါပေးအယ်။ ဟေ လောကသားလို့ ပေးသလို ငါပေးတာ မဟုတ်။ နင်လို့ စိတ် နေလုံးပူပန်ခြင်းနဲ့ ကြောက်ရွံ့ခြင်း မဆီစေနဲ့။

28 ‘ငါ အခုသွားသော်လည်း နင်လို့ဆေဟို ပြန်လာဦး မယ်’ ဟု ငါပြောတာဟို နင်လို့ ကြားခဲ့ပီ။ နင်လို့ဟ ငါ့ဟို ချစ်ရင် ခမည်းတော်ဆေဟို ငါသွားမည်ဟို ဝမ်းမြောက် ကြလိမ့်မယ်၊ အကျော့န်းမှာ ငါ့ခမည်းတော်ဟ ငါ့ထက် သာယွေ့ ကြီးမြတ်အယ်။

29 အဲအမှုအရာ ဖြစ်ပျက်လာသောအခါ နင်လို့ ယုံကြည် စေရန် မဖြစ်ပျက်ခင်ဟပင် နင်လို့ဟို အခု ငါပြောနှင့်ပီ။

30 နင်လို့နဲ့ များစွာ ပြောတော့မှာ မဟုတ်၊ အဲအကျော့န်း မှာ ဟေလောကဟို အုပ်ချုပ်သောသူဟ ရောက်ဆီလာ တော့မယ်။ သူဟ ငါ့အပေါ်နှိုက် စလိုအခွင့်အာဏာမျှ မဆီ၊

31 အဲလိုလဲ ငါဟု ခမည်းတော်ဟို ချစ်ကျော့န်း ဟေ လောကအား သိစေရန် ငါ့ဟို ခမည်းတော်မှာလဲအတိုင်း ငါပြုအယ်။

“ထကြလော့၊ ဟေအရပ်မှ သွားကြကုန်စို့” ဟု မိန့်လေ အယ်။

15

ယေရှုဟု မန်သော စပျစ်နွယ်ပင်

၁ “ငါဟ မန်သော စပျစ်နွယ်ပင် ဖြစ်အယ်၊ ငါ့ခမည်းတော်ဟလည်း ဥယျာဉ်ပိုင်ဆိုင် ဖြစ်အယ်။

၂ ငါနှိုက် အသီးမသီးသော အကိုင်းအခက် ဆံသမျှလို့ ဟို ခုတ်ပစ်အယ်၊ အသီးသီးသော အကိုင်းအခက် ဆံသမျှလို့ဟို သာယွေ့ သီးစေခြင်းငှာ သုတ်သင်ဆင်းလင်းအယ်။

၃ နင်လို့ဟ ငါဟောပြောသော စကားအားဖြင့် နင်လို့ဟ ဆင်းလင်းလျက် ဆိခဲကြပင်းပီ။

၄ ငါနှိုက် တလုံးတဝတည်း တည်နေကြလော့၊ ငါဟလည်း နင်လို့နဲ့ တလုံးတဝတည်း တည်နေမယ်။ စပျစ်ခက်ဟ အပင်နှိုက် မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သလို နင်လို့ဟ ငါနှိုက် မတည်ရင် အသီးမသီးနိုင်ကြ။

၅ “ငါဟ စပျစ်နွယ် ပင် ဖြစ် အယ်၊ နင် လို့ ဟ အကိုင်းအခက်များ ဖြစ် ကြ အယ်။ စသူမဆို ငါနှိုက် တည်နေယွေ့ ငါဟလည်း သူနှိုက် တည်နေရင် နင်လို့ဟ ရမ်းဆာသော အသီးဟို သီးလိမ့်မယ်၊ ငါနဲ့ကွာရင် နင်လို့ဟ ပစာအရာဟိုမှ မလုပ်နိုင်ကြ။

၆ ငါနှိုက် မတည်သောသူဟ ခြောက်သွေ့သွားလဲ့ အကိုင်းအခက်လို အပြင်သို့ လောခြင်းဟို ခံရပင်း၊ လူလို့ဟ အဲအကိုင်းအခက်များဟို စုသိမ်းလျက် မီးထဲဟို လောလိုက်ကြသဖြင့် လောင်ကျွမ်းသွားအယ်။

၇ နင်လို့ဟ ငါနှိုက် တည်ယွေ့ ငါ့စကားဟ နင်လို့နှိုက် တည်ရင်၊ နင်လို့ လိုချင်သမျှဟို တောင်းကြလော့၊ နင်လို့

လိုချင်သောအရာလို့အတွက် တောင်းယွေ့ နှင်လို့ဟ အဲ
အရာလို့ဟို ရကြလိမ့်မယ်။

⁸ နှင်လို့ဟ ရမ်းဆာသော အသီးသီးခြင်းအားဖြင့် ငါ့
ခမည်းတော်ရဲ့ ဘုန်းဟို ထင်ဆွားစေကြအယ်၊ အဲတိုင်း
တိုင်းဖြင့် နှင်လို့ဟ ငါရဲ့ တဘွဲများ ဖြစ်လာကြအယ်။

⁹ ခမည်းတော်ဟ ငါ့ဟို ချစ်သလို ငါဟ နှင်လို့ဟို ချစ်
အယ်၊ ငါရဲ့ ချစ်ခြင်းမေတ္တာနှိုက် တည်နေကြလော့။

¹⁰ ငါဟ ခမည်းတော်ရဲ့ ပညတ်လို့ဟို စောင့်ထိန်းယွေ့
ခမည်းတော်ရဲ့ မေတ္တာနှိုက် တည်နေသလိုမျိုး၊ နှင်လို့ဟ
ငါ့ပညတ်လို့ဟို စောင့်ထိန်းရင် ငါ့မေတ္တာနှိုက် တည်နေကြ
လိမ့်မယ်။

¹¹ “နှင်လို့နှိုက် ငါရဲ့ ဝမ်းမြောက်ခြင်း တည်နေယွေ့ နှင်
လို့ ဝမ်းမြောက်ခြင်းဟ ပြေဝစုံလင်စေမဲ့အကျောန်း ဟေ
အရာများဟို နှင်လို့အား ငါပြောအယ်။

¹² ငါ့ပညတ်ဟ အဲလိုဖြစ်အယ်၊ ငါဟ နှင်လို့ဟို ချစ်လဲ
တိုင်းတိုင်း၊ နှင်လို့ဟ အချင်းချင်း ချစ်ကြလော့။

¹³ မိမိရဲ့ မိတ်ဆွေအတွက် အသက်ဟို စွန့်သော မေတ္တာ
ထက် ကြီးမြတ်သောမေတ္တာဟ စသူမှာမှ မဆိ။

¹⁴ နှင်လို့အား ငါ့ပညတ်လဲအရာလို့ဟို နှင်လို့ ကျင့်သုံး
ရင် နှင်လို့ဟ ငါရဲ့ မိတ်ဆွေများ ဖြစ်ကြအယ်။

¹⁵ အခုမှစယွေ့ နှင်လို့အား အစေခံ ဟူယွေ့ ငါခေါ်တော့
မှာမဟုတ်၊ ပစာကို အစေခံဟ သခင်ပြုသောအမှုဟို မသိ

ဝူး။ ခမည်းတော်ဆေမူ ငါကြားသမျှသောအရာလို့ဟို နင်
လို့အား ငါပြောပင်းဖြစ်သောကျောန်း နင်လို့ဟို မိတ်ဆွေ
ဟူယွေ့ ငါ ခေါ်အယ်။

¹⁶ နင်လို့ဟ ငါ့ဟို ရွေးကောက်ကြတာ မဟုတ်၊ ငါဟ နင်
လို့ဟို ရွေးကောက်သဖြင့် နင်လို့ဟ သွားယွေ့ တည်ကြည်
သောအသီးဟို သီးနှိန်မယ်အကျောန်းနဲ့ ငါ့နာမဟို အမှီပြု
ယွေ့ ခမည်းတော်မှာ တောင်းသမျှလို့ဟို ရမယ်အကျောန်း
နင်လို့ဟို ငါ ခန့်ထားအယ်။

¹⁷ နင်လို့ဟ အချင်းချင်း ချစ်ကြလော့ဟူသော ဟေ
ပညတ်လို့ဟို နင်လို့အား ငါပေးအယ်။

လောကသားလို့ရဲ့ မုန်းတီးခြင်း

¹⁸ “လောကသားလို့ဟ နင်လို့ဟို မုန်းရင်၊ နင်လို့ဟို မ
မုန်းခင် ငါ့ဟို မုန်းကြတာဟို သိမှတ်ကြလော့။

¹⁹ နင်လို့ဟ လောကနဲ့ သက်ဆိုင်သောသူများဖြစ်ရင်
လောကသားလို့ဟ မိမိလို့နဲ့ဆိုင်သော နင်လို့ဟို ချစ်ကြ
လိမ့်မယ်။ အဲလိုလဲ ငါဟ နင်လို့ဟို ဟေလောကထဲဟ
ရွေးကောက်တာဖြစ်ယွေ့ နင်လို့ဟ ဟေလောကနဲ့ မသက်
ဆိုင်ဝူး၊ အဲအကျောန်းကျောန်း လောကသားလို့ဟ နင်လို့
ဟို မုန်းကြအယ်။

²⁰ ‘အစေခံဟ သခင်ထက် ကြီးမြတ်တာ မဟုတ်’ ဟု
နင်လို့အား ငါပြောခဲ့တာဟို သတိရကြလော့။ သူလို့
ဟ ငါ့ဟို ညှဉ်းဆဲရင် နင်လို့ဟိုလည်း ညှဉ်းဆဲကြလိမ့်

မယ်၊ ငါ့စကားကို နားထောင်ရင် နင်လို့ရဲ့ စကားဟိုလည်း နားထောင်ကြလိမ့်မယ်။

²¹ အဲလိုလဲ သူလို့ဟ ငါ့ကို စေလွှတ်သောသူဟို မသိကြ သဖြင့် ငါရဲ့နာမကျေနဲ့ နင်လို့အား အဲအမှုဆီသမျှလို့ဟို ပြုကြလိမ့်မယ်။

²² ငါဟ လာယွေ အေးသူလို့အား မဟောပြောရင် သူလို့ နှိုက် အပစ်မဆီ၊ အဲလိုလဲ အခုမှာ မိမိလို့အပစ်အတွက် ဆင်ခြေပေးလို့ မရနိုင်ဝူး။

²³ ငါ့ဟို မုန်းသောသူဟ ခမည်းတော်ဟိုလည်း မုန်း အယ်။

²⁴ ငါဟ အခြားစသူမျှ မပြုဖူးသောအမှုဟို သူလို့ဆွေ မှာ မပြုခဲ့ရင် သူလို့နှိုက် အပစ်မဆီ၊ အခုမှာ သူလို့ဟ အေးအမှုများဟို မျော်ရကြပင်း ငါနဲ့ ငါ့ခမည်းတော်ဟို မုန်းကြအယ်။

²⁵ ဟေသို့ မုန်းကြရခြင်းမှာ သူလို့ရဲ့ ပညတ်ကျမ်းနှိုက် ‘သူလို့ဟ ငါ့ဟို အကျောန်းမဲ့ မုန်းကြအယ်’ ဟု ရေးသား ဖော်ပြထားလဲ့အတိုင်း ပြေစုံရန် ဖြစ်အယ်။

²⁶ “ခမည်းတော်ဆေမှ နင်လို့ဆေဟို ငါစေလွှတ်မဲ့ ကူညီ မစသောသူတည်းဟူသော ခမည်းတော်ဆေမှ လာလဲ့ သမ္မာတရားရဲ့ ဝိညာဉ်တော်ဟ ရောက်လာသောအခါ ငါ ရဲ့အကျောန်းဟို သက်သေခံလိမ့်မယ်။

²⁷ နင်လို့ဟလည်း အစဦးဟပင် ငါနဲ့အတူဆီနေသော ကျောနဲ့ ငါ့အကျောန်းဟို သက်သေခံရကြလိမ့်မယ်။

16

¹ “နင်လို့ရဲ့ ယုံကြည်ခြင်း မပျက်ပြားစေရန် ဟေအရာများကို ငါ ပြောထားခဲ့ပါ။

² နင်လို့ဟ တရားဇရပ်များမှ မောင်းထုတ်ခံရလိမ့်မယ်၊ ဟေလောက်မက နင်လို့ဟို သတ်သောသူတိုင်းဟ မိမိလို့ဟ ဘုရားဝတ်ဟို ပြုနေတာဟု ထင်မှတ်သောအချိန်ကာလ ရောက်လာလိမ့်မယ်။

³ သူလို့ဟ ခမည်းတော် အဲဟာမဟုတ်ရင် ငါ့ဟို မသိကြသောကျောနဲ့ ဟေသို့ နင်လို့အား ပြုကြလိမ့်မယ်။

⁴ သူလို့ရဲ့ အချိန်ရောက်သောအခါ ငါဟ ဟေသို့ပြောပီးတာဟို နင်လို့ သတိရစေရန် ဟေအကျောန်းအရာများဟို ငါ ပြောထားအယ်။

သန့်ဆွင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်

“ငါဟ နင်လို့နဲ့အတူ ငါဆိသောကျောနဲ့ ဟေအကျောန်းအရာများဟို အစဦးနှိုက် နင်လို့အား မပြောခဲ့ဝူး။

⁵ အဲလိုလဲ ငါ့ဟို စေလွှတ်သောသူဆေဟို အခု ငါ သွားရမယ်၊ နင်လို့ထဲဟ စသူမှ နင် ဖယ်နားသွားမို့လို့ ငါ့ဟို မမေးကြဝူး။

⁶ ဟေအကျောန်းအရာဟို ငါပြောသောကျောနဲ့ နင်လို့နေလို့သားဟ ဝမ်းနည်းခြင်းနဲ့ ပြေလျက် ဆံကြအယ်။

⁷ အဲလိုလဲ နင်လို့အား ငါ အမန်ဆိုအယ်၊ ငါသွားရင် နင်လို့အတွက် ပိုကောင်းအယ်၊ ပစာကို ငါမသွားရင် မစသော

သူဟ ကြွလာမှာ မဟုတ်။ အဲလိုလဲ ငါသွားရင် အေးသူဟို နင်လို့ဆေဟို ငါ စေလွှတ်မယ်။

⁸ အဲသူကြွလာသောအခါ လောကသားလို့အား အပစ် အကျောန်း၊ အမန်တရားအကျောန်းနဲ့ တရားစီရင်ခြင်းအ ကျောန်းဟို ဖော်ပြလိမ့်မယ်။

⁹ အေးသူလို့ဟ ငါ့ဟို မယုံကြည်ကြသောကျောန့် အပစ် အကျောန်းဟို ဖော်ပြမယ်။

¹⁰ ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်ပေ့ နင်လို့ ဟ ငါ့ဟို တွေ့မျော်ရတော့မှာ မဟုတ်သောကျောန့် သူလို့ ရဲ့ မားယွင်းနေသောအရာဟို အမန်တရားအားဖြင့် ဖော်ပြ မယ်။

¹¹ ဟေလောကဟို အစိုးရသောသူဟ တရားစီရင်ခြင်း ဟို ခံရပီဖြစ်သော ကျောန့် တရားစီရင် အကျောန်း ဟို ဖော်ပြမယ်။

¹² “နင် လို့ အား ငါ ပြော စရာ စကား အ များ ဆိ သော်လည်း၊ နင်လို့ဟ အခု မခံနိုင်ကြ။

¹³ အဲလိုလဲ သမ္မာတရားရဲ့ ဝိညာဉ်တော် ရောက်လာ သောအခါ သမ္မာတရား အလုံးစုံထဲ ဟို နင်လို့ဟို ရိုး သွားလိမ့်မယ်။ အဲဝိညာဉ်တော်ဟ ကိုယ်အလိုအလျောက် ဟောပြောတာ မဟုတ်၊ မိမိကြားသိရလဲ့အရာလို့ဟို နင် လို့အား ပြောလိမ့်မယ်၊ နောက်ဖြစ်လာမဲ့အရာလို့ဟိုလည်း နင်လို့အား ဖော်ပြလိမ့်မယ်။

¹⁴ အဲသူဟ ငါ့ဆေမှ ရဆိသောစကားဟို နင်လို့အား

ပြောကြားမယ် ဖြစ်သောကျောနဲ့ ငါရဲ့ဘုန်းဟို ထင်ဆွား
စေလိမ့်မယ်။

15 ခမည်းတော်နဲ့ စပ်ဆိုင်သောအရာလို့ဟ ငါနဲ့ စပ်ဆိုင်
သောအရာ ဖြစ်အယ်၊ အဲကျောနန်းကျောနဲ့ ဝိညာဉ်တော်ဟ
ငါ့ဆေမှ ရသောအရာလို့ဟို ယူယွေ နင်လို့အား ပြောကြား
မယ်ဟု ငါဆိုအယ်။

ဝမ်းနည်းခြင်းနဲ့ ဝမ်းမြောက်ခြင်း

16 “အချိန်ကတစ်ကြာရင် နင်လို့ဟ ငါ့ဟို မမျှော်ရကြ
တော့မှာ မဟုတ်၊ အဲပင်းရင် ခဏကြာပင်းမှ ငါ့ဟို မျှော်
ပြန်ကြလိမ့်မယ်” ဟု မိန့်အယ်။

17 ကိုယ်တော်ရဲ့ တဘွဲတော်အချို့လို့ဟလည်း “အချိန်
ကတစ်ကြာရင် နင်လို့ဟ ငါ့ဟို မျှော်ရကြတော့မှာ မဟုတ်၊
အဲပင်းရင် အချိန်ကတစ်ကြာပင်းမှ ငါ့ဟို မျှော်ကြလိမ့်
မယ်ဟူယွေ လည်းကောင်း ‘ငါဟ ခမည်းတော်ဆေဟို
သွားမယ်’ ဟု ဆိုအယ်။

18 သူလို့ဟ ‘အချိန်ကတစ်ကြာရင်’ ဟူယွေ ဆိုသော
စကားမှာ ပစာလိုတုန်း၊ ကိုယ်တော်မိန့်သောအရာဟို ငါလို့
နားမလည်ကြ” ဟု ပြောဆိုကြအယ်။

19 ယေရှုဟ မိမိအား အဲသူလို့ဆောက်ထား မေးမြန်းလို
ကျောနန်း သိသဖြင့် “အချိန်ကတစ်ကြာရင် နင်လို့ဟ ငါ့ဟို
မျှော်ရကြမှာ မဟုတ်၊ အဲပင်းရင် အချိန်ကတစ်ကြာပင်းမှ
ငါ့ဟို မျှော်ရကြလိမ့်မယ်” ဟု ငါ ပြောသောစကားများနဲ့
ပတ်သက်ယွေ အချင်းချင်း မေးမြန်း ပြောဆိုကြသလော။

20 နင်လို့အား ငါ အမန်ဆိုအယ်၊ နင်လို့ဟ ငိုကလျက် မြည်တမ်းကြလိမ့်မယ်၊ လောကသားလို့ဟ ဝမ်းမြောက် ကြလိမ့်မယ်၊ အဲလိုလဲ နင်လို့ဟ ဝမ်းနည်းခြင်း ဆီ သော်လည်း နင်လို့ရဲ့ဝမ်းနည်းခြင်းဟ ဝမ်းမြောက်ခြင်း အဖြစ်ဟို ပြောင်းလဲသွားလိမ့်မယ်။

21 မိန်းမဟ သားဖွားသောအခါ မွေးဖွားချိန်ရောက်သော ကျောနဲ့ ဒုက္ခဝေဒနာဟို ခံစားရအယ်၊ အဲလိုလဲ လပွဲမွေး ဖွားပင်းသောအခါ ဟေလောကတွင် လူတယောက်ဟို မွေး ဖွားလဲ့အတွက် ဝမ်းမြောက်ခြင်းဆီသဖြင့် ခံစားရသော ဒုက္ခဝေဒနာဟို သတိမရတော့ပေ။

22 အေးတိုင်းတိုင်း နင်လို့ဟ အခု ဝမ်းနည်းခြင်း ဆီကြ သော်လည်း ငါဟ နင်လို့နဲ့ တဖန် ပြန်တွေ့မယ် ဖြစ်သော ကျောနဲ့ နင်လို့ရဲ့ စိတ်နေလုံး ဝမ်းမြောက်ခြင်းဖြင့် ပြေစုံ ကြလိမ့်မယ်၊ အေးဝမ်းမြောက်ခြင်းဟို စသူမျှ နင်လို့ဆေ မှ မနုတ်ယူနိန်။

23 “အဲနေ့နှိုက် နင်လို့ဟ ငါ့အား ပစာအရာဟိုမျှ တော င်းဆောက်ကြလိမ့်မယ် မဟုတ်။ နင်လို့အား ငါ အမန် ဆို အယ်၊ နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုယွေ့ တောင်းဆော က်သမျှသော အရာလို့ဟို ခမည်းတော်ဟ နင်လို့အား ပေး လိမ့်မယ်။”*

* 16:23 နင်လို့ဟ ငါရဲ့ နာမဟို အမှီပြုယွေ့ တောင်းဆောက်သမျှသော အရာလို့ဟို ခမည်းတော်ဟ နင်လို့အား ပေးလိမ့်မယ်၊ အချို့ လက်ရေးမူကျမ်းများတွင် ငါရဲ့ နာမဟို အမှီပြုယွေ့ တောင်းဆောက်သမျှသော အရာလို့ဟို ခမည်းတော်ဟ နင်လို့အား ချပေးလိမ့်မယ်၊ ဟု ပါဆိအယ်။

24 အခုတိုင်အောက် ငါရဲ့ နာမတို့ အမှီပြုယွေ့ နင်လို့ဟ ပစာဆုတို့မျှ မတောင်းကြသေး၊ နင်လို့ဟ ဝမ်းမြောက် စရာအကျောက်နဲ့ စုံလင်စေခြင်းငှာ တောင်းကြလော့၊ အဲလို တောင်းရင် ရကြလိမ့်မယ်။

လောကတို့ အောက်ခြင်း

25 “ဟေအရာလို့တို့ ပုံဥပမာအားဖြင့် ငါပြောအယ်။ ပုံဥပမာအားဖြင့် မဟောပြောဘဲ ခမည်းတော်နဲ့ စပ်ဆိုင် သောအရာလို့တို့ နင်လို့အား ပွင့်လင်းစွာ ဖော်ပြသော အချိန်ကာလ ရောက်ဆီလာလိမ့်မယ်။

26 အဲကာလနှိုက် နင်လို့ဟ ငါရဲ့နာမတို့ အမှီပြုယွေ့ ဆုတောင်းကြလိမ့်မယ်၊ နင်လို့အဖို့အလိုငှာ ငါဟ ခမည်း တော်တို့ တောင်းမယ်ဟု မဆို။

27 အကျောက်နဲ့မှာ နင်လို့ဟ ငါတို့ ချစ်ယွေ့ ငါဟ ဘုရား သခင်ဆေမှ လာကျောက်နဲ့တို့ ယုံကြည်သောကျောက်နဲ့ ခမည်း တော်တတ်တိုင်း နင်လို့တို့ ချစ်အယ်။

28 ငါဟ ခမည်းတော်ဆေမှ ကြွလာယွေ့ ဟေလောကသို့ ကြွလာခဲ့အယ်။ အခု ဟေလောကမှ ထွက်ခွာယွေ့ ခမည်း တော်ဆေတို့ ငါသွားတော့မယ်” ဟု မိန့်အယ်။

29 အဲပင်းရင် သူ့ရဲ့ တဘွဲတော်လို့ဟလည်း “အခု ကိုယ်တော်ဟ ပုံဥပမာမဆောင်ဘဲ ပွင့်လင်းစွာ ပြောလေ အယ်။

30 ကိုယ်တော်ဟ အလုံးစုံလို့တို့ သိကျောက်နဲ့ အခု ငါလို့ သိကြပီ၊ ကိုယ်တော်အား စသူမျှ မေးဆောက်ရန် မလို

တော့ပါ။ အဲကျောန်းကျောန့် ကိုယ်တော်ဟ ဘုရားသခင် ဆေမှ ကြွလာတာဟို ငါလို့ ယုံကြည်အယ်” ဟု ဆောက်ထားကြအယ်။

³¹ ယေရှုဟ “နင်လို့ အခု ယုံကြပီလော။

³² နင်လို့ဟ ကွဲပြားယွေ့ ငါ့ဟို တကိုယ်တည်း နေစေခြင်းငှာ စွန့်ပစ်လျက်၊ အသီးသီး မိမိလို့နေရာသို့ ပြေးသွားမဲ့အချိန်ကာလဟ လာယွေ့ အခုပင် ရောက်အယ်။ အဲလို့မို့ ငါဟ တကိုယ်တည်းနေတာ မဟုတ်၊ ခမည်းတော်ဟ ငါနဲ့အတူ ဆီအယ်။

³³ နင်လို့ဟ ငါ့ဟို အမှီပြုယွေ့ ငြိမ်သက်ခြင်း ဆီစေကြရန် ဟေစကားဟို ငါပြောပီ။ နင်လို့ဟ လောကနှိုက်ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အဲလိုလဲ မစိုးရိမ်ကြနဲ့၊ ငါဟ လောကဟို အောန်ပီ” ဟု မိန့်အယ်။

17

ယေရှုဟ သူရဲ တဘွဲတော်လို့အတွက် ဆုတောင်းပေးခြင်း

¹ ယေရှုဟ ဟေ သို့မိန့်ပင်းမှ ခေါ်န်းခင် သို့ မျော်ကျေလျက် “အို အဖ၊ အချိန်ကျလေပီ။ သားတော်ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို ထွန်းတောက်စေနိုင်ရန် သားရဲ့ ဘုန်းအသရေဟို ထွန်းတောက်စေမန့်။

² အကျောန်းမှာ ကိုယ်တော်ဟ သားတော်အား လူအားလုံး ဟို အုပ်စိုးရသော အခွင့် ဟို ပေး ပီ၊ ဟေ ဟာ ဟ

သားတော်သည် ကိုယ်တော်ပေးအပ်သမျှသောသူလို့အား
ထာဝရအသက်ကို ပေးနိုင်ရန်အတွက် ဖြစ်အယ်။

³ ထာဝရအသက်ဟူသည် မန်သော ဘုရားသခင် တ
ဆူတည်းဖြစ်သော ကိုယ်တော်နဲ့ စေလွှတ်သော ယေရှု
ခရစ်တော်ကို လည်းကောင်း သိကျွမ်းခြင်း ဖြစ်အယ်။

⁴ ငါဟ မြေကြီးပေါ်မှာ ကိုယ်တော်ကို ဘုန်းထင်ဆွားစေ
ပီ၊ ငါဆောင်ရွက်စရာဖို့ ငါနှိုက် ကိုယ်တော် အပ်ပေးသော
အမှုကို အပီးတိုင်အောက် ဆောင်ရွက်ပါပီ။

⁵ အို အဖ၊ ဟောကမ္ဘာ မတည်မဆီမီဟပင် ကိုယ်တော်
နဲ့အတူ ငါလို့ ခံစားသော ဘုန်းအသရေအားဖြင့် အခုပင်
ကိုယ်တော့်ဆွေတော်နှိုက် ဘုန်းထင်ဆွားစေမန့်။

⁶ “ဟေလောကထဲမှ ယူယွေ ငါနှိုက် အပ်ပေးသောသူ
အား ငါဟ ကိုယ်တော်ရဲ့နာမကို ပြမန့်ပီ။ အဲသူလို့ဟို
ကိုယ်တော်ဟ ပိုင်သဖြင့် အကျွန်ုပ်အား ပေးလေအယ်၊ သူ
လို့ဟ ကိုယ်တော်ရဲ့ နှုတ်ကပတ်တရားကို လိုက်နာကြပါ
ပီ။

⁷ ငါ့အား ပေးသမျှလို့ဟ ကိုယ်တော်ဆေမှ ဖြစ်ကျောင်း
ဟို သူလို့ဟ အခု သိကြအယ်။

⁸ အကျောင်းမှာ ငါ့အား ကိုယ်တော်ပေးသော တရား
စကားကို ငါဟ သူလို့အား ပေးသောအခါ သူလို့ ခံယူကြ
အယ်၊ ကိုယ်တော်ဆေမှ ငါလာတာဟ အမန်ဖြစ်ကျော
န်းဟို သူလို့ သိကြပင်၊ ကိုယ်တော်ဟ ငါ့အား စေလွှတ်
ကျောင်းဟိုလည်း သူလို့ ယုံကြည်ကြအယ်။

9 “ငါဟ သူလို့အတွက် ဆုတောင်းအယ်။ လောကသား လို့အတွက် ဆုတောင်းတာ မဟုတ်မန့်၊ ငါ့အား ကိုယ်တော် ပေးသော သူများဟ ကိုယ်တော် ပိုင်ဆိုင်သောသူများဖြစ် သဖြင့် အဲသူလို့အတွက် ဆုတောင်းပါအယ်။

10 ငါပိုင်သောအရာအားလုံးလို့ဟို ကိုယ်တော်ပိုင်ပင်း ကိုယ်တော်ပိုင်သောအရာလို့ဟိုလည်း ငါပိုင်တာဖြစ်ယွေ ငါဟ အဲအရာများအားဖြင့် ဘုန်းထင်ဆွားခြင်း ဆိပါပီ။

11 ငါဟ ဟေလောကနှိုက် ဆိတော့မှာ ဟုတ်ဝူး၊ သူလို့ ဟတော့ ဟေလောကနှိုက် ဆိကြမယ်၊ ငါဟ ကိုယ်တော် ဆေဟို လာအယ်။ သန့်ဆင်းသော အဖ၊ သူလို့ဟ ငါလို့ တိုင်းတိုင်း တလုံးတဝတည်းဖြစ်ကြရန် ငါ့အား ပေးသော ဟေသူလို့ဟို ကိုယ်တော်ရဲ့ နာမတော်နှိုက် စောင့်ဆောက် မန်။*

12 ငါဟ ဟေလောကနှိုက် သူလို့နဲ့တကွ ဆိစဉ်ကာလ၊ သူလို့ဟို ကိုယ်တော်ရဲ့ နာမနှိုက် တည်စေပီ၊ ငါ့အား ပေး သောသူလို့ဟို ငါ စောင့်မပါပီ။† အဲသူလို့တွင် ပျက်စီး ခြင်းရဲ့ သားတယောက်မှတပါး စသူမျှ ပျက်စီးခြင်းသို့ မ ရောက်မန့်၊ အဲသူဟ ပျက်စီးခြင်းသို့ အကျောန်းဟ ကျမ်း

* 17:11 ငါ့အား ပေးသော ဟေသူလို့ဟို ကိုယ်တော်ရဲ့ နာမတော်နှိုက် စောင့်ဆောက်မန်၊ အချို့ လက်ရေးမူကျမ်းများတွင် နာမတော်ရဲ့ တန်ခိုးဖြင့် အကျွန်ုပ်အား ပေးတော်မူသော သူလို့ဟို စောင့်ဆောက်မန်၊ ဟု ပါဆိအယ်။ 17:12 ယော ၁၃.၁၈ † 17:12 သူလို့ဟို ကိုယ်တော်ရဲ့ နာမနှိုက် တည်စေပီ၊ ငါ့အား ပေးသောသူလို့ဟို ငါ စောင့်မပါပီ၊ အချို့ လက်ရေးမူကျမ်းများတွင် ကိုယ်တော်ရဲ့ နာမရဲ့ တန်ခိုးအားဖြင့် ငါ့ဟို ပေးသောသူလို့ဟို လုံခြုံစေပါပီ၊ ဟု ပါဆိအယ်။

စာပြေစုံမဲ့အကျောန်း ဖြစ်အယ်။

¹³ အခုတွင် ငါဟ ကိုယ်တော်ဆေဟို သွားရမယ် ဖြစ်
ယွေ ဟေသူလို့ဟ ငါ့ဟို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်း
နဲ့ ပြေစုံမဲ့အကျောန်း ဟေစကားဟို လောကနှိုက် ငါပြော
အယ်။

¹⁴ ကိုယ်တော်ရဲ့ နှုတ်ကပတ်တရားဟို ဟေသူလို့အား
ငါ ပေးပါပီ၊ ငါဟ ဟေလောကနဲ့ မသက်ဆိုင်သလို ဟေသူ
လို့ဟလည်း မသက်ဆိုင်သောကျောန်း ဟေသူလို့ဟို မုန်း
ကြအယ်။

¹⁵ သူလို့အား ဟေလောကမှ နှုတ်ယူရန် ငါ တောင်း
ဆောက်တာ မဟုတ်မန်း၊ သူလို့ဟ မာရ်နတ်ရဲ့ ဘေးမှ
ကင်းလွတ်မဲ့အကျောန်း စောင့်ထိန်းရန်ဟိုသာ တောင်း
ဆောက်ပါအယ်။

¹⁶ ငါဟ ဟေလောကနဲ့ မသက်ဆိုင်သလို အဲသူလို့ဟ
လည်း မသက်ဆိုင်ကြပါ။

¹⁷ သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆွင်းစေမ
နဲ့၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ဟ သမ္မာတရား ဖြစ်
အယ်။

¹⁸ ကိုယ်တော်ဟ ငါ့ဟို ဟေလောကသို့ စေလွှတ်လဲ့
အတိုင်း၊ ငါဟလည်း ဟေသူလို့ဟို ဟေလောကထဲသို့
စေလွှတ်အယ်။

¹⁹ သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆွင်းစေမဲ့အ
ကျောန်း ငါဟ သူလို့အတွက် ကိုယ်ဟို သန့်ဆွင်းစေပါ
အယ်။

20 “ငါဟ အဲသူလို့အတွက်သာလျှင် ဆုတောင်းတာ မဟုတ်မန့်၊ သူလို့ ဟောပြောခြင်းအားဖြင့် ငါ့ဟို ယုံကြည်သော သူလို့အတွက်လည်း ဆုတောင်းပါအယ်။

21 အဲသူအပေါင်းလို့ဟ တလုံးတဝတည်း ဖြစ်ကြစေရန် ဆုတောင်းပါအယ်။ အိုအဖ၊ ကိုယ်တော်ဟ ငါ့နှိုက်တည်ဆီယွေ ငါဟလည်း ကိုယ်တော်နှိုက် တည်ဆီသလို အဲသူလို့ဟ ငါလို့နှိုက် တည်ဆီစေမန့်။ ငါ့ဟို ကိုယ်တော်စေလွှတ်ကျောင်းဟို လောကသားလို့ ယုံကြည်ကြစေရန် အဲသူလို့ဟို တလုံးတဝတည်း ဖြစ်စေပါ။

22 ကိုယ်တော်နဲ့ ငါဟ တလုံးတဝတည်းဖြစ်သလို အဲသူလို့ဟလည်း ဖြစ်ကြစေရန် ငါဟ ကိုယ်တော်ပေးသော ဘုန်းအသရေဟို သူလို့အား ပေးပါပီ။

23 ငါဟ သူလို့နှိုက်လည်းကောင်း၊ ကိုယ်တော်ဟ ငါ့နှိုက်လည်းကောင်း တည်ဆီသဖြင့် သူလို့ဟ တလုံးတဝတည်းဖြစ်သောအားဖြင့် ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောင်းနဲ့ ငါ့ဟို ချစ်သလို သူလို့ဟိုလည်း ချစ်ကျောင်းဟို လောကသားလို့ဟ သိစေခြင်းငှာလည်းကောင်း ကိုယ်တော်ဟ ငါ့အားပေးသော ဘုန်းအသရေဟို ငါဟ သူလို့အား ပေးပါပီ။

24 “အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆီမီ ငါ့ဟို ချစ်ယွေ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျှော်ကြစေရန် ငါဆီရာအရပ်တွင် သူလို့အား ဆီစေလိုအယ်။

²⁵ ဖြောင့်မတ် သော အဖ၊ လောကသား လို့ ဟု ကိုယ်တော်တို့ မသိကြသော်လည်း ငါသိအယ်၊ ကိုယ်တော် ဟု ငါ့အား စေလွှတ်ကျောင်းတို့ အဲလူလို့ဟု သိကြပါ အယ်။

²⁶ ကိုယ်တော်ဟု ငါ့တို့ ချစ်သော မေတ္တာဟု သူလို့နှိုက် တည်ဆဲစေယွေ့ ငါလို့ဟုလည်း သူလို့နှိုက် တည်ဆဲစေရန် ကိုယ်တော်ရဲ့ နာမတို့ သူလို့အား ငါသိစေပင်း ဆက်ပင်း လည်း သိစေအုန်းမယ်” ဟု ဆိုအယ်။

18

ယေရှု ဖမ်းဆီးခံရခြင်း

(မသံ ၂၆.၄၇-၅၆၊ မာကု ၁၄.၄၃-၅၀၊ လုကာ ၂၂.၄၇-၅၃)

¹ ယေရှုဟု ဟေသို့ ဆုတောင်းပင်းနောက် တဘွဲတော်လို့ နဲ့အတူ သွားယွေ့ ကေဒြန်ချောင်းတို့ ကူးလေအယ်။ အေး အရပ်တွင် ဥယျာဉ်တခု ဆီအယ်၊ ယေရှုနဲ့ တဘွဲတော်လို့ ဟု အဲဥယျာဉ်ထဲသို့ ဝင်ကြအယ်။

² အဲအရပ်သို့ ယေရှုနဲ့ သူရဲ့ တဘွဲတော်လို့ဟု အကြိမ် များစွာ သွားလေ့ဆံသဖြင့် သစ္စာဖောက် ယုဒဟု အေး ဥယျာဉ်တို့ သိအယ်။

³ အဲလိုမို့ သူဟု ရောမစစ်သားတတပ်၊ ယဇ်ပုရောဟိတ် ကြီးလို့နဲ့ ဟရိရဲ့လို့ရဲ့ စေလွှတ်လိုက်သော အစောင့် တပ်သားများတို့လည်းကောင်း ခေါ်ခဲ့အယ်။ သူလို့ဟု မီး

ဖူးများ၊ မီးတုတ်များနဲ့ လက်နက်များဟို ကိုင်ဆောင်လာကြအယ်။

⁴ ယေရှုဟ မိမိကြိုတွေ့ရမဲ့ အမှုအလုံးစုံဟို သိပင်းဖြစ်သဖြင့် အဲသူလိုရဲ့ဆေဟို သွားလျက် “နင်လို့ စသူဟို ဆွာကြတုန်း” ဟု မေးလေအယ်။

⁵ အဲသူလိုဟ “နာဇရက်မြို့သား ယေရှုဟို ဆာအယ်” ဟု ပြန်ပြောအယ်။

ကိုယ်တော်ဟ “ငါဟ အေးသူပင် ဖြစ်အယ်” ဟု မိန့်အယ်။

ကိုယ်တော်အား သစ္စာဖောက်သူ ယုဒဟလည်း အဲသူလိုနဲ့အတူ ရပ်လျက်နေအယ်။

⁶ “ငါဟ အေးသူပင် ဖြစ်အယ်” ဟု ယေရှု မိန့်သောအခါ သူလိုဟ နောက်သို့ဆုတ်ကာ မြေပေါ်တွင် လဲကြအယ်။

⁷ အဲလိုမို့ ယေရှုဟ “နင်လို့ စသူဟို ဆွာတုန်း” ဟု တဖန် မေးပြန်အယ်။

သူလိုဟလည်း “နာဇရက်မြို့သား ယေရှုဟို ဆွာကြအယ်” ဟု ဆိုအယ်။

⁸ ယေရှုဟ “အဲသူဟ ငါပင် ဖြစ်အယ်ဟု နင်လို့အား ငါပြောခဲ့ပီ။ အဲလိုမို့ ငါဟ နင်လို့ ဆွာသောသူဖြစ်ရင် ဟေသူလိုဟို သွားပါလေစေ” ဟု မိန့်အယ်။

⁹ ဟေသို့ပြောရခြင်းမှာ “ကိုယ်တော်ပေးအပ်သော သူတစုံတယောက်မျှ ပျက်စီးခြင်းသို့ မရောက်မန့်” ဟု မခင်ဟ ကိုယ်တော် မိန့်ခဲ့လဲ့အတိုင်း ပြေစုံစေရန် ဖြစ်အယ်။

10 အဲအခါ ရှိမုန် ပေတရုဟ မိမိနှိုက်ပါသော ထားဟို ဆွဲထုတ်ပင်း ယဇ်ပုရောဟိတ်မင်းရဲ့ ကျွန်တယောက်ဟို ခုတ်သဖြင့် ညာဖက်နားရွက် ပြုတ်ထွက်အယ်။ အဲကျွန် နာမယ်မှာ မာလခု ဖြစ်အယ်။

11 ယေရှုဟ “နင့်ရဲ့ ထားဟို ထားအိုင်နှိုက် ပြန်သွင်း လော့။ ခမည်းတော် ငါ့အား ခံစေလဲ့ ဒုက္ခဝေဒနာဟို ငါ မ ခံသင့်သလော” ဟု ပေတရုအား မိန့်အယ်။

အနန္တတ်မင်းရဲ့ဆွေသို့ ယေရှုရောက်ဆီခြင်း

12 အဲပင်းရင် ရောမစစ်သားများနဲ့ ယုဒအမျိုးသား အစောင့်တပ်သားများဟ ယေရှုဟို ဖမ်းဆီးတုတ်ချေပင်း အနန္တတ်မင်းဆေဟို ဆွေဦးစွာ ခေါ်သွားကြအယ်။

13 အနန္တတ်မင်းဟ အဲနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ် သော ကယာဖရဲ့ ယောက္ခမ ဖြစ်အယ်။

14 ကယာဖဟ “လူအပေါင်းလို့အတွက် လူတဦးတ ယောက် သေရတာဟ ပိုယွေ့ ကောင်းအယ်” ဟု ယုဒ အာဏာပိုင်လို့အား အကြံပေးခဲ့သူ ဖြစ်အယ်။

ပေတရုဟ ယေရှုဟို ငြင်းဆိုခြင်း

(မသံ ၂၆.၆၉-၇၀; မာကု ၁၄.၆၆-၆၈; လုကာ ၂၂.၅၅-၅၇)

15 ရှိမုန် ပေတရုနဲ့ အခြား တဘွဲတော်တယောက် ဟ ယေရှု နောက်ဟို လိုက်ကြအယ်။ အဲတဘွဲတော်

ဟ ယဇ်ပုရောဟိတ်မင်းရဲ့ အသိဖြစ်ယွေ့၊ ယေရှုနဲ့တကွ ယဇ်ပုရောဟိတ်မင်းရဲ့ အိုင်တော်ဝင်းသို့ လိုက်သွားခွင့်ရ အယ်။

¹⁶ ပေတရုဟ ထင်ခါးအပြင်မှာ ရပ်နေအယ်။ အဲကျောနဲ့ ယဇ်ပုရောဟိတ်မင်းသိသော အခြားတဘွဲတော်ဟ ထွက် လာယွေ့ ထင်ခါးစောင့်မိန်းမအား ပြောပင်းမှ ပေတရုဟို အထဲဟို ခေါ်သွားအယ်။

¹⁷ ထင်ခါးစောင့်မိန်းမဟ ပေတရုအား “နင်ဟ အဲသူရဲ့ တဘွဲတဦး မဟုတ်လော” ဟု ဆိုရင်၊

“ငါ မဟုတ်” ဟု ပေတရု ပြန်ဖြေအယ်။

¹⁸ အေး ကာလ နှိုက် ချမ်းသော ကျော နဲ့ အစေခံ နဲ့ အစောင့်တပ်သားလို့ဟ မီးခဲပုံထည့်ယွေ့ မီးလို့လျက် နေ ကြအယ်။ ပေတရုတတ်တိုင်းဟလည်း သူလို့နဲ့အတူ ရပ် ပင်း မီးလို့လျက်နေအယ်။

ယေရှုအား ယဇ်ပုရောဟိတ်မင်း စစ်ဆေးမေးမြန်းခြင်း
(မသံ ၂၆.၅၉-၆၆; မာကု ၁၄.၅၅-၆၄; လုကာ ၂၂.၆၆-၇၁)

¹⁹ ယဇ်ပုရောဟိတ်မင်းဟ ယေရှုအား တဘွဲတော်လို့ ရဲ့ အကျောနဲ့နဲ့ ယေရှုရဲ့ သွန်သင်ချက်အကျောနဲ့လို့ဟို မေးမြန်းစစ်ဆေးအယ်။

²⁰ ယေရှုဟ “ငါသည် လူအပေါင်းလို့ ဆွေတွင် အစဉ် ပွင့်လင်းစွာ ဟောပြောခဲ့အယ်၊ ယုဒအမျိုးသားအပေါင်း

လို့ စုဝေးရာဖြစ်သော တရားဇရပ်များနဲ့ ဗိမာန်တော်တွင်
ငါ သွန်သင်ခဲ့အယ်၊ ပစခါမျှ လျှို့ဝှက်စွာ မပြောပီ။

21 အဲလိုမို့ ပစကျောန့် ငါ့ဟို စစ်ဆေးမေးမြန်းတုန်း၊
ငါ ဟောပြောတာဟို ကြားနာသောသူလို့ဟို မေးလော့။
ငါပြောသောစကားဟို အဲသူလို့ဟ သိကြအယ်” ဟု မိန့်
အယ်။

22 အဲသို့ ယေရှု မိန့်သောအခါ အစောင့်တပ်သားတဦး
ဟ “ယဇ်ပုရောဟိတ်မင်းအား နင်ဟ ဟေသို့ ပြန်ပြောရသ
လော” ဟု ဆိုလျက် ယေရှုဟို ဖိုင်လေအယ်။

23 ယေရှုဟလည်း သူ့ဟို “ငါရဲ့ စကားမမန်ရင် မမန်
ကျောန်းဟို သက်သေပြမန့်။ မန်ရင် ငါ့ဟို ပစကျောန့်
ရိုက်တုန်း” ဟု မိန့်အယ်။

24 အဲပင်းရင် အနန္တမင်းဟ ကိုယ်တော်ဟို ချည်နှောင်
လျက်ဆိလဲ့အတိုင်း ယဇ်ပုရောဟိတ်မင်း ကယာဖဆေဟို
ပို့စေအယ်။

ပေတရုဟ ယေရှုဟို တဖန် ငြင်းဆိုခြင်း

(မသံ ၂၆.၇၁-၇၅; မာကု ၁၄.၆၉-၇၂; လုကာ
၂၂.၅၈-၆၂)

25 ပေတရုဟ ရပ်လျက် မီးလို့နေအယ်။ အဲလိုမို့ အခြား
သောသူလို့ဟ “နင်ဟ အေးသူရဲ့ တဘွဲ့ မဟုတ်လော” ဟု
မေးကြအယ်။

အဲလိုလဲ ပေတရုဟ “ငါ မဟုတ်” ဟု ငြင်းလေအယ်။

²⁶ ပေတရု ခုတ်ယွေ့ နားရွက်ပြတ်သောသူနဲ့ ဆွေမျိုးတော်စပ်သော ယဇ်ပုရောဟိတ်မင်းရဲ့ ကျွန်တယောက်ဟာ “နင့်အား အေးသူနဲ့အတူ ဥယျာဉ်ထဲတွင် ငါမျှော်ခဲ့တာ မဟုတ်လော” ဟု မေးလေအယ်။

²⁷ ပေတရုဟ “ငါ မဟုတ်” ဟု တဖန် ငြင်းပြန်အယ်။ ခုတုံးပင် ကြက်တွန်လေအယ်။

ယေရှုဟို ပိလတ်မင်းဆွေသို့ ခေါ်ဆောင်သွားခြင်း
(မသံ ၂၇.၁, ၂, ၁၁-၁၄; မာကု ၁၅.၁-၅; လုကာ ၂၃.၁-၅)

²⁸ မနက်အချိန်ရောက်ရင် ယေရှုဟို ကယာဖရဲ့ အိုင်တော်မှ ဘုရင်ခံရဲ့ နန်းတော်ဆေဟို ခေါ်ဆောင်သွားကြအယ်။ ယုဒအာဏာပိုင်လို့ဟ ပသခါပွဲဟို စားနိန်ရန် မိမိလို့ ကိုယ်ကိုဘာသာရေးထိုးစံအရ သန့်စင်စေလိုသဖြင့် အိုင်တော်သို့ မဝင်ကြ။

²⁹ အဲလိုမို့ ပိလတ်မင်းဟ အေးသူလို့ဆိရာ အပြင်ဟို ထွက်လာပင်း “ဟေသူအား ပစာပစ်မှုနဲ့ စွပ်စွဲကြတုန်း” ဟု မေးလေအယ်။

³⁰ အဲသူလို့ဟလည်း “ဟေသူဟ အပစ်ကျူးလွန်သူ မဟုတ်ရင် သူ့အား ကိုယ်တော်ဆေဟို ငါလို့ မအပ်မန့်” ဟု ပြန်ပြောအယ်။

³¹ ပိလတ်မင်းဟလည်း “နင်လို့ တတ်တိုင်း သူ့အား ခေါ်သွားယွေ့ နင်လို့ရဲ့ ကိုယ်ပိုင် ပညတ်တရားအတိုင်း စီရင်ကြလော” ဟု ဆိုအယ်။

ယုဒလူလို့ဟလည်း “ငါလို့နှိုက် စသူဟိုမျှ သေဒဏ်ပေး ပိုင်ခွင့် မဆီပါ” ဟု ပြောအယ်။

³² ဟေလို ဖြစ်ပျက်ရခြင်းမှာ မိမိ စလိုသေရမယ်ဟို ယေရှု မိန့်သောစကားဟ ပြေစုံမဲ့အကျောန်း ဖြစ်အယ်။

³³ ပိလတ်မင်းဟ အိုင်တော်ထဲသို့ ပြန်ဝင်ပင်း ယေရှု အား ခေါ်အယ်။ “နင်ဟ ယုဒဘုရင်လော” ဟု မေးလေ အယ်။

³⁴ ယေရှုဟ “ဟေမေးခွန်းဟို မင်းကြီးအလိုအလျောက် မေးသလော အဲဟာမဟုတ်ရင် အခြားသောသူလို့ဟ နင့် အား ငါရဲ့အကျောန်းဟို ပြောကြသလော” ဟု မေးအယ်။

³⁵ ပိလတ်မင်းဟ “နင်ဟ ငါ့ဟို ယုဒလူဖြစ်တာဟု ထင်မှတ်သလော၊ နင့်ဟို ငါ့ဆေဟို ပို့လာသောသူများမှာ နင်ရဲ့ အမျိုးသားများနဲ့ ယဇ်ပုရောဟိတ်ကြီးလို့ပင် ဖြစ် အယ်။ နင်ဟ ပစာအမှုဟို ပြုမိတုန်း” ဟု ပြန်ပြောအယ်။

³⁶ ယေရှုဟ “ငါ့ရဲ့ နိုင်ငံတော်သည် ဟေလောကနဲ့ မ သက်ဆိုင်၊ ငါ့ရဲ့ နိုင်ငံဟ ဟေလောကနဲ့ မသက်ဆိုင်ရင် ငါဟ ယုဒအာဏာပိုင်လို့ လက်သို့မရောက်ရအော် ငါ့ရဲ့ နောက်လိုက်လူလို့ဟ တိုက်ခိုက်ကြလိမ့်မယ်။ အဲလိုလဲ ငါ ရဲ့ နိုင်ငံဟ ဟေလောကနဲ့ မသက်ဆိုင်” ဟု မေးအယ်။

³⁷ ပိလတ်မင်းဟ “အဲကျောနဲ့ နင်ဟ ဆုင်ဘုရင်လော” ဟု မေးအယ်။

ယေရှုဟ “ငါဟ နင်ဆိုလဲ့အတိုင်း ဆုင်ဘုရင် ဖြစ် အယ်။ ငါဟ သမ္မာတရားဘက်နှိုက် သက်သေခံရန် မွေး

ဖွားခြင်းဟို ခံယွေ့ ဟေလောကသို့ ကြွလာပီ။ သမ္မာတရား
နဲ့ စပ်ဆိုင်သောသူတိုင်း ငါ့အသံဟို နားထောင်ကြအယ်”
ဟု ပြန်ဖြေအယ်။

³⁸ ပိလတ်မင်းဟ “သမ္မာတရားဟ ပစာတုန်း” ဟု မေး
အယ်။

ယေရှုဟို သေဒဏ်စီရင်ခြင်း

(မဿဲ ၂၇.၁၅-၃၁; မာကု ၁၅.၆-၂၀; လုကာ ၂၃.၁၃-၂၅)

အဲပင်းရင် ပိလတ်မင်းဟ လူလို့ဆေဟနေ အပြင်ဟို
ထွက်လာပင်း “အေးသူအား အပစ်စီရင်ရန် တစုံတရာဟို
မျှ ငါမတွေ့။

³⁹ နင် လို့ ရဲ့ ထုံးစံ အရ ပသ ခါ ပွဲ အတွင်း နှိုက်
အကျဉ်းသမားတဦးဟို ငါလွတ်ငြိမ်းချမ်းသာခွင့် ပေး
မြဲ ဖြစ် အယ်။ နင် လို့ အတွက် ယုဒ ဆွင် ဘုရင် ဟို
လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်သလော” ဟု မေးအယ်။

⁴⁰ အဲသူလို့ဟ “သူ့ဟို လွတ်မပေးပါနဲ့၊ ဗာရဗုဗဟို ပေး
မန့်” ဟု ပြန်ဟစ်အော်ကြအယ်။ ဗာရဗုဗဟ ထားပြီဖြစ်
အယ်။

19

¹ အဲပင်းရင် ပိလတ်မင်းဟ ယေရှုဟို ခေါ်သွားစေပင်း
ကြိမ်ဒဏ်ခတ်စေအယ်။

2 စစ်သားများဟု ဆူးခက်ဖြင့် ရက်သောဦးရစ်ကို သူ့ရဲ့ ဦးခေါင်းနှိုက် တင်ယွေ့ ခရမ်းရောင် ဝတ်လုံကို ကိုယ်တော်အား ဝတ်ပေးပင်းရင်

3 ကိုယ်တော်ဆေကို ချဉ်းယွေ့ “ယုဒဆိုင်ဘုရင် သက်တော်ဆုည်မန်စေ” ဟု ဆိုယွေ့ ပါးရိုက်ကြအယ်။

4 ပိလတ်မင်းဟု အပြင်သို့ တဖန်ထွက်ပင်း လူအုပ်ကြီးအား “အေးသူဟို ပစာအပစ်ဟိုမျှ ငါမတွေ့ကျောင်းဟို နင်လို့သိစေရန် သူ့ဟို နင်လို့ဆိုရာဟို ငါ ခေါ်ဆောင်လာမယ်” ဟု ဆိုအယ်။

5 အဲအခါ ယေရှုဟု ဆူးခက်ဦးရစ်နဲ့ ခရမ်းရောင် ဝတ်လုံဟို ဝတ်လျက် ပြင်သို့ ထွက်လာအယ်။ ပိလတ်မင်းဟု “ကျေလော့၊ ဟေသူပင် ဖြစ်အယ်” ဟု ဆိုအယ်။

6 ယဇ်ပုရောဟိတ် ကြီးနဲ့ အစောင့် တပ်သားများဟု ကိုယ်တော်ဟို မျော်သောအခါ “သူ့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်မန်၊ သူ့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်မန်” ဟု ဟစ်အော်ကြအယ်။

ပိလတ်မင်းဟု လည်း “နင်လို့ ဟု သူ့ဟို ယူယွေ့ လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်လော့။ သူ့ဟို သေဒဏ်ပေးရန်အကျောင်း တစုံတရာမျှ ငါမတွေ့” ဟု ဆိုအယ်။

7 လူအုပ်ကြီးဟု “အဲသူဟု မိမိကိုယ်ကို ဘုရားသခင်ရဲ့ သားဟုပြောသောကျောနဲ့ ငါလို့ တရားဥပဒေအရ သေဒဏ်ခံထိုက်အယ်” ဟု ပြန်ပင်း ဖြေလေအယ်။

⁸ ပိလတ်မင်းဟာ အဲသူလိုရဲ့ စကားကို ကြားသောအခါ ပုံပင်း ကြောက်လန့်လာအယ်။

⁹ အဲလိုမို့ သူဟာ အိုင်တော်ထဲကို ပြန်ဝင်ပင်းနောက်ယေရှုအား “နင်ဟာ ဖယ်နားဟာ လာတုန်း” ဟု မေးအယ်။

အဲလိုလဲ ယေရှုဟာ ပစာမျှ ဖြေတော်မမူ။

¹⁰ ပိလတ်မင်းဟာ နင်ဟာ ငါ့ကို စကားမပြောဘဲ နေသလော၊ ငါဟာ “နင့်ဟို လွတ်ပေးနိန်သော အခွင့်အာဏာ ဆီယွေ့ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်နိန်သော အခွင့်အာဏာလည်း ဆီတာဟို နင် မသိသလော” ဟု ဆိုအယ်။

¹¹ ယေရှုဟာ “မင်းကြီးအား ဘုရားသခင် အခွင့်နဲ့သာ ဟေလို့သော အခွင့်အာဏာဟို ရဆီခြင်း ဖြစ်အယ်။ အဲကျောနဲ့ ငါ့ကို မင်းကြီးရဲ့ လက်သို့အပ်နှံသောသူဟာ ပိုယွေ့အပစ်ကြီးအယ်” ဟု ဖြေလေအယ်။

¹² ဟေသို့ ဖြေကြားခြင်းဟို ကြားသောအခါ ပိလတ်မင်းဟာ ကိုယ်တော်ဟို လွတ်ငြိမ်းခွင့်ပေးရန် နည်းလမ်း ဆွဲကြံလေအယ်။ အဲလိုလဲ လူအုပ်ကြီးဟာ “အဲသူအား လွတ်ငြိမ်းခွင့်ပေးသောသူဟာ ကဲသာဘုရင်ရဲ့ မိတ်ဆွေမဟုတ်ပီ၊ စသူမဆို မိမိကိုယ်ကို ဆွင်ဘုရင် ဟု ဆိုသူဟာ ကဲသာဘုရင်ရဲ့ ရန်သူ ဖြစ်အယ်” ဟု ဟစ်အော်ကြအယ်။

¹³ ပိလတ်မင်းဟာ အဲစကားဟို ကြားသောအခါ ယေရှုဟို ပြင်သို့ထုတ်ပင်းမှ ကျောက်ပြား ဟု ခေါ်သောနေရာနှိုက်တရားပလ္လင်ပေါ်မှာ ထိန်လေအယ်။ အဲအရာဟို ဟေမြဲ နာ

မယ်ဖြင့် ဂဗ္ဘသဟု ခေါ်အယ်။

14 အဲအချိန်ဟ ပသခါပွဲမတိုင်ခင်နေ့မွန်းတည့်ခါနီး ဖြစ်အယ်။ ပိလတ်မင်းဟ “နင်လို့ရဲ့ ဆိုင်ဘုရင်ဟို ကျေကြလော့” ဟု ယုဒအမျိုးသားလို့အား ဆိုအယ်။

15 အဲသူလို့ဟ “သူ့ဟို သတ်မန့်၊ သူ့ဟို သတ်မန့်၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်မန့်” ဟု ပြန်ပင်းအော်ကြအယ်။

ပိလတ် မင်း ဟ လည်း “နင် လို့ ရဲ့ ဆိုင် ဘုရင် ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်စေလိုသလော” ဟု မေးအယ်။

ယဇ်ပုရောဟိတ်ကြီးလို့ဟ “ငါလို့မှာ ကဲသာဘုရင်မှတပါး အခြား ဆိုင်ဘုရင် မဆိမန့်” ဟု ပြောကြအယ်။

16 အဲအခါ ပိလတ်မင်းဟ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ရန် အေးသူလို့လက်သို့ အပ်လိုက်အယ်။

ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ခြင်း
(မသံ ၂၇.၃၂-၄၄; မာကု ၁၅.၂၁-၃၂; လုကာ ၂၃.၂၆-၄၃)

အဲလိုမို့ သူလို့ဟ ယေရှုဟို ခေါ်ဆောင်သွားအယ်။

17 ကိုယ်တော်ဟ “ဦးခေါင်းခွံအရပ်” ဟူယွေ့ နာမယ်တွင်သောအရပ်ဟို မိမိလက်ဝါးကပ်တိုင်ဟို ထမ်းလျက်ကြွအယ်။ အဲအရပ်ဟို ဟေဗြဲစကားဖြင့် “ဂေါလဂေါသ” ဟု နာမယ် ဆိုအယ်။

18 သူ့လို့ဟ အဲအရပ်နှိုက် ကိုယ်တော်ဟို အခြားသူနေ
ယောက်လို့နဲ့အတူ လက်ဝါးကပ်တိုင်အပေါ်နှိုက် တင်ကြ
ပင်း ယေရှုဟို အလယ်နှိုက် ထားယွေ့ အဲသူနေဦးလို့ဟို
ကိုယ်တော်ရဲ့ တဖက်တချက်စီ ထားအယ်။

19 ပိ လတ် မင်း ဟ ကမ္ဗည်း လိပ်စာ ဟို ရေး ယွေ့
လက်ဝါးကပ်တိုင် မှာ ကပ်ထား လေ အယ်။ အဲ ကမ္ဗည်း
လိပ်စာဟ “ယုဒဆိုင်ဘုရင်၊ နာဇရက်မြို့သား ယေရှု” ဟု
ရေးထားအယ်။

20 ယေရှုဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်လဲ့
အရပ်မှာ မြို့နဲ့နီးသဖြင့် လူအများဟ အဲကမ္ဗည်းလိပ်စာ
ဟို ဖတ်ကျေ့ကြ အယ်။ အဲလိပ်စာဟို ဟေမြဘာသာ၊
ဟေလသဘာသာနဲ့ ရောမဘာသာအားဖြင့် ရေးသားထား
အယ်။

21 ယဇ်ပုရောဟိတ်ကြီးလို့ဟ ပိလတ်မင်းအား “ယုဒ
ဘုရင်ဟူယွေ့ မရေးပါနဲ့၊ ငါဟ ယုဒဆိုင်ဘုရင် ဖြစ်အယ်
ဟု သူ့ဆိုကျောက်နံရံဟို ရေးမနဲ့” ဟု ဆောက်ထားကြအယ်။

22 ပိလတ်မင်းဟ “ငါရေးပီးလဲ့အတိုင်း အတည်ဖြစ်ရ
မယ်” ဟု ပြန်ဖြေအယ်။

23 စစ်သားလို့ဟ ယေရှုဟို လက်ဝါးကပ်တိုင်တွင် တ
င်ယွေ့သတ်ကြပင်းသောအခါ ကိုယ်တော်ရဲ့ အဝတ်တော်
ဟို လေးပိုင်းပိုင်းယွေ့ တယောက်တပိုင်းစီ ယူကြအယ်။
သူ့လို့ဟ အထဲခံ အင်္ကျီဟိုလည်း ယူကြအယ်၊ အေးအင်္ကျီ
ဟ ချုပ်ရိုးမဆိဘဲ အပေါ်မှ အောက်ခြေအထိ တထည်လုံး

ဟို တဆက်တည်း ရက်ထားလဲ့ အဝတ် ဖြစ်အယ်။

²⁴ သူ့လို့ဟ “အေးအင်္ကျီဟို မဆုတ်ကြနဲ့၊ မဲချယွေ ယူ ကြကုန်အံ့” ဟု အချင်းချင်း ပြောဆိုကြအယ်။ ဟေသို့ ပြုမှုကြခြင်းမှာ ကျမ်းစာတွင်၊

“ဟေသူလို့ဟ ငါရဲ့ အဝတ်အစားများဟို ခွဲဝေယူကြပင်း
ငါရဲ့အင်္ကျီဟို မဲချယူကြအယ်” ဟု
ပါဆိလဲ့အတိုင်း ပြောစုံလာစေရန် ဖြစ်အယ်။

²⁵ ယေရှုရဲ့ လက်ဝါးကပ်တိုင်နားမှာ သူ့အမေ့နဲ့ သူ့အ
မေ့ရဲ့ညီမ ဖြစ်သော ကယာဖရဲ့ ပေါင်အိုမဖြစ်သူ မာရိနဲ့
မာဂဒလရွာသူ မာရိလို့ဟ ရပ်နေကြအယ်။

²⁶ ယေရှုဟ သူ့အမေ့နဲ့ ကိုယ်တော် ချစ်သောတဘွဲ့တော်
လို့ ရပ်နေတာဟို မျော်လေအယ်၊ အဲလိုမို့ ကိုယ်တော်ဟ
အမေ့၊ “ဟေမှာ နင်ရဲ့သား” ဟု ဆိုအယ်။

²⁷ အဲပင်းရင် တဘွဲ့တော်အား ဟေမှာ နင်ရဲ့အမေ့ ဟု
ဆိုလေအယ်။ အဲအချိန်မှစယွေ တဘွဲ့တော်ဟ အမေ့အား
မိမိလို့နေအိုင်နှိုက် ခေါ်ထားအယ်။

ယေရှု အသက်ချုပ်ခြင်း

(မသဲ ၂၇.၄၅-၅၆; မာကု ၁၅.၃၃-၄၁; လုကာ ၂၃.၄၄-
၄၉)

²⁸ အဲအချိန်နှိုက် အမှုဆိသမျှ ပီးစီးကျောင်းဟို ယေရှု
သိသဖြင့် ကျမ်းစာပြောစုံစေရန် ကိုယ်တော်ဟ “ငါ ယေ
ငတ်အယ်” ဟု မိန့်လေအယ်။

29 အဲအရပ်နှိုက် စပျစ်ယေချဉ်နဲ့ ပြေသော အိုးတလုံး ဆိတာဖြစ်ယွေ့ အဲသူလို့ဟ ရေမြှုပ်တခုဟို စပျစ်ယေချဉ် တွင် နစ်စေပင်း ဟုဿုပ်ပင် အကိုင်းဖျားနှိုက် တပ်ယွေ့ ကိုယ်တော်ရဲ့ စလောင်နားဟို ကမ်းပေးအယ်။

30 ယေရှုဟ စပျစ်ယေချဉ်ဟို သောက်ပင်းမှ “အမှုပီးပီ” ဟု မိန့်လျက်
ဦးခေါင်းတော်ဟို ငိန်းလျက် အသက်ချုပ်လေအယ်။

ယေရှုရဲ့ နံဘေးဟို လှံဖြင့် ထိုးခြင်း

31 ယုဒအာဏာပိုင်လို့ဟ လက်ဝါးကပ်တိုင်တွင် တင် ထားသူများရဲ့ ခြေထောက်လို့ဟို ချိုးယွေ့ အလောင်းများ ဟို ကားတိုင်မှ ယူဆောင်သွားခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆောက်ကြအယ်။ သူလို့ ဟေသို့တောင်းဆောက်ကြရခြင်းမှာ အဲနေ့ဟ သောကြာနေ့ဖြစ်ယွေ့ ဥပုသ်နေ့ နှိုက် အလောင်းများဟို လက်ဝါးကပ်တိုင်တွင် မဆီစေလို သောကျောနဲ့ လည်းကောင်း၊ လာမဲ့ဥပုသ်နေ့ဟလည်း နေ့ ထူးနေ့မြတ်ဖြစ်သောကျောနဲ့ လည်းကောင်း ဖြစ်အယ်။

32 အဲ ကျောနဲ့ စစ်သားများဟ သွားယွေ့ ယေရှုနဲ့ အတူ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ခံရသူ ပထမ လူရဲ့ ခြေထောက်ဟို ချိုးပင်းရင် အခြားတယောက်ရဲ့ ခြေထောက်ဟိုလည်း ချိုးလေအယ်။

33 အဲလိုလဲ ယေရှုဆေဟို သူလို့ရောက်သောအခါ သေ နေပီဖြစ်ကျောန်းဟို မျော်ရင် ခြေထောက်ဟို မချိုးကြ တော့ချေ။

34 အဲအစား စစ်သားတယောက်ဟ ယေရှုရဲ့ နံဘေးဟို လှဲနဲ့ ထိုးလိုက်ရာ ခုတုံးပင် သွေးနဲ့ ယေ ထွက်လာအယ်။

35 ဟေအရာဟို မျော်သောသူဟ သက်သေခံခဲ့ယွေ့ သူရဲ့ သက်သေခံချက်ဟလည်း မန်အယ်။ နင်လို့ဟလည်း ယုံကြည်*ကြရန် သူဟ မန်ကန်စွာ ပြောဆိုနေကျောင်း သူသိအယ်။

36 ဟေသို့ဖြစ်ပျက်ရခြင်းဟ “သူရဲ့ အရိုးတချောင်းမှ မကျိုးရ” ဟု ကျမ်းစာလာချက် ပြေစုံမဲ့အကျောင်း ဖြစ်အယ်။

37 တဖန် အခြားကျမ်းစာနှိုက် “သူလို့ဟ မိမိလို့ လှဲနဲ့ ထိုးဖောက်သောသူဟို မျော်ရလိမ့်မယ်” ဟု ပြောအယ်။

ယေရှုရဲ့ သင်္ဂြိုဟ်ခြင်း

(မသဲ ၂၇.၅၇-၆၁; မာကု ၁၅.၄၂-၄၇; လုကာ ၂၃.၅၀-၅၆)

38 အဲ သို့ မိန့် ပင်း နောက် ယုဒ အာဏာပိုင် လို့ ဟို ကြောက်ရွံ့သဖြင့် မထင်မဆွား ယေရှုရဲ့ တဘွဲဖြစ်သော အရိမသဲမြို့သား ယောသပ်ဟ ယေရှုရဲ့ အလောင်းတော် ဟို ယူခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆွှာအယ်။ ပိလတ်မင်းဟလည်း ခွင့်ပြုသဖြင့် ယောသပ်ဟ လာယွေ့ အလောင်းဟို ယူသွားလေအယ်။

39 မခင်ဟ ယေရှုဆေဟို ညအခါနှိုက် လာတွေ့ဖူးသူ နိကောဒင်ဟလည်း မုရန်နဲ့ အကျော်ရောထားသော ဆီမွေး

* 19:35 ယုံကြည်၊ အချို့ လက်ရေးမူကျမ်းများတွင် ဆက်လက်ပင်း ယုံကြည်ရန်၊ ဟု ပါဆိအယ်။ 19:37 ဗျာ ၁.၇ 19:39 ယော ၃.၁၂

နံ့သာပေါင်း ပိဿာနေဆယ်ကျော်ကို ယူယွေ့ ယောသပ်နဲ့ အတူ လိုက်သွားအယ်။

⁴⁰ အဲသူလို့ဟ ယေရှုရဲ့ အလောင်းကို ယူယွေ့ ယုဒ အမျိုးသားလို့ရဲ့ သင်္ဂြိုဟ်ခြင်းနဲ့ဆိုင်သော ပြင်ဆင်ခြင်း စ လေ့ဆဲလဲ့အတိုင်း နံ့သာပေါင်းနဲ့တကွ ပိတ်စများဖြင့် ပတ် စဲကြအယ်။

⁴¹ ယေရှုကို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်လဲ့ အရပ်နှိုက် ဥယျာဉ်တခု ဆီယွေ့၊ အဲဥယျာဉ်နှိုက် စသူတို့ မှ မသင်္ဂြိုဟ်ဖူးသေးလဲ့ လုတ်တိုင်းဂူသစ်တခု ဆီအယ်။

⁴² အဲနေ့ဟ ယုဒအမျိုးသားလို့ရဲ့ အဖိတ်နေ့ဖြစ်သော ကျောနဲ့ အနီး တွင် ဆီသော အဲ လုတ် တိုင်း တွင်း နှိုက် အလောင်းကို သင်္ဂြိုဟ်ကြအယ်။

20

ပစာမှ မဆီသော လုတ်တိုင်း

(မသဲ ၂၈.၁-၈; မာကု ၁၆.၁-၈; လုကာ ၂၄.၁-၁၂)

¹ တနင်္ဂနွေနေ့ မိုးမလင်းခင် မိုက်နေသေးခါနှိုက် မာဂ ဒလမြို့သူ မာရိဟ လုတ်တိုင်းသို့ သွားယွေ့ တွင်းဝမှာ ပိတ်သော ကျောက်တုံးဟ ဖယ်လောထားတာကို မျော်လေ အယ်။

² အဲလိုမို့ သူမဟ ရှိမှန်ပေတရုနဲ့ ယေရှုချစ်သော အခြား တဘွဲတော်ဆေတို့ ပြေးသွားယွေ့ “သူလို့ဟ လုတ်တိုင်းထဲ မှ သခင်ဘုရားကို ယူသွားကြပီ၊ ကိုယ်တော်ကို သူလို့ ဖယ် နားမှာထားကြတာကို ငါလို့မသိ” ဟု ပြောအယ်။

၃ အဲအခါ ပေတရုနဲ့ အခြားတဘွဲတော်ဟ လုတ်တိုင်းသို့ သွားကြအယ်။

၄ အဲသူနေယောက်လို့ဟ အတူပြေးကြသော်လည်း အခြားတဘွဲတော်ဟ ပေတရုထက် လျင်မြန်စွာ ပြေးယွေ့ လုတ်တိုင်းသို့ ဦးရင်ရောက်လေအယ်။

၅ သူဟ ငွေ့ယွေ့ ကျေရာ လုတ်တိုင်းထဲတွင် ပိတ်စများ ဆိနေတာဟို မျော်လေအယ်၊ အဲလိုလဲ သူဟ ဂူထဲဟို မဝင်ဘဲ နေအယ်။

၆ ရှိမုန် ပေတရုဟ နောက်သို့လိုက်ယွေ့ ရောက်သောအခါ လုတ်တိုင်းဂူထဲဟို ဝင်ရင်၊ ပိတ်စများဆိတာဟို လည်းကောင်း၊

၇ ကိုယ်တော်ရဲ့ ဦးခေါင်းဟို ပတ်စဲထားသော ပုဝါဟ အဲ ပိတ်စများနဲ့အတူ မဆိဘဲ တခြားစီ လိပ်လျက်ဆိတာဟို လည်းကောင်း မျော်လေအယ်။

၈ အဲအခါ လုတ်တိုင်းဂူသို့ ဦးရင်ရောက်သော အခြားတဘွဲတော်ဟလည်း အေးထဲသို့ဝင်ယွေ့ မျော်သဖြင့် ယုံကြည်လေအယ်။

၉ ကိုယ်တော်ဟ သေခြင်းမှ ဆွင်ပြန်ထမြောက်ရမယ်ဟူသော ကျမ်းစာဟို အဲသူလို့ဟ နားမလည်ကြသေး။

၁၀ အဲပင်းရင် တဘွဲတော်နေယောက်လို့ဟ နေအိုင်သို့ ပြန်သွားကြအယ်။

ယေရှုဟ မာဂဒလမြို့သူ မာရီဟို ကိုယ်ထင်ပြခြင်း
(မဿဲ ၂၈.၉,၁၀; မာကု ၁၆.၉-၁၁)

11 မာရိဟ လုတ်တိုင်း အပြင်နှိုက် ငိုကလျက် ရပ်နေအယ်။ သူမဟ ငိုကနေခါ ငွေ့ယွေ့ ဂူထဲဟို ကျေလိုက်သောအခါ

12 ဖြူသောအဝတ်ဟို ဝတ်ဆင်လဲ့ ခေါင်းခင်တမန်နေပါးလို့ဟ ယေရှုရဲ့ အလောင်း လဲလျောင်းခဲ့ရာ အရပ်ရဲ့ ခေါင်းရင်းနှိုက် တပါး၊ ခြေရင်းနှိုက် တပါး ထိန်နေတာဟို မျော်လေအယ်။

13 အဲသူလို့ဟ “အချင်းမိန်းမ၊ ပစာကျောနဲ့ ငိုကတုန်း” ဟု မေးအယ်။

သူမဟ “ကျွန်မရဲ့ သခင်ဘုရားဟို သူလို့ ယူဆောင်သွားကြပြီ၊ ကိုယ်တော်အား ဖယ်နားထားတာဟို မသိမန့်” ဟု ဆိုအယ်။

14 အဲလိုဆိုပင်းမှ နောက်သို့လှည့်ယွေ့ ကျေရင် ယေရှု ရပ်လျက်နေတာဟို မျော်အယ်၊ အဲလိုလဲ ယေရှု ဖြစ်ကျောနဲ့ဟို မသိ။

15 ယေရှုဟ “အချင်းမိန်းမ၊ ပစာကျောနဲ့ ငိုကတုန်း၊ နင်ဟ စသူဟို ဆွာတုန်း” ဟု မေးအယ်။

သူမဟ ကိုယ်တော်ဟို ဥယျာဉ်ပိုင်ဆိုင်ဟု ထင်မှတ်ပင်း၊ “ဆရာ၊ ကိုယ်တော်ရဲ့ အလောင်းဟို ယူဆောင်သွားခဲ့ရင် ဖယ်နားမှာထားတာဟို ကျွန်မအား ပြောမန့်၊ ကိုယ်တော်ဟို ကျွန်မ သွားယွေ့ ယူပါမယ်” ဟု ဆိုအယ်။

16 ယေရှုဟ “မာရိ” ဟု ခေါ်အယ်။

မာရိဟ လှည့်ယွေ့ ဟေမြဲစကားဖြင့် “ရဗ္ဗဗုနီ” ဟု ထူးလေအယ်၊ ရဗ္ဗဗုနီအနက်မှာ ဆရာဟု ဆိုလိုခြင်းဖြစ်အယ်။

17 ယေရှုဟလည်း “ငါဟ ခမည်းတော်ဆေဟို မတက်သွားရသေးလဲအတွက် ငါ့ဟို မထိနဲ့ဦး။ ငါ့ညီအကိုများ ဆေဟို သွားယွေ့ ‘ငါ့အဖဟူသော နင်လို့ရဲ့ ခမည်းတော်၊ ငါ့ ဘုရားသခင်ဟူသော နင်လို့ရဲ့ ဘုရားသခင်ဆေဟို ငါတက်သွားတော့မယ်’ ဟု သူ့လို့အား ပြောလော့” ဟု မိန့်အယ်။

18 အဲလိုမို့ မာဂဒလရွာသူ မာရိဟ တဘွဲတော်လို့ ဆေဟို သွားယွေ့ သခင်ဘုရားဟို ငါတွေ့မျော်ကျောက်နဲ့ သခင်ဘုရားဟ စလို မိန့်ကျောက်ဟို ပြောကြားလေအယ်။

ယေရှုဟ သူ့တဘွဲတော်လို့ဟို ကိုယ်ထင်ပြခြင်း

(မသံ ၂၈.၁၆-၂၀; မာကု ၁၆.၁၄-၁၈; လုကာ ၂၄.၃၆-၄၉)

19 တဘွဲတော်လို့ဟ ယုဒအာဏာပိုင်လို့ဟို ကြောက်လန့်သောကျောက် တနင်္ဂနွေ ညခင်းချိန်နှိုက် ထင်ခါးများဟို ပိတ်ပင်း စုဝေးနေကြအယ်။ အဲပင်းရင် ယေရှုဟ ကြွလာယွေ့ အေးသူလို့အလယ်မှာ ရပ်လျက် “နင်လို့နှိုက် ငြိမ်သက်ခြင်း ဆီစေမန့်” ဟု မိန့်အယ်။

20 ဟေသို့မိန့်ပင်းနောက် ကိုယ်တော်ဟ သူ့လို့အား သူ့ရဲ့လက်များနဲ့ နံဘေးဟို ပြအယ်။ တဘွဲတော်လို့ဟ သခင်ဘုရားဟို မျော်သောအခါ ဝမ်းမြောက်ကြအယ်။

21 တဖန် ယေရှုဟ “နင်လို့နှိုက် ငြိမ်သက်ခြင်း ဆီစေမန့်။ ခမည်းတော်ဟ ငါ့ကို စေလွှတ်လဲ့အတိုင်း၊ နင်လို့ဟို ငါ စေလွှတ်မယ်” ဟု မိန့်အယ်။

22 ဟေသို့မိန့်ပင်းမှ ကိုယ်တော်ဟ သူလို့အပေါ်သို့ မှတ်သွင်းပင်း “သန့်ဆွင်းသော ဝိညာဉ်တော်ဟို ခံယူကြလော့။

23 နင်လို့ဟ လူလို့ရဲ့ အပစ်များဟို ဖြေလွှတ်ရင် သူလို့ဟ အပစ်ခွင့်လွှတ်ခြင်း ခံရမယ်၊ နင်လို့ဟ မဖြေလွှတ်ရင် သူလို့ဟ အပစ်ခွင့်လွှတ်ခြင်း ခံရမှာ မဟုတ်ဝူး” ဟု မိန့်အယ်။

ယေရှုနဲ့ သောမ

24 ယေရှု ကြွလာသောအခါ တဆယ့်နေပါးသော တဘွဲတော်လို့ထဲမှ တပါးဖြစ်ပင်း အမြွှာပူးဟု နာမယ်တွင်လဲ့ သောမဟ တဘွဲတော်လို့နဲ့အတူ မဆီ။

25 အဲလိုမို့ အခြားတဘွဲတော်လို့ဟလည်း “ငါလို့ဟ သခင်ဘုရားဟို မျော်ရကြပီ” ဟု သောမအား ပြောကြအယ်။

သောမဟလည်း “ငါဟ သူ့လက်နှိုက် သံရိုက်ရာဟို မမျှော်၊ သံရိုက်ရာထဲဟို ငါ့လက်ညှိုးဖြင့် မတို့မစမ်း၊ သူနံဘေးဟို ငါ့လက်ဖြင့် မစမ်းရရင် ငါယုံမှာ မဟုတ်” ဟု ဆိုအယ်။

26 ဆစ်ရက်ကြာပင်းနောက် တဘွဲတော်လို့ဟ တဖန် အိုင်အတွင်းနှိုက် ဆိကြပင်း သောမလည်း သူလို့နဲ့အတူ ဆီအယ်။ ထင်ခါးများဟို ပိတ်ထားသော်လည်း ယေရှုဟ

ကြွလာယွေ့ သူလို့အလယ်မှာ ရပ်လျက် “နင်လို့နှိုက် ငြိမ်သက်ခြင်းစေမန့်” ဟု မိန့်အယ်။

27 အဲပင်းရင် သောမအား “နင့်လက်ညှိုးဖြင့် ငါ့လက်များဟို တို့ကျေ့လော့၊ နင်ရဲ့လက်ဟို ဆန့်ယွေ့ ငါ့နံဘေးဟို စမ်းသပ်လော့။ ယုံမားခြင်း မဆီစေနဲ့၊ ယုံကြည်လော့” ဟု မိန့်အယ်။

28 သောမဟ ကိုယ်တော်အား “ငါ့ရဲ့ သခင်၊ ငါ့ရဲ့ ဘုရားသခင်” ဟု ပြန်ဖြေအယ်။

29 ယေရှုဟ “နင်ဟ ငါ့ဟို မျော်သောကျောနဲ့ ယုံကြည်သလော၊ ငါ့ဟို မမျော်ဘဲ ယုံကြည်သောသူလို့ဟ မင်္ဂလာဆံကြအယ်” ဟု မိန့်အယ်။

ဟေကျမ်းရဲ့ ရည်ရွယ်ချက်

30 ဟေကျမ်းစာနှိုက် ရေးမထားသော အခြားများစွာသော နိမိတ်လက္ခဏာများဟိုလည်း ယေရှုဟ သူရဲ့ တဘွဲတော်လို့ မျက်မှောက်နှိုက် ပြုအယ်။

31 အဲလိုလဲ ယေရှုဟ ဘုရားသခင် ရဲ့ သားတော် ခရစ်တော်ဖြစ်ကျောင်းဟို နင်လို့ ယုံကြည်*ကြရန်နဲ့ အဲသို့ ယုံကြည်ခြင်းဖြင့် ကိုယ်တော်ရဲ့ နာမနှိုက် အသက်ဟို ရ ဆံကြရန် ဟေအရာများဟို ရေးထားခြင်း ဖြစ်အယ်။

21

တဘွဲတော်ခုနေဦးဆေဟို ယေရှု ပေါ်လာခြင်း

* 20:31 ယုံကြည်၊ အချို့ လက်ရေးမူကျမ်းများတွင် ဆက်လက်ပင်း ယုံကြည်ရန်၊ ဟု ပါဆီအယ်။

¹ အဲပင်းနောက် ယေရှုဟ တိဗေရိအိန်အနီးတွင် တဘုံတော်လို့အား တဖန် ကိုယ်ထင်ပြုလေအယ်။ အဲသို့သော ဖြစ်ပျက်လဲ့အရာမှာ

² ရှိမုန် ပေတရု၊ အမြွှာပူးဟု ခေါ်သော သောမ၊ ဂါလိလဲပြေ ကာနမြို့သား နာသနေလ၊ ဇေဗေဒဲရဲ့ သားများနဲ့ အခြား တဘုံတော်နေယောက်လို့ဟ အတူဆိုနေကြအယ်။

³ ရှိမုန် ပေတရုဟ အခြားသူလို့အား “ငါ ငါးဖမ်းထွက်မယ်” ဟု ဆိုအယ်။

အဲသူလို့ဟ သူ့အား “ငါလို့လည်း လိုက်မယ်” ဟု ဆိုအယ်။ အဲလိုမို့ သူလို့ဟ ထွက်သွားယွေ့ လှေပေါ်ဟို တက်ကြအယ်။ အဲလိုလဲ အေးညှိုက် ငါးတကောင်မျှ မမိကြ။

⁴ မနက်စောစောနှိုက် ယေရှုဟ ကမ်းနားမှာ ရပ်လျက် နေအယ်။ အဲလိုလဲ ယေရှုဖြစ်ကျောက်ဟို တဘုံတော်လို့ဟ မသိကြ။

⁵ အဲအခါ ယေရှုဟ သူလို့အား “လူပဲလို့၊ နင်လို့ ငါးမိကြသလော” ဟု မေးအယ်။

သူလို့ဟ “မမိပါ” ဟု ပြန်ဖြေအယ်။

⁶ ကိုယ်တော် ဟ သူ လို့ အား “လှေရဲ့ ညာဖက်သို့ ပိုက်ကွန်ဟို လောလော့၊ အဲသို့ပြုရင် နင်လို့ ရကြလိမ့်မယ်” ဟု မိန့်အယ်။ အဲလိုမို့ သူလို့ဟ ပိုက်ကွန်ဟို လောယွေ့ ရမ်းဆာ့များသော ငါးလို့ဟို အုပ်မိသောကျောက် ပိုက်ကွန်ဟို ဆွဲယွေ့ မရနိန်။

⁷ အဲအခါ ယေရှုချစ်သော တဘွဲတော်ဟ ပေတရုအား ငါလို့ရဲ့ “သခင်ဘုရား ဖြစ်အယ်” ဟု ပြောအယ်။ ရှိမုန် ပေတရု သခင်ဘုရားဖြစ်ကျောန်း ကြားသောအခါ၊ မိမိချွတ်ထားလဲ့ အပေါ်ဝတ်ဟို ခါးတွင် ပတ်ယွေ့ အိန်ထဲဟို ခုန်ဆင်းလေအယ်။

⁸ အခြားတဘွဲတော်လို့ ကမ်းနဲ့ မနီးမဝေး ကိုက်တရာခန့်သာ ကွာယွေ့ ငါးနဲ့ပြေနေသော ပိုက်ကွန်ဟို ဆွဲလျက် လှေဖြင့် လာကြအယ်။

⁹ သူလို့ဟ လှေပေါ်ဟ ဆင်းယွေ့ ကုန်းပေါ်သို့ ရောက်သောအခါ မီးခဲပုံဟိုလည်းကောင်း၊ ကင်ထားသောငါးနဲ့ မုန့်ဟိုလည်းကောင်း မျှော်ကြအယ်။

¹⁰ ယေရှုဟ သူလို့အား “အခု ဖမ်းမိသော ငါးကတစ်ဟို ယူခဲ့ကြလော့” ဟု မိန့်အယ်။

¹¹ ရှိမုန် ပေတရုဟ လှေပေါ်ဟို တက်ယွေ့ ငါးကြီး ၁၅၃ ကောင်နဲ့ ပြေလျက်ဆိသော ပိုက်ကွန်ဟို ကုန်းသို့ ဆွဲတင်လေအယ်။ ဟေမျှလောက်များသော်လည်း ပိုက်ကွန်ဟ မစုတ်မပြဲ ဆိအယ်။

¹² ယေရှုဟ သူလို့အား “လာယွေ့ စားလော့” ဟု မိန့်အယ်။ တဘွဲတော်လို့ဟ သခင်ဘုရားဖြစ်ကျောန်းဟို သိသောကျောန် စသူမျှ “ကိုယ်တော်ဟ စသူတုန်း” ဟု မမေးရဲကြ။

¹³ အဲလိုမို့ ယေရှုဟ လာယွေ့ မုန့်ဟို ယူပင်းရင် သူလို့အား ပေးအယ်။ ငါးဟိုလည်း အဲတိုင်းတိုင်း ပေးအယ်။

14 အဲသို့ပြခြင်းမှာ ယေရှုဟ သေခြင်းမှ ထမြောက်ပင်း
နောက် တဘွဲတော်လို့အား သုံးကြိမ်မြောက်သော ကိုယ်ထ
င်ဆွားပြခြင်း ဖြစ်အယ်။

ယေရှုနဲ့ ပေတရု

15 သူလို့စားကြပင်းနောက် ယေရှုဟ “ယောဟန်ရဲ့သား
ရှိမုန်၊ အဲအခြားသူလို့ ငါ့ဟို ချစ်တာထက် နင်ဟ ငါ့ဟို ပို
ယွေ ချစ်သလော” ဟု ရှိမုန် ပေတရုအား မေးလေအယ်။

“ဟုတ်အယ် သခင်ဘုရား၊ ကိုယ်တော်အား ငါ ချစ်တာ
ဟို ကိုယ်တော် သိမန့်အယ်” ဟု ပြန်ဖြေအယ်။

ယေရှုဟ “ငါ့သိုးသငယ်လို့ဟို ကျွေးမွေးလော့” ဟု မိန့်
အယ်။

16 ဒုတိယအကြိမ် ယေရှုဟ “ယောဟန်ရဲ့သား ရှိမုန်၊ နင်
ဟ ငါ့ဟို ချစ်သလော” ဟု မေးအယ်။

“ဟုတ်အယ် သခင်ဘုရား၊ ကိုယ်တော်အား ငါ ချစ်တာ
ဟို ကိုယ်တော် သိမန့်အယ်” ဟု ပြန်ဖြေအယ်။

ယေရှုဟ “ငါ့သိုးလို့ဟို စောင့်ဆောက်လော့” ဟု မိန့်
အယ်။

17 ယေရှုဟ “ယောဟန်ရဲ့သား ရှိမုန်၊ နင်ဟ ငါ့ဟို ချစ်
သလော” ဟု တတိယအကြိမ် မေးအယ်။

ပေတရုဟ ဝမ်းနည်းသော ကျောနဲ့ “သခင်ဘုရား၊
ကိုယ်တော်ဟ အရာခပ်သိမ်းဟို သိအယ်၊ ကိုယ်တော်အား
ငါ ချစ်တာဟို ကိုယ်တော် သိမန့်အယ်” ဟု ပြောအယ်။

ယေရှုဟ သူ့အား ဆိုအယ် “ငါ့သိုးလို့ဟို ထိန်းလော့။

18 နင်လို့အား ငါ အမန်ဆိုအယ်၊ နင်ဟ ငယ်ခါဟ ဝတ်ချင်ရာဝတ်ပင်း သွားချင်ရာသို့ သွားတတ်အယ်၊ အဲလိုလဲ နင်ဟ အိုလာသောအခါ နင်ရဲ့လက်နေဖက်ဟို ဆန့်လျက် သူတပါးဟ နင့်ဟို တုတ်ချေပင်း နင်မသွားလိုလဲအရပ်ဟို ဆောင်သွားလိမ့်မယ်” ဟု မိန့်လေအယ်။

19 (ဟေသို့မိန့်ရာနှိုက် ပေတရဟ စလို သေခြင်းအားဖြင့် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို ထွန်းတောက်စေမဲ့အကျောန်း ဖော်ပြခြင်း ဖြစ်အယ်။) အဲသို့ မိန့်ပင်းမှ “ငါ့နောက်ဟို လိုက်လော့” ဟု မိန့်အယ်။

ယေရှုနဲ့ အခြားတဘွဲတော်

20 ပေတရဟ လှည့်ယွေ့ ကျေလိုက်သောအခါ သူရဲ့ နောက်တွင် ယေရှုချစ်သော အခြားတဘွဲတော်ဟို မျော်လေအယ်။ အဲသူဟ ညစာစားစဉ် ယေရှုရဲ့ ရင်တော်ဟို မှီလျက် “သခင်ဘုရား၊ ကိုယ်တော်အား သစ္စာဖောက်မဲ့သူဟ စသူတုန်း” ဟု မေးဆောက်ခဲ့သူ ဖြစ်အယ်။

21 ပေတရဟ အေးသူဟို မျော်သောအခါ “သခင်ဘုရား၊ ဟေသူဟ စလို ဖြစ်မှာတုန်း” ဟု မေးဆောက်အယ်။

22 ယေရှုဟ “ငါ ကြွလာလဲတိုင်အော် သူ့အား အသက်ဆုင်စေရန် ငါအလိုဆီရင် နင်နဲ့ စလိုဆိုင်တုန်း၊ နင်ဟ ငါ့နောက်ဟို လိုက်လော့” ဟု မိန့်အယ်။

23 အဲလိုမို့ ယေရှုရဲ့ နောက်လိုက်တဘွဲတော်လို့ဟ သေရတော့မှာ မဟုတ်ဟု တဘွဲတော်လို့ အထဲတွင် ပျံ့နှံ့သွား

အယ်။ အဲလိုလဲ ယေရှုဟ အဲသူဟ မသေရဟု မိန့်တာ မဟုတ်။ “ငါ ကြွလာလဲတိုင်အောင် သူ့အား အသက်ဆိုင် စေရန် ငါအလိုဆီရင် နင်လို့နဲ့ စလိုဆိုင်တုန်း” ဟု မိန့်ခြင်း ဖြစ်အယ်။

²⁴ ဟေအကျောန်းရာလို့ဟို သက်သေခံယွေ ရေးသား ထား သူ မှာ အေးတ ဘွဲ တော် ပင် ဖြစ် အယ်။ သူ ရဲ့ သက်သေခံချက် မန်ကျောန်းဟိုလည်း ငါလို့ သိကြအယ်။

နိဂုံး

²⁵ အခု ယေရှု ပြုသော အခြားအမှုရာများစွာ ဆို သေးအယ်။ အဲအမှုရာလို့ဟို တခုချင်းရေးထားရင် ဟေ လောကနှိုက်ပင် အဲရေးထားသော ပအုပ်များ ဆန့်မှာ မဟုတ်ဟု ငါ ထင်မှတ်အယ်။

ဓမ္မသစ်ကျမ်း နေ့ဘာသာစကား

Danu: ဓမ္မသစ်ကျမ်း နေ့ဘာသာစကား (Bible)

copyright © The Word for the World International

Language: (Danu)

Contributor: The Word for the World International

နေ ဓမ္မသစ်ကျမ်း

The New Testament in Danu Language

The Word for the word

This translation is made available to you under the terms of the Creative Commons Attribution Share-Alike license 4.0.

You have permission to share and redistribute this Bible translation in any format and to make reasonable revisions and adaptations of this translation, provided that:

- You include the above copyright and source information.

- If you make any changes to the text, you must indicate that you did so in a way that makes it clear that the original licensor is not necessarily endorsing your changes.

- If you redistribute this text, you must distribute your contributions under the same license as the original.

Pictures included with Scriptures and other documents on this site are licensed just for use with those Scriptures and documents. For other uses, please contact the respective copyright owners.

Note that in addition to the rules above, revising and adapting God's Word involves a great responsibility to be true to God's Word. See Revelation 22:18-19.

2025-05-01

PDF generated using Haiola and XeLaTeX on 1 May 2025 from source files dated 1 May 2025

8aba2da5-2a35-5ff6-9d27-1e96563449b2